

SPEAK BURMESE WITH CONFIDENCE



With
MANGA
Illustrations

ESSENTIAL BURMESE


PHRASEBOOK & DICTIONARY

- **Over 1,500 practical phrases for everyday use**
- **A dictionary with over 2,000 terms and expressions**
- **The latest Burmese vocabulary and phrases for smartphones, social media and more**
- **Manga illustrations provided as visual cues for language use in context**

TUTTLE

A Zun Mo

SPEAK BURMESE WITH CONFIDENCE ESSENTIAL BURMESE PHRASEBOOK & DICTIONARY



A Zun Mo

TUTTLE Publishing

Tokyo | Rutland, Vermont | Singapore

Contents

Introduction

Pronunciation guide

Basic grammar

1. The Basics

- 1.1 Personal details
- 1.2 Today or tomorrow?
- 1.3 Months and years
- 1.4 One, two, three...
- 1.5 What time is it?
- 1.6 The weather
- 1.7 Here, there...
- 1.8 What does that sign say?
- 1.9 Legal holidays

2. Meet and Greet

- 2.1 Greetings
- 2.2 Asking a question
- 2.3 How to reply
- 2.4 Thank you
- 2.5 I'm sorry
- 2.6 What do you think?

3. Small Talk

- 3.1 Introductions

- 3.2 Pardon me, do you speak English?
- 3.3 Starting and ending a conversation
- 3.4 Chatting about the weather
- 3.5 Hobbies
- 3.6 Invitations
- 3.7 Paying a compliment
- 3.8 Intimate comments and questions
- 3.9 Congratulations and condolences
- 3.10 Arrangements
- 3.11 Being the host(ess)
- 3.12 Saying goodbye

4. Eating Out

- 4.1 At a restaurant
- 4.2 Ordering
- 4.3 The bill
- 4.4 Complaints
- 4.5 Praising the food
- 4.6 The menu
- 4.7 Drinks

5. Getting Around

- 5.1 Asking directions
- 5.2 Traffic signs
- 5.3 Taking a taxi
- 5.4 Renting a car
- 5.5 The gas station
- 5.6 Breakdowns and repairs
- 5.7 Motorcycles and bicycles
- 5.8 Getting a lift

6. Traveling in Myanmar

- 6.1 Getting around
- 6.2 Immigration and customs
- 6.3 Luggage

- 6.4 Buying a ticket
- 6.5 Getting travel information

7. Finding a Place to Stay

- 7.1 Accommodation in Myanmar
- 7.2 At the hotel
- 7.3 Complaints
- 7.4 Departure

8. Money Matters

- 8.1 Changing money
- 8.2 Settling the bill

9. Mail, Phone and Internet

- 9.1 Mail
- 9.2 Phones
- 9.3 Internet access

10. Shopping

- 10.1 At a store
- 10.2 At a food market
- 10.3 Clothing and shoes
- 10.4 At the hairdresser

11. Tourist Activities

- 11.1 Places of interest
- 11.2 Going out
- 11.3 Booking tickets

12. Sports & Activities

- 12.1 Sports
- 12.2 At the beach
- 12.3 Trekking

13. Health Matters

- 13.1 Calling a doctor
- 13.2 What's wrong?
- 13.3 The consultation
- 13.4 The diagnosis
- 13.5 Medications and prescriptions
- 13.6 At the dentist

14. Emergencies


- 14.1 Asking for help
- 14.2 Lost items
- 14.3 Accidents
- 14.4 Theft
- 14.5 Reporting a missing person
- 14.6 At the police station


15. English–Burmese Dictionary

Introduction

Welcome to the Tuttle Essential Language series, covering all of the most popular Asian languages. These books are basic guides to communicating in the language. They're concise, accessible and easy to understand, and you'll find them indispensable on your trip abroad to get you where you want to go, pay the right prices and do everything you're planning to do.

Each guide is divided into 14 themed sections and starts with a pronunciation guide which explains the phonetic pronunciations of all the words and sentences you'll need to know, and a basic grammar guide which will help you construct basic sentences in the language. At the end of this book is an extensive English–Burmese dictionary.

Throughout the book you'll come across boxes with a  beside them. These are designed to help you if you can't understand what your listener is saying to you. Hand the book over to them and encourage them to point to the appropriate answer to the question you are asking.

Other boxes in the book—this time without the  symbol—give listings of themed words with their English translations beside them.

For extra clarity, we have put all phonetic pronunciations of the Burmese terms in bold.

This book covers all situations you are likely to encounter during the course of a visit, from reserving a room for the night to ordering food and drinks at a restaurant and what to do if you get lost or you lose your money. With over 2,000 commonly used words and essential sentences at your fingertips you can rest assured that you will be able to

get by in all situations, so let **Essential Burmese** become your passport to learning to communicate with confidence!

Pronunciation guide

This book uses the most common romanized system of Burmese, widely known as Myanglish or Burglish, which is Burmese written in its nearest equivalent using the Latin alphabet.

1 Consonants

Most of the romanized Burmese consonants are pronounced in the same way as their English equivalent. The consonants listed below can sometimes be tricky for non-native speakers.

Also note that final consonants in Burmese words are always silent. They are “swallowed” by briefly closing the back of the throat (this is known as a “glottal stop”). For example, the final “ll” is silent in the word “**pell**” which means “beans.”

<u>Myanglish</u>	<u>Pronunciation</u>	<u>Example</u>
ng	like ng in singer	ငါး ngarr “fish” or “five”
ny	like nio in onion	ည nya “night”
t	like t in star (close to /d/ sound)	တစ် tit “one”
ht	like t in tart	ထီး htee “umbrella”
p	like pp in slipper	ပဲ pell “beans”
ph	like p in part	ဖား pharr “frog”
th	like th in there	သား tharr “son”

2 Vowels and Tones

A tone is a variation in pitch when a word is pronounced. In Burmese, most vowels have three different tones; high and short; low and level; and high and long. There is also a “stopped” tone which is high and very short. A variation in the pitch or tone of a vowel changes the meaning of a word.

<u>Word</u>	<u>Tone</u>	<u>Meaning</u>
စ sa	high and short	start
စာ sar	low and level	letter
စား sarr	high and long	eat
စက် set	stopped	machine

Vowel tones in this book are represented by spellings that approximate English vowel length and pronunciation. An alphabetical list of those spellings is written below, with pronunciation guidelines. *An asterisk next to the English pronunciation example denotes that the final consonant of the English word should be swallowed in a glottal stop (see page 5), and not be audible.

<u>Myanglish</u>	<u>Pronunciation</u>	<u>Example</u>
a	like “art” in tart*	က ka dance
ae	like “e” in cherry	ဝယ် wae buy
aet	like “elp” in help*	နဲ့ naet and
ai	like “ai” in Thailand	ဆိုင် sai shop
aii	like “ai” in Thai	ရိုင်း yaii rude
ain	like “ain” in rainy	စိန် sain diamond
aint	like “aint” in faint*	အမိန့် amaint order
an	like “an” in van*	ကန် kan lake
ann	like “and” in land*	လမ်း lann street
ant	like “ant” in ant*	လန့် lant shocked

ar	like “ar” in narcotics	ညာ nyar right
arr	like “arr” in car*	စား sarr eat
at	like “at” in mat*	ရပ် yat stop
ate	like “ate” in date*	ပိတ် pate close
aung	like “ound” in pound*	ကြောင် kyaung cat
aungg	like “ow” in now	ကျောင်း kyaungg school
aungt	like “ount” in count*	စောင့် saungt wait
aw	like “or” in or*	ကော် kaw glue
awt	like “ork” in pork*	သော့ thawt key
aww	like “aw” in saw	မော maww tired
ay	like “A” in ABC	ရေ yay water
ayt	like “ave” in cave*	မေ့ mayt forget
ayy/aye	like “ay” in bay	ဆေး sayy medicine
ee	like “ee” in see	မီး mee fire
eet	like “eet” in beetroot	ထိ hteet touch
ein	like “ain” in gain*	သိမ်း thein keep
ell	like “air” in air*	ရဲ yell police
et	like “et” in pet*	ခက် khet difficult
i	like “e” in reuse	နီ ni red
in	like “in” in basin*	ဆင် sin elephant
inn	like “in” in win*	ဟင်း hinn curry
int	like “ink” in sink*	သင့် thint should
it	like “it” in sit*	*တစ် tit one
ite	like “ite” in bite*	ကြိုက် kyite like
o	like “o” in photo	ဟို ho that
oat/ote	like “oat” in coat*	အလုပ် alote work
ohh/oe	like “ol” in sold*	မိုး moe rain

oht	like “o” in both *	နို့ noht milk
on	like “on” in online	မန် mon Mon State
onn	like “on” in onyx	ဇန့် zonn spoon
ont	like “ont” in continent	တန့် tont shrink
oo	like “oo” in school	အရူး ayoo idiot
oot	like “oot” in shoot *	အခု akhoot now
out	like “out” in snout *	သောက် thout drink
‘own	like “ow” in owner	ဖုန် phown dust
‘ownn/one	like “ow” in own *	ဖုန့် phone phone
ownt	like ‘on’t” in won’t *	မုန့် m’ownt snack
u	like “u” in super	ပူ pu hot
ut	like “ut” in put *	လတ် lut empty

Basic grammar

Burmese grammar is very easy to learn, although fundamentally different to English. For instance, the subject and object of a Burmese sentence are marked by particles. Many sentences, however can be formed with just a verb and a particle, without using a subject or object. Noun phrases are only added for clarity. This section presents a basic guide to Burmese grammar in terms familiar to English speakers.

1 Word order

The verb always comes at the end of a Burmese sentence. Unlike the word order of English sentences, Burmese word order follows the rule **subject + object + verb**. If place and time are mentioned, they are usually placed at the beginning of the sentence. Adjectives always come before nouns, and adverbs always come before verbs.

Kya naw myanmar zagarr ma pyaww tat boo.
I (male speaker) Burmese language not speak can not.
= I can't speak Burmese.

When ending a sentence, add the ending word **dae/tae** (for the past tense and the present tense) or **mae** (for the future tense).

Kya ma tha yet thee kyite tae.
I (female speaker) mango like ending particle.
= I like mangoes.

2 Polite particle

Burmese speakers often use the polite particle **bar/par** after the verb when speaking to older people, teachers, and monks. It is optional and can be left out when speaking to friends.

Kya myanmar zagarr ma pyaww tat bar boo.
naw

*I Burmese language not speak can polite not.
(male) particle*

= I don't speak Burmese.

Kya ma tha yet thee kyite bar dae.

I (female) mango like polite particle ending particle.

= I like mangoes.

3 Simple sentences

Burmese verbs are never conjugated. You can use the particle **bar** if you want your sentence to sound polite. You leave out **bar** when talking to friends.

Positive statements

Present and past tense:

Thwarr (bar) tae.

Verb + (bar) dae.

I go / I went.

Future tense:

Thwarr mae.

Verb + (bar) mae.

I will go.

Present, past or future tense:

Ngarr bar

Noun (+ bar).

It's a fish.

Negative statements

Present, past or future tense: Ma + verb + (bar) boo

Ma thwarr (bar) boo.

I didn't go / I don't go / I won't go.

Present, past or future tense: Noun + ma hote (bar) boo.

Ngarr ma hote (bar) boo.

It's not a fish.

4 Questions

Yes/No questions:

Verb + **larr** (present and past); verb + **ma larr** (future)

Alote	thwarr	larr?
<i>Work</i>	<i>go</i>	<i>question particle = Did / do you go to work?</i>
Alote	thwarr	ma larr?
<i>Work</i>	<i>go</i>	<i>future question particle = Will you go to work?</i>

Open questions:

Verb + **lell** (present and past); verb + **ma lell** (future)

Bae	thwarr	lell?
<i>Where</i>	<i>go</i>	<i>question particle = Where are you going / did you go?</i>
Bae	thwarr	ma lell?
<i>Where</i>	<i>go</i>	<i>future question particle = Where will you go?</i>

5 Plurals

The particle **dway/tway** is added after nouns to make them plural.

Yangon mhar karr dway myarr dae.
Yangon in car plural particle a lot (ending particle).

= There are many cars in Yangon.

6 Commands

It is always better to use the polite particle **bar/par** when you ask someone to do something, although it can be omitted.

Positive: Verb (+ **bar**)

Lar (bar).

Come (polite particle). = Please come.

Negative: Ma + Verb + (bar) naet.

Ma thwarr bar naet.

Not go (polite particle) *not.* = Please don't go.

7 Subject marker and object marker

In Burmese, there is no verb for “to be” as there is in English. Instead, the subject marker **ga/ka** is added after the subject, and the object marker **go/ko** is added after the object. However, these are often left out in everyday spoken Burmese and only added for clarity.

Kya ma ga american lu myohh bar.

I (female) subject marker American nationality polite particle.

= I am American.

**Kya ga ngarr go kyite bar dae.
naw**

*I subject fish object like polite ending
(male) marker marker particle particle.*

= I like fish.

8 Prepositions

In/At

The particle **mhar** is added after place or time.

Thu ga yangon mhar nay dae.

He/She subject marker Yangon in live ending particle.

= He/She lives in Yangon.

Kya naw shit nar yi mhar nya sar sarr dae.

I (male) eight o'clock at dinner eat ending particle.

From

The particle **ga** or **ga nay** is used after nouns to denote place and duration of time.

Alote ga lar dae.

Work from came ending particle.

= I came from work.

Nya nay chout nar yi ga nay a tann sa dae.

Evening six o'clock from class start ending particle.

= The class starts from 6 pm.

To/Until

The particle **go/ko** is used after nouns to denote place.

Yangon go thwarr mae.

Yangon to go (ending particle)

= I will go to Yangon.

The particle **ahteet** is used after nouns to express “until.”

Nya nay ngarr nar yi ahteet alote lote dae.

Evening five o'clock until work do ending particle.

= I work until 5 pm.

Mandalay ga nay Yangon ahteet kohh nar yi kyar dae.

Mandalay from Yangon to nine hours take (ending particle).

= It takes 9 hours from Mandalay to Yangon.

9 Pronouns

Burmese pronouns vary according to speaker and listener.

<i>I</i> (male speaker)	kya naw ကျွန်တော်
<i>I</i> (female speaker)	kya ma ကျွန်မ
<i>We</i> (male speaker)	kya naw doht ကျွန်တော်တို့
<i>We</i> (female speaker)	kya ma doht ကျွန်မတို့
<i>He / she / it</i>	thu သူ
<i>They</i>	thu doht သူတို့

“You” varies depending on who you are talking to. Burmese speakers often use family terms when addressing people, as follows:

to an elderly man	oo layy ဦးလေး (meaning uncle)
to an elderly woman	adaw အေဒါ် (meaning aunt)
to an older man	ako အစ်ကို (meaning elder brother)
to an older woman	ama အစ်မ (meaning elder sister)
to a younger man (male speaker)	nyi layy ညီလေး (younger brother)
to a younger man (female speaker)	maung layy မောင်လေး (younger brother)
to a younger woman	nyi ma layy ညီမလေး (younger sister)
to a boy	tharr သား (meaning son)
to a girl	tha mee သမီး (meaning daughter).

10 “This” and “That”

This + noun di ဒီ + noun

That + noun	ho ဟို + noun
This one	di har ဒီဟာ or dar ဒါ
That one	ho har ဟိုဟာ
These	di har dway ဒီဟာငွေ or dar dway ဒါငွေ
Those	ho har dway ဟိုဟာငွေ

11 Possessives

To indicate possession, simply add the particle **yaet** after the noun or pronoun that indicates the possessor

Kya ma	yaet	sar oat.
<i>I (female speaker)</i>	<i>(possessive particle)</i>	<i>book</i>
= My book.		
Nyi ma layy	yaet	phone.
<i>You (to younger woman)</i>	<i>(possessive particle)</i>	<i>phone</i>
= Your phone.		
Thoot	yaet	karr.
<i>He / she</i>	<i>(possessive particle)</i>	<i>car</i>
= His/her car.		

12 Numbers and counting

In Burmese, there are classifiers that combine with numerals to count objects. These classifiers vary according to the type of object. For numbers up to ten, the sentence structure is noun + number + classifier.

<u>Classifiers</u>	<u>Used for</u>	<u>Examples</u>
yout	people	Lu ta yout. <i>person one classifier</i> One person.
lone	fruit,	Kh'own nha lone.

	furniture, electronic devices, round objects	<i>chair</i>	<i>two</i>	<i>classifier</i>
		Two chairs.		
boo	bottles, cigarette packets	Yay <i>water</i>	thone <i>three</i>	boo. <i>classifier</i>
		Three bottles of water.		
oat	books	Sar oat <i>book</i>	layy <i>four</i>	oat. <i>classifier</i>
chaungg/jaungg	long object	Htee <i>umbrella</i>	ngarr <i>five</i>	jaungg. <i>classifier</i>
		Five umbrellas.		
kaung	animals	Khwayy <i>dog</i>	chout <i>six</i>	kaung. <i>classifier</i>
		Six dogs.		
see	vehicles	Karr <i>Car</i>	khuna <i>seven</i>	see. <i>classifier</i>
		Seven cars.		
khwet	cup, glass	Beer <i>beer</i>	shit <i>eight</i>	khwet. <i>classifier</i>
		Eight beers.		

To ask how many, use the following sentence structure:

noun + how many + classifier + verb + question particle.

Lu **bae nha** **yout** **sheet** **lell?**
person *how many* *classifier* *have* *question particle.*
= How many people are there?

13 Adjectives

Adjectives generally precede the nouns they describe, with the relative pronoun **daet/taet** added in between.

Zayy kyee	daet	phone.
<i>Expensive</i>	<i>daet</i>	<i>phone</i>

= An expensive phone.

Kyee	daet	zabwell.
<i>Big</i>	<i>daet</i>	<i>table</i>

= A big table.

Hla	daet	mein kha layy.
<i>Beautiful</i>	<i>daet</i>	<i>girl</i>

= A beautiful girl.

14 Adverbs

Adverbs are usually placed before the verb or adjective that they describe.

Ngarr	a yann	kyite	dae.
<i>Fish</i>	<i>very</i>	<i>like</i>	<i>ending particle.</i>

= I like fish very much.

Phyayy phyayy	pyaww	bar.
<i>Slowly</i>	<i>speak</i>	<i>polite particle.</i>

= Please speak slowly.

Myanmar	zagarr	nell nell	pyaww	tat	dae.
<i>Myanmar</i>	<i>language</i>	<i>a little</i>	<i>speak</i>	<i>can</i>	<i>ending particle.</i>

= I can speak Burmese a little.

15 Yes and No

The structure of a response to a yes/no question depends on whether the question focuses on a noun or a verb.

Examples:

1. Answering a noun question.

Dar	ngarr	larr?
<i>This</i>	<i>fish</i>	<i>question particle.</i>

= Is this a fish?

Hote (bar) dae. Yes. (That's true.)

Ma hote (bar) boo. No. (That's not true.)

2. Answering a verb question. The negative answer repeats the verb.

Alote	thwarr	larr? Did you go to work?
<i>work</i>	<i>go</i>	<i>question particle.</i>

Hote kaet. Yes.

Ma thwarr (bar) boo. No. (I didn't go.)

1. The Basics

- 1.1 Personal details
- 1.2 Today or tomorrow?
- 1.3 Months and years
- 1.4 One, two, three...
- 1.5 What time is it?
- 1.6 The weather
- 1.7 Here, there...
- 1.8 What does that sign say?
- 1.9 Legal holidays



Lucy: Hello. I'm Lucy.
Mingalarbar. Kya ma ga, Lucy bar.
What's your name?
Ama, nan mae, bae lo khaw lell?

Nilar: Hello! I'm Nilar.
Mingalarbar! Kya ma, nan mae, Nilar bar.

Where are you from?
Ama ga, bar lu myohh lell?

Lucy: I'm from England.
Kya ma ga, ingalate lu myohh bar.
What time is it now?
Akhoot, bae nha nar yi lell?

Nilar: It's 8 o'clock.
Shit nar yi bar.
Are you late?
Nout kya nay bi larr?



Lucy: It's okay. I'm not late.
Ya bar dae. Nout ma kya bar boo.
What day is it today?
Di nayt bar nayt lell?

Nilar: It's Monday.
Ta ninn lar nayt bar.
Oh, today is Independence Day!
Aww, di nayt, lwut lat yayy nayt!

Lucy: Oh, I see!
Aww, hote larr!

1.1 Personal details

In Myanmar people do not usually have a family name. Titles come before their given name. For example, Mr. Aung is **U Aung** ဦးအောင် and Mrs. or Ms. Kyi is **Daw Kyi** ဒေါ်ကြည်. However, titles also depend on a person's age. **U** ဦး and **Daw** ဒေါ် are usually used to address people over the age of forty. In some cases, we also use these titles if a person is in a respected position, such as a university lecturer or a manager, even if they are under forty. When we address people who are only slightly older than us or our colleagues, we use the title **Ko** ကို for Mr. and **Ma** မ for Ms./Mrs. For example, Mr. Aung is **Ko Aung** ကိုအောင် and Mrs. or Ms. Kyi is **Ma Kyi**.

name

nan mae

နာမည်

initials

nan mae asa salone dway

နာမည်အစစာလုံးငွေတ

address

late sar

လိပ်စာ

street

lann

လမ်း

unit number

eain nan bat

အိမ်နံပါတ်

postal code
sar poht thin gay ta
စာပို့ဆက်တ

town
myoht
မြို့

sex (gender)
lain
လိင်

male
kyarr
ကျား

female
ma
မ

nationality/citizenship
lu myohh
လူမျိုး

date of birth
mwayy thet ka rit
မွေးသက္ကရာဇ်

place of birth
mwayy phwarr theet nay yar
မွေးဖွားသည့်နေရာ

occupation

alote akai
အလုပ်အကိုင်

marital status
eain htaung sheet / ma sheet
အိမ်ထောင်ရှိ /
မရှိ

married
eain htaung sheet
အိမ်ထောင်ရှိ

single
eain htaung ma sheet
အိမ်ထောင်မရှိ

widow
mote sohh ma
မုဆိုးမ

widower
mote sohh pho
မုဆိုးဖို

(number of) children
kha layy oo yay
ကလေးဦးရေ

passport
passport
ပတ်စ်ပို့

identity card
mhat p'own tin
မှတ်ပုံတင်

driving license number
yin maungg lai sin nan bat
ယာဉ်မောင်းလိုင်စင်နံပါတ်

place of issue
htoat payy theet nay yar
ထုတ်ပေးသည့်နေရာ

date of issue
htoat payy theet nayt swell
ထုတ်ပေးသည့်နေ့စွဲ

signature
let mhat
လက်မှတ်

1.2 Today or tomorrow?

What day is it today?
Di nayt, bar nayt lell?
ဒီနေ့ဘာနေ့လဲ။

Today's Monday.
Di nayt, ta ninn lar nayt bar.
ဒီနေ့တနင်္လာနေ့ပါ။

Tuesday
in gar nayt

အင်္ဂါနေ့

Wednesday
bote da hoo nayt
ဗုဒ္ဓဟူးနေ့

Thursday
kyar thar ba dayy nayt
ကြာသပတေးနေ့

Friday
thout kyar nayt
သောကြာနေ့

Saturday
sa nay nayt
စနေနေ့

Sunday
ta ninn ga nway nayt
တနင်္ဂနွေနေ့

in January
january la mhar
ဇန်နဝါရီလမှာ

since February
february la dell ga
ဖေဖော်ဝါရီလတည်းက

in summer
nway yar thi mhar

နွေရာသီမှာ

in the rainy season

mohh yar thi mhar

မိုးရာသီမှာ

in winter

saungg yar thi mhar

ဆောင်းရာသီမှာ

2019

nha htaungt saet kohh khoot nhit

နှစ်ထောင့်ဆယ့်ကိုးခုနှစ်

the twentieth century

nha sae yar soot

နှစ်ဆယ်ရာစု

the twenty-first century

nha saet tit yar soot

နှစ်ဆယ့်တစ်ရာစု

What's the date today?

Di nayt, bae nha yet nayt lell?

ဒီနေ့ဘယ်နှစ်ရက်နေ့လဲ။

Today's the 24th.

Di nayt, nha saet layy yet nayt bar.

ဒီနေ့နှစ်ဆယ့်လေးရက်နေ့ပါ။

Wednesday 3 November

november la, thone yet nayt, bote da hoo nayt

~ ~ ~

နိုဝင်ဘာလ ၃ ရက်နေ့၊ ဗုဒ္ဓဟူးနေ့

in the morning

ma net mhar

မနက်မှာ

in the afternoon

nayt lae mhar

နေ့လယ်မှာ

in the evening

nya nay mhar

ညနေမှာ

at night

nya mhar

ညမှာ

this morning

di ma net

ဒီမနက်

this afternoon

di nayt khinn

ဒီနေ့ခင်း

this evening

di nya nay

ဒီညနေ

tonight

di nya

~

ဒီည

yesterday
ma nayt ga
မေနံက

last night
ma nayt nya ga
မေနံညက

tomorrow night
ma net phyan nya
မနက်ဖြန်ည

this week
di a pat
ဒီအပတ်

last week
pee khaet daet a pat ga
ပြီးခဲ့တဲ့အပတ်က

next week
nout a pat
နောက်အပတ်

this month
di la
ဒီလ

last month
pee khaet daet la ga

ပြီးခဲ့တဲ့လက

next month

nout la

နောက်လ

this year

di nhit

ဒီနှစ်

last year

ma nhit ga

မနှစ်က

next year

nout nhit

နောက်နှစ်

in...days

nout...yet mhar

နောက်...ရက်မှာ

in...weeks

nout...pat mhar

နောက်...ပတ်မှာ

in...months

nout...la mhar

နောက်...လမှာ

in...years

nout...nhit mhar

နောက်...နှစ်မှာ

...weeks ago

pee khaet daet...pat ga

ပြီးခဲ့တဲ့...ပတ်က

two weeks ago

pee khaet daet nha pat ga

ပြီးခဲ့တဲ့နှစ်ပတ်က

day off

pate yet

ပိတ်ရက်

1.3 Months and years

January

january la

ဇန်နဝါရီလ

February

february la

ဖေဖော်ဝါရီလ

March

march la

မတ်လ

April

april la

ဧပြီလ

May
may la
မေလ

June
june la
ဇွန်လ

July
july la
ဇူလိုင်လ

August
august la
ဩဂုတ်လ

September
september la
စက်တင်ဘာလ

October
october la
အောက်တိုဘာလ

November
november la
နိုဝင်ဘာလ

December
december la
ဒီဇင်ဘာလ

year...

...khoot nhit ...ခုနှစ်

2019

Nha htaungt saet kohh khoot nhit
နှစ်ထောင်ဆယ့်ကိုးခုနှစ်

1.4 One, two, three...

0

th'own nya

သုည

1

tit

တစ်

2

nhit

နှစ်

3

thone

သုံး

4

layy

လေး

5

ngarr

ငါး

6

chout

ချောက်

7

khu nit

ခုနစ်

8

shit

ရှစ်

9

kohh

ကိုး

10

ta sae

တစ်ဆယ်

11

saet tit

ဆယ့်တစ်

12

saet nhit

ဆယ့်နှစ်

13

saet thone

ဆယ့်သုံး

14

saet layy
ဆယ့်လေး

15
saet ngarr
ဆယ့်ငါး

16
saet chout
ဆယ့်ခြောက်

17
saet khu nit
ဆယ့်ခုနစ်

18
saet shit
ဆယ့်ရှစ်

19
saet kohh
ဆယ့်ကိုး

20
nha sae
နှစ်ဆယ်

21
nha saet tit
နှစ်ဆယ့်တစ်

22
nha saet nhit

နှစ်ဆယ့်နှစ်

30

thone sae
သုံးဆယ်

31

thone saet tit
သုံးဆယ့်တစ်

40

layy sae
လေးဆယ်

50

ngarr sae
ငါးဆယ်

60

chout sae
ခြောက်ဆယ်

70

khu na sae
ခုနစ်ဆယ်

80

shit sae
ရှစ်ဆယ်

90

kohh sae

ကိုးဆယ်

100

ta yar

တစ်ရာ

101

ta ya tit

တစ်ရာတစ်

110

ta ya ta sae

တစ်ရာတစ်ဆယ်

111

ta ya saet tit

တစ်ရာဆယ့်တစ်

200

nha yar

နှစ်ရာ

300

thone yar

သုံးရာ

400

layy yar

လေးရာ

500

ngarr yar

~

ငါးရာ

600

chout yar

ခြောက်ရာ

700

khu na yar

ခုနစ်ရာ

800

shit yar ရှစ်ရာ

900

kohh yar

ကိုးရာ

1,000

ta htaung

တစ်ထောင်

2,000

nha htaung

နှစ်ထောင်

10,000

ta thaungg

တစ်သောင်း

11,000

ta thaungg ta htaung

တစ်သောင်းတစ်ထောင်

20,000
nha thaungg
နှစ်သောင်း

25,000
nha thaungg ngarr htaung
နှစ်သောင်းငါးထောင်

30,000
thone thaungg
သုံးသောင်း

45,678
layy thaungg ngarr htaung chout yar khu na saet shit
လေးသောင်းငါးထောင်ခြောက်ရာခုနစ်ဆယ့်ရှစ်

100,000
ta thein
တစ်သိန်း

200,000
nha thein
နှစ်သိန်း

300,000
thone thein
သုံးသိန်း

1,000,000
sae thein
ဆယ်သိန်း

10,000,000

thein ta yar
သိန်းတစ်ရာ

1st
pa hta ma
ပထမ

2nd
ta ta ya
ဒုတိယ

3rd
ta teet ya
တတိယ

4th
sa dote hta
စတုတ္ထ

once
ta khar
တစ်ခါ

twice
nha khar
နှစ်ခါ

double
nha sa
နှစ်ဆ

triple
thone sa

သုံးဆ

half

ta wet

တစ်ဝက်

a quarter

ta sate

တစ်စိတ်

a third

thone b'own ta b'own

သုံးပုံတစ်ပုံ

some

ta choht

တစ်ချို့

a few

nell nell

နည်းနည်း

$$2 + 4 = 6$$

nhit a paungg layy nyi mhya jinn chout

နှစ်အပါင်းလေးညီမျှခြင်းခြောက်

$$4 - 2 = 2$$

layy a nhote nhit nyi mhya jinn nhit

လေးအနုတ်နှစ်ညီမျှခြင်းနှစ်

$$2 \times 4 = 8$$

nhit a mhyout layy nyi mhya jinn shit

၀ ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉

နဝေအမြှောက်လေးညီမျှခြင်းရှစ်

$$4 \div 2 = 2$$

layy a sarr nhit nyi mhya jinn nhit

လေးအစားနှစ်ညီမျှခြင်းနှစ်

even

s'own

ဝံ

odd

ma

မ

total

soot soot paungg

စုစုပေါင်း

1.5 What time is it?

What time is it?

Bae nha nar yi lell?

ဘယ်နှစ်နာရီလဲ။

It's nine o'clock.

Kohh nar yi bar.

ကိုးနာရီပါ။

10:05

sae nar yi, ngarr minit

ဆယ်နာရီငါးမိနစ်

five past ten
sae nar yi, htohh pee ngarr minit

ဆယ်နာရီထိုးပြီးငါးမိနစ်

11:15
saet ta nar yi, saet ngarr minit
ဆယ့်တစ်နာရီဆယ့်ငါးမိနစ်

a quarter past eleven
saet ta nar yi htohh pee, saet ngarr minit
ဆယ့်တစ်နာရီထိုးပြီးဆယ့်ငါးမိနစ်

twenty past twelve
saet nha nar yi htohh pee, nha sae minit
ဆယ့်နှစ်နာရီထိုးပြီးနှစ်ဆယ်မိနစ်

half past one
ta nar yi khwell
တစ်နာရီခွဲ

twenty-five to three
thone nar yi htohh poht, nha saet ngarr minit
သုံးနာရီထိုးဖို့နှစ်ဆယ့်ငါးမိနစ်

a quarter to four
layy nar yi htohh poht, saet ngarr minit
လေးနာရီထိုးဖို့ဆယ့်ငါးမိနစ်

ten to five
ngarr nar yi htohh poht, sae minit
ငါးနာရီထိုးဖို့ဆယ်မိနစ်

It's noon.

Monn taet bi.

မွန်းတည့်ပြီ။

It's 12 p.m.

Nayt lae, saet nha nar yi par.

နေ့လယ် ၁၂ နာရီပါ။

It's midnight.

Tha gaung yan bar.

သန်းခေါင်ယံပါ။

half an hour

nar yi wet

နာရီဝက်

What time?

Bae achain lell?

ဘယ်အချိန်လဲ။

What time can I come by?

Bae achain, lar ya ma lell?

ဘယ်အချိန်လာရမလဲ။

at...

...mhar ...

မှာ

after...

...pee yin ...

ပြီးရင်

before...

...ma tai khin ...

မတိုင်ခင်

between 4 and 5 p.m.

nya nay layy nar yi naet, ngarr nar yi gyarr

ညနေ ၄ နာရီနဲ့ ၅ နာရီကြား

from...to...

...ga nay...ahteet

...ကနေ...အထိ

in...minutes

nout...minit nay yin

နောက်...မိနစ်နေရင်

in an hour

nout ta nar yi nay yin

နောက်တစ်နာရီနေရင်

in two hours

nout nha nar yi nay yin

နောက်နှစ်နာရီနေရင်

too early

saww lite tar

စောလိုက်တာ

too late

nout kya lite tar

နောက်ကျလိုက်တာ

on time

achain mi

အချိန်မီ

1.6 The weather

Is the weather good?
Yar thi oot toot kaungg larr?
ရာသီဥတုကောင်းလား။

Is the weather bad?
Yar thi oot toot sohh larr?
ရာသီဥတုဆိုးလား။

Is it cold?
Aye larr?
အေးလား။

Is it hot?
Pu larr?
ပူလား။

What temperature is it today?
Di nayt, a pu chain bae lout sheet lell?
ဒီနေ့အပူချိန်ဘယ်လောက်ရှိလဲ။

Is it going to rain today?
Di nayt, moe ywar ma larr?
ဒီနေ့မိုးရာမလား။

Is there a storm today?
Di nayt, m'own daii, sheet larr?
ဒီနေ့မုန်တိုင်းရှိလား။

Is it going to snow today?

Di nayt, nhinn kya ma larr?

ဒီနေ့နှင်းကျမလား။

Is it going to be foggy today?

Di nayt, myu sai ma larr?

ဒီနေ့မျူဆိုင်းမလား။

Is there going to be a thunderstorm?

Di nayt, shat see dway let pee, moe kyee ma larr?

ဒီနေ့လျှပ်စီးငွေတလက်ပြီး မိုးကြီးမလား။

The weather's changing.

Yar thi oot toot, a koo a pyaungg.

ရာသီဥတုအကူးအပြောင်း

It's going to be cold.

Aye lar dawt mae.

အေးလာတော့မယ်။

What's the weather

Di nayt, yar thi oot toot bae lo phyit going to be like today?

ma lell?

ဒီနေ့ရာသီဥတုဘယ်လိုဖြစ်မလဲ။

What's the weather going

Ma net phyan, yar thi oot toot, bae lo

to be like tomorrow?

phyit ma lell?

မနက်ဖြန်ရာသီဥတုဘယ်လိုဖြစ်မလဲ။

rain

moe

မိုး

heavy rain

moe kye dae

မိုးကြီးတယ်

sunny

nay thar dae

နေသာတယ်

very hot

a yann pu dae

အရမ်းပူတယ်

fine

thar yar dae

သာယာတယ်

ice

yay gell

ရေခဲ

fog

myu

မြူ

foggy

myu sai dae

မြူဆိုင်းတယ်

storm

m'own daii

မုန်တိုင်း

humid

so thaii dae

စိုထိုင်းတယ်

cool

aye dae

အေးတယ်

snowing

nhinn kya dae

နှင်းကျတယ်

bleak

aye set dae

အေးစက်တယ်

cloudy

tain htu dae

တိမ်ထူတယ်

hail

moe thee

မိုးသီး

heatwave

a pu hlaii

အပူလှိုင်း

hurricane

hurricane

ဟာရီကိန်း

wind

lay

လေ

windy

lay tite dae

လေတိုက်တယ်

warm

nwayy dae

နွေးတယ်

strong winds

lay byinn tite dae

လေပြင်းတိုက်တယ်

sunny day

nay thar daet naye

နေသာတဲ့နေ့

overcast

tain phone dae

တိမ်ဖုံးတယ်

cold and damp

aye pee so thaii dae

အေးပြီးစိုထိုင်းတယ်

clear sky

kaungg kin kyi lin dae

ကောင်းကင်ကြည်လင်တယ်

...degrees (Fahrenheit)

...degree fahrenheit

...ဒီဂရီဖာရင်ဟိုက်

...degrees (Celsius)

...degree celsius

...ဒီဂရီဆဲလ်စီးယပ်စ်

1.7 Here, there...

See also 5.1 Asking directions

here / over here

di mhar

ဒီမှာ

there

ho mhar

ဟိုမှာ

over there

hohh mhar

ဟိုးမှာ

somewhere
ta nay yar yar
တစ်နေရာရာ

everywhere
nay yar daii
နေရာတိုင်း

far away
a wayy gyee
အေးဝေးကြီး

near by
nee nee layy
နီးနီးလေး

(on the) right
nyar bet mhar
ညာဘက်မှာ

(on the) left
bae bet mhar
ဘယ်ဘက်မှာ

to the right of
nyar bet go
ညာဘက်ကို

to the left of
bae bet go
ဘယ်ဘက်ကို

straight ahead

taet taet
တည့်တည့်

via
naet
နဲ

in
a htell
အထဲ

to
go/ko
ကို

on
a paw
အပေါ်

under
out
အောက်

against
sant kyin bet
ဆန့်ကျင်ဘက်

opposite/facing
myat nha jinn sai
မျက်နှာချင်းဆိုင်

next to
bayy

ဘေး

beside

bayy mhar

ဘေးမှာ

near

narr mhar

နားမှာ

in front of

a shayt

အေရှို့

in the center

a lae

အလယ်

forward

shayt go

ရှေ့ကို

down

out

အောက်

up

a paw

အပေါ်

inside

a htell

အထဲ

outside

a pyin

အပြင်

at the front

shayt mhar

ရှေ့မှာ

at the back

nout mhar

နောက်မှာ

in the north

myout bet mhar

မြောက်ဘက်မှာ

to the south

taung bet mhar

တောင်ဘက်မှာ

from the west

a nout bet ga nay

အနောက်ဘက်ကန်

from the east

a shayt bet ga nay

အရှေ့ဘက်ကန်

1.8 What does that sign say?

See also 5.2 Traffic signs

For Hire/Rent

ngharr yan

ငှားရန်

For Sale

yaungg yan

ရောင်းရန်

Sold Out

yaungg pee

ရောင်းပြီး

Post Office

sar dite

စာတိုက်

High Voltage

boht arr pyinn

ပိုအားပြင်း

Cashier

ngway kai

ငွေကိုင်

Vacant

lit lat nay thi

လပ်လပ်နေသည်

Entrance

win bout

ဝင်ပေါက်

Ticket Office

let mhat yone

လက်မှတ်ရုံး

No Entry

ma win ya

မဝင်ရ

Police Station

yell sa khann

ရဲစခန်း

Traffic Police

yin htein yell

ယာဉ်ထိန်းရဲ

Engaged

ma arr par

မအားပါ

Timetable

achain za yarr

အချိန်ဇယား

Hot Water

yay pu

ရေပူ

Cold Water

yay aye

ရေအေး

Pedestrians

lann thwarr lann lar myarr

လမ်းသားလမ်းလာများ

Free Entrance

win gyayy a kha maet

ဝင်ကြေးအခမဲ့

Beware of the Dog

khwayy kite tat thi

စွေးကိုက်တတ်သည်

Wet Paint

sayy thote htarr thi

ဆေးသုတ်ထားသည်

(Emergency) Exit

(a yayy baw) htwet pout

အရေးပေါ်ထွက်ပေါက်

Information

tha dinn a chat a let

သတင်းအချက်အလက်

Water (Not For Drinking)

thout yan yay ma hote

သောက်ရန်ရေမဟုတ်

Hospital

sayy y'own

ဆေးရုံ

Push

tonn bar

တွန်းပါ

Open

phwint bar

ဖွင့်ပါ

Pull

swell bar

ဆွဲပါ

Fire Station

mee that htar na

မီးသတ်ဌာန

Escalator

set hlay garr

စက်လှေကား

Lavatory

thant sin khann

သန့်စင်ခန်း

Full

pyayt nay thi

ပြည့်နေသည်

No Littering

a mhite ma pyit ya

အမှိုက်မပစ်ရ

Out of Order

pyet nay thi

ပျက်နေသည်

Please Do Not Touch

ma kai ya

မကိုင်းရ

No Fishing

ngarr ma mhyarr ya

ငါးမဖျားရ

Fire Hazard

mee bayy an da yae

မီးဘေးအန္တရာယ်

Stop

yat bar

ရပ်ပါ

No Hunting
a mell ma lite ya
အမဲမလိုက်ရ

Emergency Brake
hand brake
ဟန်းဘရိတ်

Money Exchange
ngway lell htar na
ငွေလဲဌာန

Hotel
ho tae
ဟိုတယ်

Not In Use
a thone ma pyoot
အသုံးမပြု

Danger
an da yae sheet thi
အန္တရာယ်ရှိသည်

First Aid
shayy oo thu nar pyoot
ရှေးဦးသူနာပြု

Accident and Emergency (Hospital)
ma taw ta sa mhoot naet a yayy paw htar na

မေတ်တံတဆမူနွံအေရးပေါ် ဌာန

Tourist Information Bureau

nai ngan jarr tharr, kha yee thwarr myarr, s'own zann nai theet htar na
နိုင်ငံခြားသားခရီးသားများ စုံစမ်းနိုင်သည့် ဌာန

Please Do Not Disturb

ma nhaungt shet bar naet
မေနှာင့်ယုက်ပါနဲ့

Danger to Life

a thet an da yae sheet thi
အသက်အန္တရာယ်ရှိသည်

Fire Escape

a yayy paw hlay garr
အေရးပေင်လုကား

No Smoking

sa late ma thout ya
ဆေးလိပ်မသာက်ရ

Reserved

reserve lote htarr thi
ရီစာပ်လုပ်ထားသည်

1.9 Legal holidays

Multi-ethnic Myanmar has many festivals to celebrate. The biggest is Thingyan in April, Myanmar New Year. If you are in Myanmar during

Thingyan, prepare to get wet! People splash each other with water to wash away the bad luck of the previous year. Below is a list of some of the main public holidays.

January 1 [january la ta yet nayt]: International New Year's Day **nai ngan da gar nhit thit koo nayt** နိုင်ငံတကာနှစ်သစ်ကူးနေ့

January 4 [january la layy yet nayt]: Independence Day **lwut lat yayy nayt** လတ်လပ်ရေးနေ့

February 12 [february la saet nha yet nayt]: Union Day **pyi htaung zoot nayt** ပြည်ထောင်စုနေ့

March 2 [march la nha yet nayt]: Peasants' Day **taung thu lae tha marr nayt** တောင်သူလယ်သမားနေ့

March 27 [march la nha saet khu na yet nayt]: Armed Forces Day **tat ma daw nayt** တပ်မတော်နေ့

April 13–16/17 [april la saet thone yet nayt ga nay saet chout/saet khu na yet nayt]: Thingyan Holiday **thingyan pate yet** သင်္ကြန်ပိတ်ရက်

April 18 [april la saet shit yet nayt]: Myanmar New Year's Day **myanmar nhit thit koo nayt** မြန်မာနှစ်သစ်ကူးနေ့ (The following day is also a holiday.)

May 1st [may la ta yet nayt]: Labor Day **alote tha marr nayt** အလုပ်သမားနေ့

July 19th [july la saet kohh yet nayt]: Martyr's Day **ar zar ni nayt** အာဇာနည်နေ့

October: Full Moon Day of Thadingyut **thadingyut la byayt nayt** သီတင်းကျွတ်လပြည့်နေ့

November: Full Moon Day of Tazaungmone **tazaungmone la byayt nayt** တန်ဆောင်မုန်းလပြည့်နေ့

November (tenth day following the Full Moon Day of Tazaungmone):
National Day **a myohh tharr naye** အမျိုးသားနေ့

December 25th [**december la nha saet ngarr yet naye**]: Christmas Day
christmas naye ခရစ္စမတ်နေ့

2. Meet and Greet

- 2.1 Greetings
- 2.2 Asking a question
- 2.3 How to reply
- 2.4 Thank you
- 2.5 I'm sorry
- 2.6 What do you think?




Lucy: Hello Ma Nilar.
Mingalarbar Ma Nilar.
How are you?
Nay kaungg larr?

Nilar: Hi Lucy, I'm fine, thanks. How about you?
Mingalarbar Lucy. Nay kaung bar dae.
Lucy yaww?

Lucy: I'm also well, thanks.
Kya ma lell, nay kaung bar dae, kyayy zoo bar.
Where are you going, Nilar?
Ma Nilar, bae thwarr ma loht lell?

Nilar: I'm going to see a movie.
Yote shin, thwarr kyeet ma loht bar.



Lucy: OK! Can I come with you?
Hote larr! Kya ma lell, lite loht ya ma larr?

Nilar: Of course, let's go!
Ya dar bawt. Thwarr gya mae lay.

2.1 Greetings

It is common for Burmese people to ask “Have you eaten?” or “Where are you going?” as a greeting. There is no standard response, so answer as honestly as you like! Handshaking is not usual among locals unless they work in an international environment or interact with foreigners. Hugging and kissing on the cheek is not common except on occasions involving foreigners.

Hello Mr Williams.
Mingalarbar Ko Williams.
မင်္ဂလာပါ ကိုဝီလီယမ်စ်။

Good morning, Mr Williams.
Mingalar nan net khinn bar, Ko Williams.
မင်္ဂလာနံနက်ခင်းပါ ကိုဝီလီယမ်စ်။

Hello Mrs Jones.
Mingalarbar Ma Jones.
မင်္ဂလာပါ မဂျိုးစ်။

Good morning, Mrs Jones.
Mingalar nan net khinn bar, Ma Jones.
မင်္ဂလာနံနက်ခင်းပါ မဂျိုးစ်။

Hello, Peter.
Mingalarbar, Peter.
မင်္ဂလာပါ ပီတာ။

Hi, Helen.
Mingalarbar, Helen.
မင်္ဂလာပါ ဟယ်လင်။

Good morning (formal).
[male speaker] **Mingalar nan net khinn bar kha myar.**
မင်္ဂလာနံနက်ခင်းပါခင်ဗျာ။

[female speaker]
Mingalar nan net khinn bar shin.
မင်္ဂလာနံနက်ခင်းပါရှင်။

Good afternoon.
Mingalar nayt lae ginn bar.
မင်္ဂလာနေ့လယ်ခင်းပါ။

Good evening.

Mingalar nya nay khinn bar.

မင်္ဂလာညနေခင်းပါ။

How are you?

Nay kaung larr?

နေကောင်းလား။

Is everything okay?

A sin pyay larr?

အဆင်ပြေလား။

Fine, thank you, and you?

Kaung (bar) dae. Kyay zoo bar. (Ko/Ma + name) yaww?

ကောင်း (ပါ) တယ်။ ကျေးဇူးပါ။ (ကို / မ + နာမည်) ရော။

Very well, and you?

A yann kaung (bar) dae. (Ko/Ma + name) yaww?

အရမ်းကောင်း (ပါ) တယ်။ (ကို / မ + နာမည်) ရော။

in excellent health

kyann mar yayy, a yann kaung dae

ကျန်းမာရေးအရမ်းကောင်းတယ်

SO-SO

di lo bar bell

ဒီလိုပါပဲ

not very well

thate ma kaung (bar) boo

သိပ်မကောင်း (ပါ) ဘူး

not bad

ma sohh (bar) boo
မဆိုး (ပါ) ဘူး

Have you eaten?
Sarr pee bi larr?
စားပြီးပြီလား။

I have eaten. And you?
Sarr pee (bar) bi. (Ko/Ma + name) yaww?
စားပြီး (ပါ) ပြီ။ (ကို / မ + နာမည်) ရော။

I haven't eaten yet.
Ma sarr ya thayy (bar) boo.
မစားရသေး (ပါ) ဘူး။

Where are you going?
Bae thwarr ma loht lell?
ဘယ်သားမလိုလဲ။

I'm going to...
...thwarr ma loht bar.
...သားမလိုပါ။

I'm going to leave.
Thwarr dawt mae naw.
သားတော့မယ်နော်။

I have to be going. I have to meet someone.
Thwarr ya dawt mae. Chein htarr dar, sheet thayy dae.
သားရေတာ့မယ်။ ချိန်းထားတာရှိသေးတယ်။

Goodbye.
Ta tar.

တာ့တာ။

See you later.

Nout mha twayt mae naw.

နောက်မှတ့မယ်နော်။

See you in a little while.

Kha na nay twayt mae naw.

ခဏနေ့တ့မယ်နော်။

Sweet dreams.

Eain met hla hla met bar zay.

အိပ်မက်လှလှမက်ပါစေ။

Goodnight.

Kaungg thaww nya bar.

ကောင်းသောညပါ။

All the best. / Good luck.

Kan kaungg bar zay.

ကံကောင်းပါစေ။

Have fun.

Kaungg kaungg pyaw gaet naw.

ကောင်းကောင်းပျော်ခဲ့နော်။

Have a nice vacation.

Pate yet mhar pyaw shwin bar zay.

ပိတ်ရက်မှာပျော်ရွှင်ပါစေ။

Have a good weekend.

Sa nay, ta ninn ga nway mhar, pyaw shwin bar zay.

စေန၊ တနင်္ဂနွေမှာ ပျော်ရွှင်ပါစေ။

Bon voyage. / Have a good trip.

Kha yee mhar kaungg kaungg pyaww gaet par.

ခရီးမှာကောင်းကောင်းပျော်ခဲ့ပါ။

Thank you, the same to you.

Kyayy zoo tin bar tae. A tutu bell naw.

ကျေးဇူးတင်ပါတယ်။ အတူတူပဲနော်။

Please say hello to...

...go nhote set dae loht pyaww lite bar ownn naw.

...ကို နှုတ်ဆက်တယ်လို့ ပြောလိုက်ပါဦးနော်။

2.2 Asking a question

Who?

Bae thu lell?

ဘယ်သူလဲ။

Who's that?

Aet dar bae thu lell?

အဲဒါဘယ်သူလဲ။

Who are you? [to a male]

Ako ga bae thu lell?

အစ်ကိုက ဘယ်သူလဲ။

[to a female]

A ma ga bae thu lell?

အစ်မက ဘယ်သူလဲ။

What?

Bar lell?

ဘာလဲ။

What's your name?

Nan mae bae lo khaw lell?

နာမည်ဘယ်လိုခေါ်လဲ။

What time is it?

Bae nha nar yi (sheet bi) lell?

ဘယ်နှစ်နာရီ (ရှိပြီ) လဲ။

What is there to see?

Aet mhar, kyeet za yar, bar sheet lell?

အဲမှာကြည့်စရာဘာရှိလဲ။

Where?

Bae mhar lell?

ဘယ်မှာလဲ။

Where's the bathroom?

Eain thar, bae mhar lell?

အိမ်သာဘယ်မှာလဲ။

Where are you going?

Bae thwar ma loht lell?

ဘွယ်သားမလိုလဲ။

Where are you from? (What's your nationality?)

Bar lu myohh lell?

ဘာလူမျိုးလဲ။

How?

Bae lo lell?
ဘယ်လိုလဲ။

How far is that?
Bae lout wayy lell?
ဘယ်လောက်ဝေးလဲ။

How long does that take?
Bae lout kyar lell?
ဘယ်လောက်ကြာလဲ။

How long is the trip?
Kha yee ga bae lout kyar lell?
ခရီးကဘယ်လောက်ကြာလဲ။

How much?
Bae lout lell?
ဘယ်လောက်လဲ။

How much is this?
Dar, bae lout lell?
ဒါဘယ်လောက်လဲ။

Which one?
Bae har lell?
ဘယ်ဟာလဲ။

Which ones?
Bae har dway lell?
ဘယ်ဟာတွေလဲ။

Which glass is mine? [male speaker]
Bae khwet ga, kya nawt har lell?

ဘွယ်ခက်က ကျွန်တော့်ဟာလဲ။

[female speaker]

Bae khwet ga, kya ma har lell?

ဘွယ်ခက်က ကျွန်မဟာလဲ။

When was it?

Bae d'own ga lell?

ဘယ်တုန်းကလဲ။

When will it be?

Bae dawt lell?

ဘယ်တော့လဲ။

When are you leaving?

Bae dawt pyan ma lell?

ဘယ်တော့ပြန်မလဲ။

Why?

Bar phyt loht lell?

ဘာဖြစ်လို့လဲ။

Could you...?

Verb + **payy bar larr?**

Verb + ပေးပါလား။

Please...(formal)

Kyayy zoo pyoot pee...

ကျေးဇူးပြုပြီး...

Are you able to...?

Verb + **nai larr?**

Verb + နိုင်လား။

Could you help me, please?

Ku nyi payy bar larr?

ကူညီပေးပါလား။

Could you show that [male speaker]

Ae dar, kya nawt go, to me, please? pya bar larr?

အဲဒါကျွန်တော့်ကိုပြပါလား။

[female speaker]

Ae dar, kya ma go, pya bar larr?

အဲဒါကျွန်မကိုပြပါလား။

Could you come with me, please?

[male speaker] **Kya naw naet lite khaet payy bar larr?**

ကျွန်တော်နဲ့လိုက်ခွဲပေးပါလား။

[female speaker]

Kya ma naet lite khaet payy bar larr?

ကျွန်မနဲ့လိုက်ခွဲပေးပါလား။

Could you book some tickets for me please?

[male speaker] **Kya nawt go, let mhat booking, lote payy bar larr?**

ကျွန်တော့်ကို လက်မှတ်ဘိုကဏ္ဍ လုပ်ပေးပါလား။

[female speaker] **Kya ma go, let mhat booking, lote payy bar larr?**

ကျွန်မကို လက်မှတ်ဘိုကဏ္ဍ လုပ်ပေးပါလား။

Could you recommend another hotel?

Ta charr hotel nhyon payy bar larr?

တခြားဟိုတယ် ညွှန်ပေးပါလား။

What category of hotel is it? (How many stars?)

Di hotel ga kyae bae nha pwint a sint sheet daet hotel lell?

ဒီဟိုတယ်က ကြယ်ဘယ်နှစ်ပင့်အဆင့်ရှိတဲ့ ဟိုတယ်လဲ။

Do you know...?

...theet larr?

...သိလား။

Do you have...?

...sheet larr?

...ရှိလား။

Do you have any vegetarian dishes, please?

Thet that lwut hinn bwell dway, sheet larr?

သက်သွတ်လတ်ဟင်းပဲစွတ်ရှိလား။

I would like a...

...payy bar.

...ပေးပါ။

I'd like a kilo of apples, please.

Pann thee, ta kilo, payy par.

ပန်းသီးတစ်ကီလို ပေးပါ။

May I take this away?

Dar, yu thwarr loht, ya ma larr?

ဒါယူသားလို့ရမလား။

Can I smoke here?

Di mhar, sa late thout loht, ya larr?

ဒီမှာဆေးလိပ်သောက်လို့ရလား။

Could I ask you something?
Ta khu lout, mayy loht, ya ma larr?
တစ်ခုလောက်မေးလို့ရမလား။

2.3 How to reply

My name is... [male speaker]
Kya nawt nan mae ga...bar.
ကျွန်တော့်နာမည်က...ပါ။

[female speaker]
Kya ma nan mae ga...bar.
ကျွန်မနာမည်က...ပါ။

Yes, of course.
Hote dar bawt.
ဟုတ်တာပေါ့။

No, I'm sorry.
Ma ya boo. Sorry bar.
မရဘူး။ ဆောရီးပါ။

Yes, what can I do for you?
Hote kaet, bar ku nyi payy ya ma lell?
ဟုတ်ကဲ့။ ဘာကူညီပေးရမလဲ။

Just a moment, please.
Kha na layy nawt.
ခဏလေးနော်။

No, I don't have time now. [male speaker]
A khoot, kya nawt mhar, achain ma sheet boo.

အခုကျွန်တော့်မှာ အချိန်မရှိဘူး။

[female speaker]

A khoot, kya ma mhar, achain ma sheet boo.

အခုကျွန်မမှာ အချိန်မရှိဘူး။

No, that's impossible.

Aet dar, ma phyt nai bar boo.

အဲဒါမဖြစ်နိုင်ပါဘူး။

No problem.

Kate sa, ma sheet bar boo.

ကိစ္စမရှိပါဘူး။

I hope so too.

Aet lo bell, myaw lint bar dae.

အဲလိုပဲမျှော်လင့်ပါတယ်။

No, nothing.

Bar mha, ma hote bar boo.

ဘာမှမဟုတ်ပါဘူး။

That's right!

Hote dae.

ဟုတ်တယ်။

Something's wrong.

Ta khoot khoot, lwell nay dae.

တစ်ခုခုလဲနေတယ်။

There's a problem.

Pyat tha nar, sheet dae.

ပြံသနာရှိတယ်။

I agree. [male speaker]

Kya naw, tha baww tu dae.

ကျွန်တောင်သဘာတူတယ်။

[female speaker]

Kya ma, tha baww tu dae.

ကျွန်မသေဘာတူတယ်။

I don't agree.

[male speaker] **Kya naw, tha baww ma tu boo.**

ကျွန်တောင်သဘာမတူဘူး။

[female speaker]

Kya ma, tha baww ma tu boo.

ကျွန်မသေဘာမတူဘူး။

OK. / It's fine.

Ya dae.

ရတယ်။

perhaps/maybe

verb + **yin** + verb + **mae**

Verb + ရင် + Verb + မယ်

I don't know.

Ma theet boo.

မသိဘူး။

2.4 Thank you

Thank you.

Kyayy zoo tin bar dae.

ကျေးဇူးတင်ပါတယ်။

Don't mention it./No problem.

Kate sa, ma sheet bar boo.

ကိစ္စမရှိပါဘူး။

Thank you very much.

Kyayy zoo, a myarr gyee, tin bar dae.

ကျေးဇူးအများကြီးတင်ပါတယ်။

Very kind of you.

A yann, tha baww kaung dae naw.

အရမ်းသေဘာကောင်းတယ်နော်။

My pleasure. / It's okay.

Ya bar dae.

ရပါတယ်။

I enjoyed it very much.

A yann pyaw gaet bar dae.

အရမ်းပျော်ခဲ့ပါတယ်။

Thank you for...

...a twet kyayy zoo tin bar dae.

...အွတ်ကံ ကျေးဇူးတင်ပါတယ်။

2.5 I'm sorry

Excuse me? (question)

[to male] **A ko yay.**

~ ~

အစ်ကိုရေ

[to female] **A ma yay.**

အစ်မရေ

Sorry.

Sorry par. / Taungg pan bar dae.

ဆောရီးပါ။ / တောင်းပန်ပါတယ်။

Excuse me [polite].

Ta zate lout.

တစ်ဆိတ်လောက်။

Sorry to bother you.

A nhaungt a shet, payy ya dar, arr nar bar dae.

အေးနှာင့်အယှက်ပေးရတာ အားနာပါတယ်။

Sorry, I didn't know that...

Taungg ban bar dae...so dar ma

theet loht bar.

တောင်းပန်ပါတယ်။ ...ဆိုတာ မသိလို့ပါ။

I do apologize.

Ta gae taungg ban bar dae.

တကယ်တောင်းပန်ပါတယ်။

I didn't mean it.

Ma yee ywae bar boo.

မရွယ်ရယ်ပါဘူး။

It was an accident.

Ma taw ta sa phyt thwarr dar bar.

မေတော်တဆဖြင့်သားတာပဲ။

That's all right. / It's okay.

Ya bar dae.

ရပါတယ်။

Don't worry about it.

Sate ma pu bar naet.

စိတ်မပူပါနဲ့။

Never mind.

Kate sa, ma sheet bar boo.

ကိစ္စမရှိပါဘူး။

It could happen to anyone.

Bae thu ma so, phyit nai bar dae.

ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။

2.6 What do you think?

Which do you prefer?

Bae har, po kyite lell?

ဘယ်ဟာပိုကြိုက်လဲ။

Which do you like best?

Bae har, a kyite sone lell?

ဘယ်ဟာအကြိုက်ဆုံးလဲ။

What do you think?

Bae lo htin lell?

ဘယ်လိုထင်လဲ။

Don't you like dancing?
Ka dar, ma kyite boo larr?
ကတာမကြိုက်ဘူးလား။

I don't mind.
[male speaker] **Kya naw ga, kate sa ma sheet boo.**
ကျွန်တော်က ကိစ္စမရှိဘူး။

[female speaker]
Kya ma ga, kate sa ma sheet boo.
ကျွန်မက ကိစ္စမရှိဘူး။

Well done!
Taw dae!
တော်တယ်။

Not bad!
Ma soe boo!
မဆိုးဘူး။

Great!/Marvelous!
Kaungg lite dar!
ကောင်းလိုက်တာ။

I am pleased for you.
Wann thar bar dae.
ဝမ်းသာပါတယ်။

I'm very happy to...
...a yann, wann thar bar dae.
...အရမ်းဝမ်းသာပါတယ်။

It's really nice here!
Di mhar, a yann kaungg dar bell!
ဒီမှာအရမ်းကောင်းတာပဲ။

How nice!
Kaungg lite dar!
ကောင်းလိုက်တာ။

I'm very happy with...
...a yann, pyaw bar dae.
...အရမ်းပျော်ပါတယ်။

I'm not very happy with...
...a yann, ma pyaw bar boo.
...အရမ်းမပျော်ပါဘူး။

I'm glad that...
...wann thar bar dae.
...ဝမ်းသာပါတယ်။

I'm having a great time.
Pyaw nay bar dae.
ပျော်နေပါတယ်။

I'm looking forward
Ma net phyan, myan myan, yout chin to tomorrow.
bi.
မနက်ဖြန်မြန်မြန်ရောက်ချင်ပြီ။

I hope it works out.
A sin pyay mae loht, myaw lint bar dae.
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

How awful!

Sate ma chann myayt za yar, kaungg lite dar!

စိတ်မချမ်းမြေ့ စရာ ကောင်းလိုက်တာ။

It's horrible!

Kyout sa yar, kaungg lite dar!

ကြောက်စရာကောင်းလိုက်တာ။

That's terrible!

Soe ywarr lite dar!

ဆိုးရားလိုက်တာ။

What a pity/shame!

Nha myaww za yar, kaungg lite dar!

နှမြောစရာကောင်းလိုက်တာ။

How disgusting!

Yon za yar, kaungg lite dar!

ရံစရာကောင်းလိုက်တာ။

How silly!

Mite mell lite dar!

မိုက်မဲလိုက်တာ။

That's ridiculous!

Yee za yar gyee!

ရယ်စရာကြီး။

I don't like it.

Ma kyite boo.

မကြိုက်ဘူး။

I'm bored to death!

Pyinn loht, thay dawt mae!
ပျင်းလိုစေ့သေတာ့မယ်။

I'm fed up!
Nyee ngwayt nay bi!
ငြီးငွေ့နေပြီ။

This is no good.
Dar ma kaungg boo.
ဒါမေကောင်းဘူး။

This is not what
[male speaker] **Kya naw myaw lint** I expected.
htarr dar, dar ma hote boo.
ကျွန်တော်မျှော်လင့်ထားတာ ဒါမဟုတ်ဘူး။

[female speaker]
Kya ma myaw lint htarr dar, dar ma hote boo.
ကျွန်မမျှော်လင့်ထားတာ ဒါမဟုတ်ဘူး။

3. Small Talk

- 3.1 Introductions
- 3.2 Pardon me, do you speak English?
- 3.3 Starting and ending a conversation
- 3.4 Chatting about the weather
- 3.5 Hobbies
- 3.6 Invitations
- 3.7 Paying a compliment
- 3.8 Intimate comments and questions
- 3.9 Congratulations and condolences
- 3.10 Arrangements
- 3.11 Being the host(ess)
- 3.12 Saying goodbye



Lucy: Hi Nilar!

Mingalarbar Nilar!

Nilar: Hi Lucy!
Mingalarbar Lucy!
How are you?
Nay kaungg larr?

Lucy: I'm good, thanks.
Kaungg bar dae, kyayy zoo bar.

Nilar: May I introduce you to my friend? His name is Alex.
Kya ma, tha ngae jinn naet, mate set payy ya ownn mae. Thoot, nan mae ga, Alex.



Lucy: Hi Alex, nice to meet you!
Mingalarbar Alex. Twayt ya dar, wann thar bar dae!

Alex: Nice to meet you too!
Twayt ya dar, wann thar bar dae!

Lucy: Where are you from, Alex?
Alex ga, bar lu myohh lell?

Alex: I'm French.
Pyin thit lu myohh bar.

3.1 Introductions

My name's...

[male speaker] **Kya nawt nan mae ga...bar.**

ကျွန်တော့်နာမည်က...ပါ။

[female speaker]

Kya ma nan mae ga...bar.

ကျွန်မနာမည်က...ပါ။

I'm... [male speaker]

Kya naw ga,...bar.

ကျွန်တော်က...ပါ။

[female speaker]

Kya ma ga,...bar.

ကျွန်မက...ပါ။

What's your name?

Nan mae, bae lo khaw lell?

နာမည်ဘယ်လိုခေါ်လဲ။

May I introduce...?

...naet, mate set payy ya ownn mae?

...နဲ့ မိတ်ဆက်ပေးရဦးမယ်။

This is my wife.

Dar, kya nawt, a myohh tha mee bar.

ဒါကျွန်တော့်အမျိုးသမီးပါ။

This is my husband.

Dar, kya ma, a myohh tharr bar.

~ ~ ~ ~ ~

ဒါကျွန်မအမျိုးသားပါ။

This is my daughter.

[male speaker] **Dar, kya nawt, tha mee bar.**

ဒါကျွန်တော်သမီးပါ။

[female speaker]

Dar, kya ma, tha mee bar.

ဒါကျွန်မသမီးပါ။

This is my son.

[male speaker] **Dar, kya nawt, tharr bar.**

ဒါကျွန်တော်သားပါ။

[female speaker]

Dar, kya ma, tharr bar.

ဒါကျွန်မသားပါ။

This is my mother.

[male speaker] **Dar, kya nawt, a may bar.**

ဒါကျွန်တော့်အမပါ။

[female speaker]

Dar, kya ma, a may bar.

ဒါကျွန်မအမပါ။

This is my father.

[male speaker] **Dar, kya nawt, a phay bar.**

ဒါကျွန်တော့်အဖပါ။

[female speaker]

Dar, kya ma, a phay bar.

~ ~ ~

ဒါကျွန်မအေဖေပါ။

This is my fiancée.

Dar, kya nawt, tha doht tha mee laungg bar.

ဒါကျွန်တော့်သတို့သမီးလောင်းပါ။

This is my fiancé.

Dar, kya ma, tha doht tharr laungg bar.

ဒါကျွန်မသတို့သားလောင်းပါ။

This is my girlfriend.

Dar, kya nawt, chit thu bar.

ဒါကျွန်တော့်ချစ်သူပါ။

This is my boyfriend.

Dar, kya ma, chit thu bar.

ဒါကျွန်မချစ်သူပါ။

This is my friend.

[male speaker] **Dar, kya nawt, tha ngaе jinn bar**

ဒါကျွန်တော့်သူငယ်ချင်းပါ။

[female speaker] **Dar, kya ma, tha ngaе jinn bar.**

ဒါကျွန်မသူငယ်ချင်းပါ။

Glad to meet you.

Twayt ya dar, wann thar bar dae.

ဇွတ်၊ ရတနာဝမ်းသာပါတယ်။

Hi, glad to meet you.

Mingalarbar, twayt ya dar, wann thar bar dae.

မင်္ဂလာပါ။ ဇွတ်၊ ရတနာဝမ်းသာပါတယ်။

It's a pleasure (honor).

Wann thar bar dae.

ဝမ်းသာပါတယ်။

Which country are you from?

Bae myoht mhar, nay lell?

ဘယ်မြို့မှာနေလဲ။

What city do you live in?

Bae nai ngan ga lell?

ဘယ်နိုင်ငံကလဲ။

in...

...mhar

...မှာ

near...

...narr mhar

...နားမှာ

How long have you been here?

Di mhar, bae lout kyar bi lell?

ဒီမှာဘယ်လောက်ကြာပြီလဲ။

A few days.

Yet nell nell.

ရက်နည်းနည်း။

How long will you be staying here?

Di mhar, bae lout kyar kyar nay ma lell?

ဒီမှာဘယ်လောက်ကြာကြာနေမလဲ။

We'll be leaving tomorrow.

Ma net phyan, pyan tawt mae.

မနက်ဖြန်ပြန်တော့မယ်။

We'll be leaving in two weeks.

Nout nha pat nay yin, pyan dawt mae.

နောက်နှစ်ပတ်နေရင်ပြန်တော့မယ်။

Where are you staying?

Bae mhar, nay nay lell?

ဘယ်မှာနေနလဲ။

I'm staying in a hotel.

Hotel mhar, nay nay dae.

ဟိုတယ်မှာနေနတယ်။

I'm staying with friends.

Tha ngae jinn tway naet nay nay dae.

သူငယ်ချင်းတွေနဲ့နေနတယ်။

I'm staying with relatives.

A myohh dway naet, nay nay dae.

အမျိုးငွေတနဲ့နေနတယ်။

Are you here by yourself?

Di mhar, ta yout htell larr?

ဒီမှာတစ်ယောက်တည်းလား။

Are you here with your family?

Di mhar, meet tharr zoot naet larr?

ဒီမှာမိသားစုနဲ့လား။

I'm on my own.

Di mhar, ta yout htell bar.

ဒီမှာတစ်ယောက်တည်းပါ။

I came with my wife.

Kya naw, a myohh tha mee naet, lar dar bar.

ကျွန်တော့်အမျိုးသမီးနဲ့လာတာပါ။

I came with my husband.

Kya ma, a myohh tharr naet, lar dar bar.

ကျွန်မအမျိုးသားနဲ့လာတာပါ။

I came with my family.

Meet tharr zoot naet, lar dar bar.

မိသားစုနဲ့လာတာပါ။

I came with my relatives.

A myohh dway naet, lar dar bar.

အမျိုးစွတနဲ့လာတာပါ။

I came with (a) friend(s).

Tha ngae jinn (dway) naet, lar dar bar.

သူငယ်ချင်း (စွတ) နဲ့ လာတာပါ။

Are you married?

Eain daung sheet larr?

အိမ်ထောင်ရှိလား။

Do you have a boyfriend/girlfriend?

Chit thu sheet larr?

ချစ်သူရှိလား။

I'm married.

Eain daung sheet dae.
အိမ်ထောင်ရှိတယ်။

I'm single. / I'm not married.
Eain daung, ma sheet boo.
အိမ်ထောင်မရှိဘူး။

I'm separated.
[male speaker] **Kya naw ga, ta khoot lat bar.**
ကျွန်တော်က တစ်ခုလပ်ပါ။

[female speaker]
Kya ma ga, ta khoot lat bar.
ကျွန်မက တစ်ခုလပ်ပါ။

I'm divorced.
[male speaker] **Kya naw ga, kwar shinn htarr dar bar.**
ကျွန်တော်ကွဲ ကာရှင်းထားတာပါ။

[female speaker] **Kya ma ga, ekwar shinn htarr dar bar.**
ကျွန်မကွဲ ကာရှင်းထားတာပါ။

I'm a widow.
Kya ma ga, mote soe ma bar.
ကျွန်မက မှုဆိုးမပါ။

I'm a widower.
Kya naw ga, mote soe bo bar.
ကျွန်တော်က မှုဆိုးဖို့ပါ။

I live alone.
[male speaker] **Kya naw ga, ta yout htell, nay dar bar.**



ကျွန်တော်က တစ်ယောက်တည်းနေတာပါ။

[female speaker]

Kya ma ga, ta yout htell, nay dar bar.

ကျွန်မက တစ်ယောက်တည်းနေတာပါ။

Do you have children?

Kha layy sheet larr?

ကေးလးရှိလား။

Do you have any grandchildren?

Myayy sheet larr?

မြေးရှိလား။

How old are you?

A thet, bae lout sheet bi lell?

အသက်ဘယ်လောက်ရှိပြီလဲ။

How old is she/he?

Thu ga, a thet bae lout sheet bi lell?

သူက အသက်ဘယ်လောက်ရှိပြီလဲ။

I'm ... years old. [male speaker]

Kya naw ga, a thet... nhit, sheet bar bi.

ကျွန်တော်က အသက်...နှစ်ရှိပါပြီ။

[female speaker]

Kya ma ga, a thet... nhit sheet bar bi.

ကျွန်မက အသက်... နှစ်ရှိပါပြီ။

She's/He's ... years old.

Thu ga, a thet...nhit, sheet bar bi.

သူက အသက်...နှစ်ရှိပါပြီ။

What do you do?
Bar alote, lote lell?
ဘာအလုပ်လုပ်လဲ။

I work in an office.
Yone mhar, alote lote bar dae.
ရုံးမှာအလုပ်လုပ်ပါတယ်။

I'm a student. [male speaker]
Kya naw ga, kyaungg tharr bar.
ကျွန်တော်က ကျောင်းသားပါ။

[female speaker]
Kya ma ga, kyaungg thu bar.
ကျွန်မက ကျောင်းသူပါ။

I'm unemployed.
Alote, ma sheet bar boo.
အလုပ်မရှိပါဘူး။

I'm retired.
Pin sin, yu htarr dar bar.
ပင်စင်ယူထားတာပါ။

I'm on a disability pension.
Ma than swann pin sin, yu htarr dar bar.
မသွန်စမ်းပင်စင်ယူထားတာပါ။

I'm a housewife.
Kya ma ga, eain shin ma bar.

ကျွန်မက အိမ်ရှင်မပါ။

Do you like your job?

A khoot lote nay daet, alote go, kyite larr?

အခုအလုပ်လုပ်နေတဲ့အလုပ်ကို ကြိုက်လား။

Most of the time.

A myarr arr phyint dawt, kyite bar dae.

အများအားဖြင့်တော့ ကြိုက်ပါတယ်။

Mostly I do, but I prefer vacations.

A myarr arr phyint dawt, kyite bar dae. Dar bay maet, pate yet tway go, po kyite dar bawt naw.

အများအားဖြင့်တော့ ကြိုက်ပါတယ်။ ဒါပေမဲ့ ပိတ်ရက်စွာကို ပိုကြိုက်တာပေါ့နော်။

3.2 Pardon me, do you speak English?

I don't speak any...

...zagarr, ma pyaww tat bar boo.

...စကားမပြောတတ်ပါဘူး။

I speak a little...

...zagarr, nell nell, pyaww tat bar dae.

...စကားနည်းနည်းပြောတတ်ပါတယ်။

I'm American. [male speaker]

Kya naw ga, american lu myohh bar.

ကျွန်တော်က အေမရိကန်လူမျိုးပါ။

[female speaker]

Kya ma ga, american lu myohh bar.

~ ~ ~ ~ ~

ကျွန်မက အေမရိကန်လူမျိုးပါ။

I'm British.

[male speaker] **Kya naw ga, byeet teet sha lu myohh bar.**

ကျွန်တော်က ဗြိတိသျှလူမျိုးပါ။

[female speaker] **Kya ma ga, byeet deet sha lu myohh bar.**

ကျွန်မက ဗြိတိသျှလူမျိုးပါ။

I'm Chinese.

[male speaker] **Kya naw ga, ta yote lu myohh bar.**

ကျွန်တော်က တရုတ်လူမျိုးပါ။

[female speaker] **Kya ma ga, ta yote lu myohh bar.**

ကျွန်မက တရုတ်လူမျိုးပါ။

I'm Singaporean.

[male speaker] **Kya naw ga, singapu lu myohh bar.**

ကျွန်တော်က စင်္ကာပူလူမျိုးပါ။

[female speaker] **Kya ma ga, singapu lu myohh bar.**

ကျွန်မက စင်္ကာပူလူမျိုးပါ။

I'm Australian.

[male speaker] **Kya naw ga, australia lu myohh bar.**

ကျွန်တော်က သြစတြေးလျလူမျိုးပါ။

[female speaker]

Kya ma ga, australia lu myohh bar.

ကျွန်မက သြစတြေးလျလူမျိုးပါ။

I'm French.

[male speaker] **Kya naw ga, pyin thit lu myohh bar.**
ကျွန်တော်က ပြင်သစ်လူမျိုးပါ။

[female speaker] **Kya ma ga, pyin thit lu myohh bar.**
ကျွန်မက ပြင်သစ်လူမျိုးပါ။

Do you speak English?
Ingalate zagarr, pyaww tat larr?
အင်္ဂလိပ်စကားပြောတတ်လား။

Is there anyone who speaks...?
...zagarr, pyaww tat taet thu, sheet larr?
...စကားပြောတတ်တဲ့သူရှိလား။

What?
Bar lall?
ဘာလဲ။

I understand.
Narr lae bar dae.
နားလည်ပါတယ်။

I don't understand.
Narr ma lae bar boo.
နားမလည်ပါဘူး။

Do you understand me?
Narr lae larr?
နားလည်လား။

Could you repeat that?
Htat pyaww bar ownn?

ထပ်ပြောပါဦး။

Could you speak more slowly, please?

Phyayy phyayy pyaww bar?

ဖြည်းဖြည်းပြောပါ။

What does this mean?

Dar, bar a date bae lell?

ဒါဘာအဓိပ္ပါယ်လဲ။

What does that mean?

Ae dar, bar a date bae lell?

အဲဒါဘာအဓိပ္ပါယ်လဲ။

It's more or less the same as...

...naet a tu tu lout bell.

...နဲ့အတူတူလောက်ပဲ။

Could you write that down for me, please?

Yayy pya bar larr?

ရေးပြပါလား။

Could you spell that for me, please?

Sa lone paungg pya payy bar larr?

စာလုံးပေါင်းဖြေပေးပါလား။

Could you point to the phrase in this book?

Di sar oat htell mhar, pya payy bar larr?

ဒီစာအုပ်ထဲမှာ ဖြေပေးပါလား။

Just a minute, I'll look it up.

Kha na layy naw, shar payy mae.

ခဏလေးနော်။ ရှာပေးမယ်။

I can't find the word.
Sa lone, shar ma twayt boo.
စာလုံးရှာမတွေ့ဘူး။

I can't find the sentence.
Sar gyaungg, shar ma twayt boo.
စာကြောင်းရှာမတွေ့ဘူး။

How do you say that in...?
...lo, bae lo pyaww lell?
...လိုဘယ်လိုပြောလဲ။

How do you pronounce that word?
Ae sa lone go, bae lo, a than htwet lell?
အဲစာလုံးကို ဘယ်လိုအသံထွက်လဲ။

3.3 Starting and ending a conversation

Could I ask you something?
Ta khoot lout, mayy loht ya ma larr?
တစ်ခုလောက်မေးလို့ရမလား။

Could you help me?
Ku nyi payy bar larr?
ကူညီပေးပါလား။

Yes, what's the problem?
Hote kaet, bar kate sa lell?
ဟုတ်ကဲ့၊ ဘာကိစ္စလဲ။

What can I do for you?
Bar, ku nyi payy ya ma lell?
ဘာကူညီပေးရမလဲ။

Sorry, I don't have time now.
Arr nar bar dae. A khoot achain ma sheet loht bar.
အားနာပါတယ်။ အခုအချိန်မရှိလို့ပါ။

Do you have a light?
Mee chit sheet larr?
မီးခြစ်ရှိလား။

May I join you?
[male speaker] **Kya naw lell, par loht ya ma larr?**
ကျွန်တော်လည်း ပါလို့ရမလား။

[female speaker] **Kya ma, lell par loht ya ma larr?**
ကျွန်မလည်း ပါလို့ရမလား။

Can I take a picture?
Dat p'own, yite loht ya larr?
ဓာတ်ပုံရိုက်လို့ရလား။

Could you take a picture of me?
[male speaker] **Kya nawt go, dat p'own, yite payy bar larr?**
ကျွန်တော့်ကို ဓာတ်ပုံရိုက်ပေးပါလား။

[female speaker] **Kya ma go, dat p'own, yite payy bar larr?**
ကျွန်မကို ဓာတ်ပုံရိုက်ပေးပါလား။

Could you take a picture of us?
[male speaker] **Kya naw doht go, dat p'own, yite payy bar larr?**

~ ~ ~ ~ ~

ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ပေးပါလား။

[female speaker] **Kya ma doht go, dat p'own, yite payy bar larr?**

ကျွန်မတို့ကို ဓာတ်ပုံရိုက်ပေးပါလား။

Leave me alone.

[male speaker] **Kya nawt go, ta yout htell, htarr khaet bar.**

ကျွန်တော့်ကို တစ်ယောက်တည်းထားခဲ့ပါ။

[female speaker] **Kya ma go, ta yout htell, htarr khaet bar.**

ကျွန်မကို တစ်ယောက်တည်းထားခဲ့ပါ။

Go away!

Htwet thwarr bar!

, ထွက်သားပါ။

Go away or I'll scream.

Htwet thwarr bar. Ma hote yin aw lite mhar naw.

, ထွက်သားပါ။ မဟုတ်ရင် အော်လိုက်မှာနော်။

3.4 Chatting about the weather

It's so hot today!

Di nayt, a yann pu dae!

ဒီနေ့အရမ်းပူတယ်။

It's so cold today!

Di nayt, a yann aye dae!

ဒီနေ့အရမ်းအေးတယ်။

Isn't it a lovely day?

Di nayt, yar thi oot toot thar yar dae naw?

ဒီနေ့ရာသီဥတုသာယာတယ်နော်။

It's so windy!

Lay, a yann tite dae!

လေအရမ်းတိုက်တယ်။

What a storm!

M'own daii gyee bell!

မုန်တိုင်းကြီးပဲ။

All that rain!

Moe ywar lite dar!

မိုးရာလိုက်တာ။

All that snow!

Nhinn kya lite dar!

နှင်းကျလိုက်တာ။

It's so foggy!

Myu, a yann sai nay dae!

မြူအရမ်းဆိုင်းနေတယ်။

Has the weather been like this for long?

Di lo, yar thi oot toot myohh, kyar bi larr?

ဒီလိုရာသီဥတုမျိုးကြာပြီလား။

Is it always this hot here?

Di mhar, a myell dann, di lo pu larr?

ဒီမှာအမြဲတမ်း ဒီလိုပူလား။

Is it always this cold here?

Di mhar, a myell dann, di lo aye larr?

~ ~ ~ ~ ~

ဒီမှာအမြဲတမ်း ဒီလိုအေးလား။

Is it always this dry here?

Di mhar, a myell dann, di lo chout

thwayt nay larr?

ဒီမှာအမြဲတမ်း ဒီလိုခြောက်ငွေသန့လား။

Is it always this humid here?

Di mhar, a myell dann, di lo so htaii nay larr?

ဒီမှာအမြဲတမ်း ဒီလိုစိုထိုင်းနေလား။

3.5 Hobbies

Do you have any hobbies?

Bar, war tha nar par lell?

ဘာဝါသနာပါလဲ။

I like reading.

Sar phat dar, kyite dae.

စာဖတ်တာကြိုက်တယ်။

I like photography.

Dat p'own pyin nyar go, war tha nar bar dae.

ဓာတ်ပုံပညာကို ဝါသနာပါတယ်။

I enjoy listening to music.

Tha chinn narr htaung ya dar war tha nar bar dae.

သီချင်းနားထောင်ရတာ ဝါသနာပါတယ်။

I play the guitar.

Guitar tee ya dar, war tha nar bar dae.

ဂစ်တာတီးရတာ ဝါသနာပါတယ်။

I play the piano.

Sann da yarr, tee ya dar, war tha nar bar dae.

စန္ဒရားတီးရတာ ဝါသနာပါတယ်။

I like watching movies.

Yote shin, kyeet ya dar, war tha nar bar dae.

ရုပ်ရှင်ကြည့်ရတာ ဝါသနာပါတယ်။

I like traveling.

Kha yee, thwarr ya dar, war tha nar bar dae.

ခရီးသွားရတာ ဝါသနာပါတယ်။

I like exercising.

Layt kyint khann, lote ya dar, war tha nar bar dae.

လေ့ကျင့်ခန်းလုပ်ရတာ ဝါသနာပါတယ်။

I like going fishing.

Ngarr mhyarr htwet ya dar, war tha nar bar dae.

ငါးမျှော့ထက်ရတာ ဝါသနာပါတယ်။

I like going for a walk.

Lann shout htwet ya dar, war tha nar bar dae.

လမ်းလျှောက်ထက်ရတာ ဝါသနာပါတယ်။

3.6 Invitations

Are you doing anything tonight?

Di nya, bar lote ma lell?

ဒီညဘာလုပ်မလဲ။

Do you have any plans for today?

Di nya, bar a si a zin sheet lell?

ဒီနေ့ဘာအစီအစဉ်ရှိလဲ။

ဒီနေ့ဘာအစီအစဉ်ရှိလဲ။

Do you have any plans for this afternoon?

Di nayt lae, bar a si a zin sheet lell?

ဒီနေ့လယ်ဘာအစီအစဉ်ရှိလဲ။

Do you have any plans for tonight?

Di nya, bar a si a zin sheet lell?

ဒီညဘာအစီအစဉ်ရှိလဲ။

Would you like to go out with me?

[male speaker] **Kya naw doht, a pyin**

thwarr gya ma larr?

ကျွန်တော်တို့အပြင်သားကြမလား။

[female speaker] **Kya ma doht, a pyin thwarr gya ma larr?**

ကျွန်မတို့အပြင်သားကြမလား။

Would you like to go dancing with me?

[male speaker] **Kya naw doht, thwarr ka gya ma larr?**

ကျွန်တော်တို့သားကကြမလား။

[female speaker] **Kya ma doht, thwarr ka gya ma larr?**

ကျွန်မတို့သားကကြမလား။

Would you like to have lunch with me?

[male speaker] **Kya naw doht, nayt lae**

zar, sarr gya ma larr?

ကျွန်တော်တို့ နေ့လယ်စာစားကြမလား။

[female speaker] **Kya ma doht, nayt lae zar, sarr gya ma larr?**

ကျွန်မတို့ နေ့လယ်စာစားကြမလား။

Would you like to have dinner with me?

[male speaker] **Kya naw doht, nya zar, sarr gya ma larr?**

ကျွန်တော်တို့ ညစာစားကြမလား။

[female speaker] **Kya ma doht, nya zar, sarr gya ma larr?**

ကျွန်မတို့ ညစာစားကြမလား။

Would you like to come to the beach with me?

[male speaker] **Kya naw doht, pin lae**

kann jay, thwarr gya ma larr?

ကျွန်တော်တို့ ပင်လယ်ကမ်းခြေ သားကြမလား။

[female speaker] **Kya ma doht, pin lae kann, ay, thwarr gya ma larr?**

ကျွန်မတို့ ပင်လယ်ကမ်းခြေ သားကြမလား။

Would you like to come into town with us?

[male speaker] **Kya naw doht naet,**

atutu, myoht htell go, lite khaet ma larr?

ကျွန်တော်တို့နဲ့အတူတူ မြို့ထဲကို လိုက်ခွဲမလား။

[female speaker] **Kya ma doht naet, atutu, myoht htell go, lite khaet ma larr?**

ကျွန်မတို့နဲ့အတူတူ မြို့ထဲကို လိုက်ခွဲမလား။

Shall we dance?

Ka gya ma larr?

ကကြမလား။

Shall we sit at the bar?

Barr htai gya ma larr?

ဘားထိုင်ကြမလား။

Shall we get something to drink?

Ta khoot khoot, thwarr thout gya ma larr?
တစ်ခုခုသားသောက်ကြမလား။

Shall we go for a walk?
Lann shout htwet gya ma larr?
လမ်းလျှောက်ထက်ကြမလား။

Shall we go for a drive?
Karr shout maungg gya ma larr?
ကားလျှောက်မောင်းကြမလား။

Yes, all right.
Kaung bar dae.
ကောင်းပါတယ်။

Good idea.
Thate kaungg daet, a kyan bell.
သိပ်ကောင်းတဲ့အကြံပဲ။

No, thank you.
Ma lite tawt bar boo, kyayy zoo bar.
မလိုက်တော့ပါဘူး။ ကျေးဇူးပါ။

Maybe later.
Nout mha bawt.
နောက်မှပေါ့။

I don't feel like it.
Thwarr jin sate, ma sheet boo, phyit nay dae.
, သားချင်စိတ်မရှိဘူးဖြစ်နေတယ်။

I don't have time.

Achain ma ya boo.

အချိန်မရဘူး။

I already have a date.

Chein htarr pee tharr, phyit nay dae.

ချိန်းထားပြီးသားဖြစ်နေတယ်။

I'm not very good at dancing.

Kaungg kaungg, ma ka tat boo.

ကောင်းကောင်းမကတတ်ဘူး။

I'm not very good at swimming.

Yay, kaungg kaungg, ma koo tat boo.

ရေကောင်းကောင်းမကူးတတ်ဘူး။

3.7 Paying a compliment

You look great! [to a male]

Kyeet kaungg nay dae naw!

ကြည့်ကောင်းနေတယ်နော်။

[to a female]

Hla nay dae naw!

လှေနတယ်နော်။

I like your car!

Karr ga, kaungg lite dar!

ကားကောင်းလိုက်တာ။

You are very nice.

Tha baww kaunng dae naw.

သေဘာကောင်းတယ်နော်။

What a good boy/girl!

Lu kaungg bell!

လူကောင်းပဲ။

You're a good dancer.

A ka kaungg dae naw.

အကောင်းတယ်နော်။

You're a very good cook.

Hinn chet kaungg dae naw.

ဟင်းချက်ကောင်းတယ်နော်။

You're a good soccer player.

Baw lone kan dar, taw dae naw.

ဘောလုံးကန်တာတော်တယ်နော်။

3.8 Intimate comments and questions

I like being with you.

(name) naet, atutu, sheet nay ya dar go kyite dae.

...နဲ့ အတူတူရှိနေတာကိုကြိုက်တယ်။

I've missed you so much.

A yann, lwann nay dar.

အရမ်းလမ်းနေတာ။

I dreamt about you.

(name) go, eain met, met khaet dae.

...ကို အိပ်မက်မက်ခဲ့တယ်။

I think about you all day.

Ta naye lone, (name) a kyaungg twayy nay meet dae.

တစ်နေ့လုံး... အကြောင်းစွဲတေးနေမိတယ်။

I've been thinking about you all day.
Ta naye lone, (name) a kyaung, twayy nay khaet dar.
တစ်နေ့လုံး... အကြောင်းစွဲတေးနေခဲ့တာ။

You have such a sweet smile.
(name) yaet, a pyone ga, cho lite dar.
...ရဲ့ အပြုံးက ချိုလိုက်တာ။

You have such beautiful eyes.
(name) yaet, myat wunn layy dway ga hla lite dar.
...ရဲ့ မျက်ဝန်းလေးတွေက လှလိုက်တာ။

I like (I'm fond of) you.
[male speaker] **Kya naw, (name) go, tha baww kya dae.**
ကျွန်တော်...ကို သေဘာကျတယ်။

[female speaker] **Kya ma, (name) go, tha baww kya dae.**
ကျွန်မ...ကို သေဘာကျတယ်။

I'm in love with you.
[male speaker] **Kya naw, (name) go, chit meet nay bi.**
ကျွန်တော်...ကို ချစ်မိနေပြီ။

[female speaker] **Kya ma, (name) go, chit meet nay bi.**
ကျွန်မ...ကို ချစ်မိနေပြီ။

I'm in love with you too.
[male speaker] **Kya naw lell, (name) go, chit meet nay bi.**
ကျွန်တော်လည်း ...ကို ချစ်မိနေပြီ။

[female speaker] **Kya ma lell, (name) go, chit meet nay bi.**
ကျွန်မလည်း...ကို ချစ်မိနေပြီ။

I love you.
Chit dae.
ချစ်တယ်။

I love you too.
[male speaker] **Kya naw lell, (name) go, chit dae.**
ကျွန်တော်လည်း... ကိုချစ်တယ်။

[female speaker] **Kya ma lell, (name) go, chit tae.**
ကျွန်မလည်း...ကိုချစ်တယ်။

I don't feel as strongly about you.
[male speaker] **Kya naw, (name) a paw mhar, khan zarr gyet, kyee kyee marr marr, ma sheet bar boo.**
ကျွန်တော်...အေပါ်မှာ ခံစားချက်ကြီးကြီးမားမား မရှိပါဘူး။

[female speaker] **Kya ma, (name) a paw mhar, khan zarr gyet, kyee kyee marr marr, ma sheet bar boo.**
ကျွန်မ...အေပါ်မှာ ခံစားချက်ကြီးကြီးမားမား မရှိပါဘူး။

I already have a girlfriend.
Kya nawt mhar, chit tu, sheet dae.
ကျွန်တော့်မှာချစ်သူရှိတယ်။

I already have a boyfriend.
Kya ma mhar, chit thu, sheet dae.
ကျွန်မမှာချစ်သူရှိတယ်။

I'm not ready for that.

[male speaker] **Kya naw, ae dar a twet, a sin thint, ma phyit thayy boo.**
ကျွန်တော် အဲဒါအတွက် အဆင်သင့်မဖြစ်သေးဘူး။

[female speaker] **Kya ma, ae dar a twet, a sin thint, ma phyit thayy boo.**
ကျွန်မ အဲဒါအတွက် အဆင်သင့်မဖြစ်သေးဘူး။

I don't want to
[male speaker] **Kya naw, ae dar go, a rush into it.**
hlyin za lo, ma lote chin thayy boo.
ကျွန်တော် အဲဒါကို အလျင်စလိုမလုပ်ချင်သေးဘူး။

[female speaker] **Kya ma, ae dar go, a hlyin za lo, ma lote chin thayy boo.**
ကျွန်မ အဲဒါကို လျင်စလိုမလုပ်ချင်သေးဘူး။

Take your hands off me.
Let phae payy bar.
လက်ဖယ်ပေးပါ။

Okay, no problem.
Kaungg bar bi, kate sa, ma sheet bar boo.
ကောင်းပါပြီ။ ကိစ္စမရှိပါဘူး။

Will you spend the night with me?
Nya go, atutu k'own sone gya ma larr?
ညကိုအတူတူကုန်ဆုံးကြမလား။

I'd like to sleep with you.
(name) **naet, atutu, ate chin dae.**
...နဲ့ အတူတူအိပ်ချင်တယ်။

Only if we use a condom.
Condom thone mha.

ကန်ဒုံးသုံးမှ။

We have to be careful about AIDS.

AIDS go, ga yoot site ya mae.

အေအိုင်ဒီအက်စ်ကို ဂရုစိုက်ရမယ်။

We shouldn't take any risks.

Bae lo, sont zarr mhoot myohh mha, ma lote dar, kaung dae.

ဘယ်လွှဲစန့်စားမှုမျိုးမ မလုပ်တာကောင်းတယ်။

Do you have a condom?

Condom sheet larr?

ကန်ဒုံးရှိလား။

No?

Ma sheet boo larr?

မရှိဘူးလား။

Then the answer's no.

Dar so yin dawt, a phyay ga, no bar.

ဒါဆိုရင်တော့အေဖြကနီးပါ။

3.9 Congratulations and condolences

Happy New Year!

Nhit thit mhar, pyaw shwin bar zay!

နှစ်သစ်မှာပျော်ရွှင်ပါစေ။

Happy birthday!

Mway nayt mhar, pyaw shwin bar zay!

မွေးနေ့မှာပျော်ရွှင်ပါစေ။

Please accept my condolences.
A yann bell, wann nell, kyay kwell ya bar dae.
အရမ်းပဲဝမ်းနည်းကြွေကဲရပါတယ်။

My deepest sympathy.
Sate ma kaungg lite dar.
စိတ်မကောင်းလိုက်တာ။

3.10 Arrangements

When will I see you again?
Bae dawt, htat twayt gya ma lell?
ဘယ်တော့ထပ်တွေ့ကြမလဲ။

Are you free over the weekend?
Sa nay, ta ninn ga nway mhar, arr larr?
စေန၊ တနင်္ဂနွေမှာ အားလား။

What's the plan, then?
Dar so, bar a si a zin, sheet lell?
ဒါဆိုဘာအစီအစဉ်ရှိလဲ။

Where shall we meet?
Bae mhar, twayt gya ma lell?
ဘယ်မှာတွေ့ကြမလဲ။

Will you pick me/us up?
[male speaker] **Kya nawt / Kya naw doht go, lar khaw payy ma larr?**
ကျွန်တော့် / ကျွန်တော်တို့ကို။ လာခေါ်ပေးမလား။

[female speaker] **Kya ma doht go, lar khaw payy ma larr?**
လာခေါ်ပေးမလား။

ကျွန်မ / ကျွန်မတို့ကို လာခေါ်ပေးမလား။

Shall I pick you up?

[male speaker] **Kya naw, (name) go, lar khaw payy ya ma larr?**

ကျွန်တော်...ကို လာခေါ်ပေးရမလား။

[female speaker] **Kya ma (name) go, lar khaw payy ya ma larr?**

ကျွန်မ...ကို လာခေါ်ပေးရမလား။

I have to be home by...

[male speaker] **Kya naw, (time) a yout, eain pyan ya mae.**

ကျွန်တော်...အေရက် အိမ်ပြန်ရမယ်။

[female speaker] **Kya ma, (time) a yout, eain pyan ya mae.**

ကျွန်မ...အေရက် အိမ်ပြန်ရမယ်။

I don't want to see you anymore.

[male speaker] **Kya naw, (name)**

go, htat, ma twayt chin tawt boo.

ကျွန်တော်...ကို ထင်မတူချင်တော့ဘူး။

[female speaker] **Kya ma, (name) go, htat, ma twayt chin tawt boo.**

ကျွန်မ...ကို ထင်မတူချင်တော့ဘူး။

3.11 Being the host(ess)

What would you like to drink?

Bar thout ma lell?

ဘာသောက်မလဲ။

Something non-alcoholic, please.

A yet, ma par dar, ta khoot khoot, payy bar.
အရက်မပါတာ တစ်ခုခုပေးပါ။

Would you like a cigarette/cigar?
Sa late, thout ma larr?
ဆေးလိပ်သောက်မလား။

I don't smoke.
Sa late, ma thout boo.
ဆေးလိပ်မသောက်ဘူး။

3.12 Saying goodbye

Can I send you home?
[male speaker] **Kya naw, eain lite poht payy loht, ya ma larr?**
ကျွန်တော် အိမ်လိုက်ပို့ပေးလို့ရမလား။

[female speaker] **Kya ma, eain lite poht payy loht, ya ma larr?**
ကျွန်မ အိမ်လိုက်ပို့ပေးလို့ရမလား။

Can I email you?
Email ga nay, set thwae loht, ya ma larr?
အီးမေးလ်ကန် ဆွက်သယ်လို့ရမလား။

Can I call you?
Phone set loht, ya ma larr?
ဖုန်းဆက်လို့ရမလား။

Will you text/call me?
[male speaker] **Kya nawt go, [sar poht / phone set] ma larr?**
ကျွန်တော့်ကို စာပို့ / ဖုန်းဆက်မလား။

[female speaker] **Kya ma go, [sar poht / phone set] ma larr?**
ကျွန်မကို စာပို့ / ဖုန်းဆက်မလား။

Can I have your mobile number/email address?

[male speaker] **Kya nawt go, [phone nan bat / email late sar] payy htarr bar larr?**

ကျွန်တော့်ကို ဖုန်းနံပါတ် / အီးမေးလ်လိပ်စာ ပေးထားပါလား။

[female speaker] **Kya ma go, [phone nan bat / email late sar] payy htarr bar larr?**

ကျွန်မကို ဖုန်းနံပါတ် / အီးမေးလ်လိပ်စာ ပေးထားပါလား။

Thanks for everything.

A sa sa a yar yar, a twet kyayy zoo tin bar dae.

အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်။

It was a lot of fun. Send my regards to...

A yann pyaw za yar kaungg gaet bar dae. (Name) go lell, nhote set bar dae loht,

pyaww payy bar ownn naw.

အရမ်းပျော်စရာကောင်းခဲ့ပါတယ်။ ...ကိုလည်း နှုတ်ဆက်ပါတယ်
လို့ ပြောပေးပါဦးနော်။

All the best!

Arr lone, a sin pyay bar zay!

အားလုံးအဆင်ပြေပါစေ။

Good luck.

Kan kaungg bar zay.

ကံကောင်းပါစေ။

When will you be back?

Bae dawt, pyan lar ma lell?

ဘယ်တော့ပြန်လာမလဲ။

I'll be waiting for you.

Saungt nay mae naw.

စောင့်နေမယ်နော်။

I'd like to see you again.

Htat twayt chin thayy bar dae.

ထပ်တွေ့ချင်သေးပါတယ်။

I hope we meet again soon.

Ma kyar gin mhar, pyan s'own gya boht, mhyaw lint bar dae.

မကြာခင်မှာပြန်ဆုံကြဖို့ မျှော်လင့်ပါတယ်။

Here's my address if you're ever in the United States.

[male speaker] **Dar, kya nawt, late sar bar. American nai ngan go, lar yin, set thwae bar naw.**

ဒါကျွန်တော့်လိပ်စာပါ။ အေမရိကန်နိုင်ငံကိုလာရင် ဆွက်သယ်ပါနော်။

[female speaker] **Dar, kya ma, late sar bar. American nai ngan go, lar yin, set thwae bar naw.**

ဒါကျွန်မလိပ်စာပါ။ အေမရိကန်နိုင်ငံကိုလာရင် ဆွက်သယ်ပါနော်။

4. Eating Out


- 4.1 At a restaurant
- 4.2 Ordering
- 4.3 The bill
- 4.4 Complaints
- 4.5 Praising the food
- 4.6 The menu
- 4.7 Drinks



Nilar: Do you have a table for three?
Thone yout sar, nay yar, sheet larr?

Clerk: Do you have a reservation?
Reservation lote htarr bar larr?

Nilar: We haven't reserved.
Reservation ma lote htarr boo.
Can we wait for a table?
Khana saungt yin, nay yar, ya ma larr?



Clerk: We'll have a table ready for you in 15 minutes.
Nout, saet ngarr minit, nay yin, nay yar, ya bar mae.
Would you like to wait?
Saungt loht, ya ma larr, kha mya?

Nilar: Okay.
Ya bar dae.



Lucy: What is the restaurant's speciality?
Di sai mhar, bar kaungg lell?

Nilar: Coconut noodles.
Ownn noht khout swell.

Alex: Okay, we'll have coconut noodles.
Dar so, ownn noht khout swell, payy bar.

Rice is Myanmar's staple food. A typical Burmese meal is rice, meat or vegetable curry, fried vegetables and soup. Mohinga (rice vermicelli in fish soup), coconut noodles and Shan noodles are popular dishes. In Myanmar, the three main meals are:

1. **Ma net sar မနက်စာ** (breakfast), eaten from 6 to 10 a.m. It could consist of noodles, rice, salad or bread, with coffee or tea.
2. **Nayt lae zar နေ့လယ်စာ** (lunch), the main meal of the day, eaten between 11 a.m and 2 p.m. People often take a home-cooked packed lunch to school or work. Lunch usually consists of rice, meat, vegetables, sometimes with soup.
3. **Nya zar ညစာ** (dinner), traditionally eaten at home with the family, from 6 p.m to 9 p.m. If eating at home, lunch and dinner are usually the same.

4.1 At a restaurant

I'd like to reserve a table for seven o'clock, please.
Khu na na yi a twet, zabwell ta waii, reserve lote chin loht bar.
ခုနစ်နာရီအတွက် စားပွဲတစ်ပိုင်း ရီဇာ့ပ်လုပ်ချင်လို့ပါ။

A table for two, please.
Nha yout sar zabwell, lote payy bar.
နှစ်ယောက်စာစားပွဲလုပ်ပေးပါ။

We've reserved.
Reserve lote htarr pee bi.

— — — — —

ရီထွပ်လုပ်ထားပြီးပြီ။

We haven't reserved.
Reserve malote ya thayy boo.
ရီထွပ်မလုပ်ရသေးဘူး။



ခဏလေးနော်။
A moment, please.

ရီစာပေးရှင်းလုပ်ထားပါလား။
Do you have a reservation?

ဘာနာမည်နဲ့ပါလဲ။
What name please?

ဒီဘက်ကွိုကြပါ။
This way, please.

အားနာပါတယ်။ ဒီစားပဲက ရီထွပ်လုပ်ထားလို့ပါ။
Sorry, this table is reserved.

နောက်ဆယ့်ငါးမိနစ်နေရင် နေရာရပါမယ်။
We'll have a table free in fifteen minutes.

Would you mind waiting?
[male speaker] **Saungt loht ya ma larr kha mya.**
စောင့်လို့ရမလားခင်ဗျ။

[female speaker] **Saungt loht ya ma larr shint.**
စောင့်လို့ရမလားရှင့်။

Is the restaurant open yet?
Sai phwint bi larr?
ဆိုင်ဖွင့်ပြီလား။

What time does the restaurant open?
Sai, bae achain, phwint lell?
ဆိုင်ဘယ်အချိန်ဖွင့်လဲ။

What time does the restaurant close?
Sai, bae achain, pate lell?
ဆိုင်ဘယ်အချိန်ပိတ်လဲ။

Can we wait for a table?
Khana saungt yin, nay yar, ya ma larr?
ခဏစောင့်ရင် နေရာရမလား။

Do we have to wait long?
A kyar gyee, saungt ya ma larr?
အကြာကြီးစောင့်ရမလား။

Is this seat taken?
Di kh'own arr larr?
ဒီခုံအားလား။

Could we sit here/there?
(Di mhar / Ho mhar) htai loht ya larr?
(ဒီမှာ / ဟိုမှာ) ထိုင်လို့ရလား။

Can we sit by the window?

Bya dinn pout narr mhar, htai loht ya larr?
ပြတင်းပေါက်နားမှာထိုင်လို့ရလား။

Are there any tables outside?
A pyin mhar, zabwell sheet larr?
အပြင်မှာစားပဲရုံလား။

Do you have another chair for us?
Htai kh'own, sheet thayy larr?
ထိုင်ခုံရှိသေးလား။

Do you have a high chair?
Htai kh'own, a myint, sheet larr?
ထိုင်ခုံအမြင့်ရှိလား။

Could you warm this up (in the microwave)?
Dar layy, nhwayy payy bar larr?
ဒါလေးနွေးပေးပါလား။

Not too hot, please.
A yann, pu pu gyee, ma hote boo naw.
အရမ်းပူပူကြီးမဟုတ်ဘူးနော်။

Is there somewhere I can change the baby's diaper?
Kha layy diaper lell chin loht, bae mhar lell ya ma lell?
ကေလးဒိုင်ဘာလဲချင်လို့ ဘယ်မှာလဲရမလဲ။

Where are the restrooms?
Eain thar, bae mhar sheet lell?
အိမ်သာဘယ်မှာရှိလဲ။

4.2 Ordering

Waiter/Waitress! [to older-looking person]

Ako! / Ama!

အစ်ကို / အစ်မ။

[male speaker to younger-looking person]

Nyi layy!

ညီလေး။

[female speaker to younger-looking person]

Nyi ma layy!

ညီမလေး။

Madam!

A daw!

အေဒါ။

Sir!

Oo layy!

ဦးလေး။

We'd like something to eat.

Ta khoot khoot, sarr jin dae.

တစ်ခုခုစားချင်တယ်။

We'd like something to drink.

Ta khoot khoot, thout chin dae.

တစ်ခုခုသောက်ချင်တယ်။

Could I have a quick meal?

Myan daet, a sarr a sar, ya ma larr?

မြန်တဲ့အစားအစာရမလား။

We don't have much time.

Achain, thate ma sheet boo.

အချိန်သိပ်မရှိဘူး။

We'd like to have a drink first.

Thout sa yar, a yin lo jin dae.

သောက်စရာအရင်လိုချင်တယ်။

Could we see the menu, please?

Menu kyeet loht, ya ma larr?

မီနူးကြည့်လိုရမလား။

Could we see the wine list, please?

Bar wine dway ya lell, kyeet loht ya ma larr?

ဘာပိုင်စွတရလဲကြည့်လိုရမလား။

Do you have an English menu?

Ingalate lo, yayy htarr daet menu sheet larr?

အင်္ဂလိပ်လိုရေးထားတဲ့မီနူးရှိလား။

Do you have a dish of the day?

Di naye a twet, ahtoo hinn pwell sheet larr?

ဒီနေ့အတွက်အထူးဟင်းပဲရှိလား။

We haven't made a choice yet.

Ma ywayy ya thayy boo.

မွေးရေသားဘူး။

What do you recommend?

Bar sarr yin, kaungg ma lell?

ဘာစားရင်ကောင်းမလဲ။

What are the local specialities?

Di day tha yaet, a htoo, a sarr a sar dway ga, bar dway lell?

ဒီဒေသရဲ့ အထူးအစားအစာတွေက ဘာတွေလဲ။

What are your specialities?

Di sai yaet, a htoo a sarr a sar dway ga, bar dway lell?

ဒီဆိုင်ရဲ့ အထူးအစားအစာတွေက ဘာတွေလဲ။

I like chili.

Nga yote thee, kyite tae.

ငရုတ်သီးကြိုက်တယ်။

I don't like meat.

A tharr, ma kyite boo.

အသားမကြိုက်ဘူး။

What's this?

Dar bar lell?

ဒါဘာလဲ။

Does it have...in it?

Di htell mhar...bar larr?

ဒီထဲမှာ...ပါလား။

What does it taste like?

Ae dar ga, bae lo a ya thar lell?

အဲဒါက ဘယ်လိုအရသာလဲ။

Is this a hot or cold dish?

Dar a pu larr, a ayy larr?

ဒါအပူလား၊ အေးလား။

Is this sweet?

Dar cho larr?

~ ~

ဒါချိုလား။

Is this spicy?

Dar sat larr?

ဒါစပ်လား။

Do you have anything else, by any chance?

Ta charr har, sheet thayy larr?

တခြားဟာရှိသေးလား။

I'm on a fat-free diet.

A si, shaung nay dae.

အဆီရှောင်နေတယ်။

I'm on a salt-free diet.

A ngan, shaung nay dae.

အငန်ရှောင်နေတယ်။

I can't have spicy food.

A sat, ma sarr nai boo.

အစပ်မစားနိုင်ဘူး။

I can't eat pork.

Wet tharr, sarr loht ma ya boo.

ဝက်သားစားလို့မရဘူး။

I can't have sugar.

Tha gyarr, sarr loht ma ya boo.

သကြားစားလို့မရဘူး။

We'll have what those

Thu doht, sarr nay daet har, mhar people are having.

mae.

သူတို့စားနေတဲ့ဟာမှာမယ်။

I'd like...

...mhar mae.

...မှာမယ်။



ဘာမှာမလဲ။

What would you like?

စွဲးပြီးပြီလား။

Have you decided?

သောက်စရာအရင်မှာမလား။

Would you like a drink first?

ဘာသောက်မလဲ။

What would you like to drink?

...ကုန်နေတယ်။

We've run out of...

သုံးဆောင်ပါ။

Enjoy your meal.

အဆင်ပြေလား။

Is everything all right?

တွဲပဲရှင်းလို့ရမလား။
May I clear the table?

Could I have some more rice, please?
Hta minn, htat payy bar?
ထမင်းထပ်ပေးပါ။

Could I have a glass of drinking water, please?
Thout yay, ta khwet, payy bar?
သောက်ရေတွစ်ခက်ပေးပါ။

Another bottle of drinking water, please.
Thout yay, nout da boo, payy bar.
သောက်ရေနောက်တစ်ဘူးပေးပါ။

Another bottle of wine, please.
Wine, nout da ba linn, payy bar.
ပိုင်နောက်တစ်ပုလင်းပေးပါ။

Could I have another portion of..., please?
...nout da pwell, payy bar?
...နောက်တွစ်ပဲပေးပါ။

Could I have the salt and pepper, please?
Sarr naet, nga yote kaungg mhote, payy bar?
ဆားနဲ့ငရုတ်ကောင်းမှုန့်ပေးပါ။

Could I have a napkin, please?
Let thote pa war, payy bar?
လက်သုတ်ပင်ါပေးပါ။

Could I have a teaspoon, please?

Laphet yay zonn, payy bar?
လက်ဖက်ရွှည်ရန်းပေးပါ။

Could I have an ashtray, please?
Salate pyar khwet, payy bar?
ဆေးလိပ်ပြွေခက်ပေးပါ။

Could I have some toothpicks, please?
Thwarr gyarr htohh dan, payy bar?
သားကြားထိုးတံပေးပါ။

Cheers!
Cheers!
ချီးယားစ်။

Could we have a doggy bag, please?
Parcel, htote payy bar larr?
ပါဆယ်ထုပ်ပေးပါလား။

4.3 The bill

How much is this dish?
Dar ga, bae lout lell?
ဒါကဘယ်လောက်လဲ။

The bill, please.
Shinn mae.
ရှင်းမယ်။

All together.
Arr lone paungg.
အားလုံးပေါင်း။

Everyone pays separately.

That that si, shinn mae.

သပ်သပ်စီရင်းမယ်။

Let's go Dutch.

Koht bar thar, shinn gya dar pawt.

ကိုယ့်ဘာသာရင်းကြတာပေါ့။

Could we have the menu again, please?

Menu, htat payy bar ownn?

မီနူးထပ်ပေးပါဦး။

The...is not on the bill.

...ga, bill htell mhar, ma bar boo.

...က ဘေလ်ထဲမှာမပါဘူး။

4.4 Complaints

It's taking a long time.

A yann, kyar nay bi.

အရမ်းကြာနေပြီ။

This must be a mistake.

Dar, mharr nay dar, phyit mae.

ဒါမှားနေတာဖြစ်မယ်။

This is not what I ordered.

Mhar htarr dar, dar ma hote boo.

မှာထားတာ ဒါမဟုတ်ဘူး။

I ordered...

...mhar htarr dae.

...မှာထားတယ်။

There's a dish missing.

Hinn bwell, da pwell, lo thayy dae.

ဟင်းပဲတွပ်ပဲ လိုသေးတယ်။

The plate is broken.

Bagan ga, kwell nay dae.

ပန်းကန်ကွဲ ကဲနေတယ်။

The plate is not clean.

Bagan ga, nyit pat nay dae.

ပန်းကန်က ညစ်ပတ်နေတယ်။

The food's cold.

A sarr a thout ga, ayy nay dae.

အစားအသောက်က အေးနေတယ်။

The food's not fresh.

A sarr a thout ga, ma lat sat boo.

အစားအသောက်က မလတ်ဆတ်ဘူး။

The food has gone bad.

A sarr a thout ga, thohh nay bi.

အစားအသောက်က သိုးနေပြီ။

The food's too salty.

A sarr a thout ga, a yann ngan dae.

အစားအသောက်က အရမ်းငန်တယ်။

The food's too sweet.

A sarr a thout ga, a yann cho dae.

အစားအသောက်က အရမ်းချိုတယ်။

The food's too spicy.

A sarr a thout ga, a yann sat tae.

အစားအသောက်က အရမ်းစပ်တယ်။

Could I have something else instead of this?

Dar a sarr, ta charr har, payy bar.

ဒါအစား တခြားဟာပေးပါ။

The bill / this amount is not right.

Di bill ga, mharr nay dae.

ဒီဘောင်ကမှားနေတယ်။

We didn't have this.

Dar, ma mhar boo.

ဒါမမှာဘူး။

There's no toilet paper in the restroom.

Eain thar htell mhar, tissue ma sheet boo.

အိမ်သာထဲမှာ တစ်ရှူးမရှိဘူး။

Will you call the manager, please?

Manager go, khaw payy bar?

မန်နေဂျာကိုခေါ်ပေးပါ။

4.5 Praising the food

That was a sumptuous meal.

Shal a sarr a sar bell.

ရှယ်အစားအစာပဲ။

The food was excellent.

A sarr a thout ga, taw taw kaung dae.

အစားအသောက်က တော်တော်ကောင်းတယ်။

The...in particular was delicious.

A htoo tha phyint...ga, sarr loht kaung dae.

အထူးသဖြင့်...က စားလို့ကောင်းတယ်။

4.6 The menu

Burmese dishes myanmar a sarr a sar myarr

မြန်မာအစားအစာများ

rice

hta minn

ထမင်း

vermicelli in fish soup

mohinga

မုန့်ဟင်းခါး

coconut noodles

ownn noht khout swell

အုန်းနို့ချွက်ဆဲ

fried rice

hta minn kyaw

ထမင်းကြော်

fried noodles

khout swell kyaw

ရွှေ့ကံဆဲကြော်

fried vermicelli

kyar zan kyaw

ကြာဆံကြော်

chicken curry

kyet tharr hinn

ကြက်သားဟင်း

sweet and sour chicken

kyet cho chin

ကြက်ချိုချဉ်

sour and spicy chicken

kyet chin sat

ကြက်ချဉ်စပ်

grilled chicken

kyet kin

ကြက်ကင်

fried chicken

kyet kyaw

ကြက်ကြော်

pork curry

wet tharr hinn

ဝက်သားဟင်း

fish curry

ngarr hinn

ငါးဟင်း

fried fish
ngarr kyaw
ငါးကြော်

steamed fish
ngarr paungg
ငါးပေါင်း

prawn curry
bazon hinn
ပွစန်ဟင်း

prawn salad
bazon thote
ပွစန်သုပ်

crab curry
ga nann hinn
ဂဏန်းဟင်း

beef curry
a mell tharr hinn
အမဲသားဟင်း

squid salad
pyi gye ngarr thote
ပြည်ကြီးငါးသုပ်

duck egg curry
bell oot hinn

ဘဲဥဟင်း

fried (chicken) egg

kyet oot kyaw

ကြက်ဥကြော်

omelette

kyet oot mhway kyaw

ကြက်ဥမွှေကြော်

boiled (chicken) egg

kyet oot pyote

ကြက်ဥပြုတ်

Shan noodles

shan khout swell

ရှမ်းခွက်ဆဲ

fried watercress

ga zonn ywet kyaw

ကွန်စန်းရက်ကြော်

vegetable curry

thee z'own hinn

သီးစုံဟင်း

tomato salad

kha yann jin thee thote

ခရမ်းချဉ်သီးသုပ်

tofu salad

to hoo thote

တိုဟူးသုပ်

tealeaf salad
laphet thote
လက်ဖက်သုပ်

soup
hinn jo
ဟင်းချို

fried vegetables
hinn thee hinn ywet kyaw
ဟင်းသီးဟင်းခွေရက်ကြော်

International dishes
nai ngan da gar, a sarr a sar
နိုင်ငံတကာအစားအစာ

biryani
dan bout
ဒံပေါက်

paratha
palata
ပလာတာ

bread
paung mote
ပေါင်မုန့်

cake
kate mote

ကိတ်မုန့်

ice-cream
yay khell mote
ရေခဲမုန့်

fried dough stick
e kyar kwayy
အီကြာငွကး

spring rolls
kaw pyant late
ကော်ပြန်လိပ်

fried spring rolls
kaw pyant kyaw
ကော်ပြန်ကြော်

4.7 Drinks

drinking water
thout yay
သောက်ရေ

cold drinks (soft drinks)
a aye
အေးအေး

coffee
kaw fee
ကော်ဖီ

tea (with condensed milk)

laphet yay

လက်ဖက်ရည်

plain tea

yay nwayy gyann

ရေခဲနွေးကြမ်း

hot milk

nwarr noht a pu

နွားနို့အပူ

cold milk

nwarr noht a aye

နွားနို့အေးအေး

juice

phyaw yay

ဖျော်ရည်

mango juice

tha yet thee phyaw yay

သရက်သီးဖျော်ရည်

beer

be yar

ဘီယာ

red wine

wine a ni

ဝိုင်အနီ

white wine

wine a phyu
ပိုင်အဖြူ

alcohol
a yet
အရက်

palm wine
htann yay
ထန်းရည်

5. Getting Around

- 5.1 Asking directions
- 5.2 Traffic signs
- 5.3 Taking a taxi
- 5.4 Renting a car
- 5.5 The gas station
- 5.6 Breakdowns and repairs
- 5.7 Motorcycles and bicycles
- 5.8 Getting a lift



Lucy: Excuse me, can I ask you something?
Mingalarbar! Ta khoot lout, mayy loht, ya ma larr shint?

A Man: Yes. What can I do for you?
Ya bar dae. Bar ku nyi payy ya ma lell?



Lucy: Could you tell me how to get to Bogyoke Market?
Bogyoke zayy go, bae lo thwarr ya ma lell?

A Man: Go straight.
Taet taet, thwarr bar.
 Turn right at the intersection and walk straight.
Lann z'own mhar, nyar bet chohh pee, taet taet shout thwarr bar.

Lucy: How long will it take me to get there?
Bae lout, kyar ma lell, theet larr?

A Man: About 10 minutes.
10 minit lout par bell.

5.1 Asking directions

Excuse me, could I ask
[male speaker] **Mingalarbar! Ta khoot you something?**
lout, mayy loht, ya ma larr kha mya?
မင်္ဂလာပါ။ တစ်ခုလောက်မေးလို့ရမလားခင်ဗျ။

[female speaker] **Mingalarbar! Ta khoot lout, mayy loht, ya ma larr shint?**
မင်္ဂလာပါ။ တစ်ခုလောက်မေးလို့ရမလားရှင့်။

I've lost my way.
[male speaker] **Kya naw, lann pyout nay dae.**
ကျွန်တော်လမ်းပျောက်နေတယ်။

[female speaker] **Kya ma, lann pyout nay dae.**
ကျွန်မလမ်းပျောက်နေတယ်။

Is there a...around here?
Di narr mhar...sheet larr?
ဒီနားမှာ...ရှိလား။

What direction is...?
...ga, bae bet lell?
...က ဘယ်ဘက်လဲ။

Excuse me, am I going the right way to get to the bus stop?
Bus karr mhat tai go, di lann ga, thwarr dar larr?
ဘတ်စ်ကားမှတ်တိုင်ကို ဒီလမ်းကွသားတာလား။

Excuse me, is this the way to the station?
Dar bu tar go, thwarr daet lann larr?
ဒါဘူတာကိုသားတဲ့လမ်းလား။

Could you tell me how to get to...?
...go, bae lo, thwarr ya ma lell?
...ကို ဘယ်လို့သားရမလဲ။

How many miles is it to...?
...go, bae nha mai lout, sheet lell?

...ကို ဘယ်နှစ်မိုင်လောက်ရှိလဲ။

Is it far?

Wayy larr?

ဝေးလား။

Can I walk there?

Lann shout thwarr loht, ya larr?

လမ်းလျှောက်သားလို့ရလား။

Is it difficult to find?

Shar ya khet larr?

ရှာရခက်လား။



မသိဘူး။ ဒီနားကလမ်းစွတမသိဘူး။

I don't know, I don't know my way around here.

လမ်းမှားနေပြီ။

You're going the wrong way.

နောက်ကိုပြန်သားရမယ်။

You have to go back.

အဲဒီကေနပြီ။

From there on just follow

လမ်းညွှန်သင်္ကေတတွေအတိုင်း သားပါ။

the signs.

အဲဒီကိုရောက်ရင် ထပ်မေးလိုက်ပါ။

When you get there, ask again.

တည့်တည့်သားပါ။

Go straight ahead.

ညာဘက်ချိုးပါ။

Turn right.

ဘက်ဘက်ချိုးပါ။

Turn left.

road/street

lann

လမ်း

river

myit

မြစ်

traffic light

mee point

မီးပိတ်

overpass

g'ownn kyaw dadarr

ဝုံးကျော်တံတား

tunnel

oot min hlai gaungg

ဥမင်လိုက်ခေါင်း

bridge

dadarr

တံတား

the building

a sout a oo

အေဆောက်အဦး

at the corner

daungt mhar

ထောင့်မှာ

arrow sign

mhyarr thin gay ta

မြှားသေက်တ

5.2 Traffic signs

Intersection/Crossroads

lann s'own

လမ်းဆုံ

Road Assistance (Breakdown service)

yin pyin sin pyoot pyin yayy win saung mhoot

ယာဉ်ပြင်ဆင်ပြုပြင်ရေးဝန်ဆောင်မှု

Stop (Vehicles)

mhat tai

မှတ်တိုင်

Parking for a Limited Period

khit ta karr yat narr yan nay yar

ခေတ္တကားရပ်နားရန်နေရာ

Service Station

wat shawt

ဝပ်ရှော့

Do Not Obstruct

pate ma yat ya

ပိတ်မရပ်ရ။

Broken/Uneven Surface

lann pyet nay thi

လမ်းပျက်နေသည်

Tow-Away Area

yin ma yet ya nay yar

ယာဉ်မရပင်ရန်ရာ

No Right/Left Turn

nyar bet/ bae bet, ma kwayt ya

ညာဘက်/ဘယ်ဘက်မကွေ့ရ

Right of Way at End of Road

lann a sone dwin, oo zarr payy lann sheet thi

လမ်းအဆုံးတင် ဦးစားပေးလမ်းရှိသည်

Roadworks Ahead

shayt dwin lann pyin nay thi

ရှေ့တင်လမ်းပြင်နေသည်

Curves

a kwayt

အွေ့က့

Road Narrows

lann kyinn thi

လမ်းကျဉ်းသည်

Traffic Island / Pedestrian Walk

lu thwarr lann

လူသားလမ်း

Turn On Headlights (in the Tunnel)

mee gyee phwint bar

မီးကြီးဖင့်ပါ

Keep Raight/Left

nyar bet thoht / bae bet thoht

ညာဘက်သို့ / ဘယ်ဘက်သို့

Beware of Falling Rocks

Tha deet! Kyout tone myarr pyo kya dat thi.

သတိ။ ကျောက်တုံးများပြိုကျတတ်သည်

Supervised Garage / Parking Lot

karr par kin

ကားပါကင်

Slow Down

phyay phyay maungg bar

ဖြည်းဖြည်းမောင်းပါ

Heavy Trucks

k'own tin yin gye myarr

ကုန်တင်ယာဉ်ကြီးများ

Maximum Speed

a myint sone a shain nhone

အမြင့်ဆုံးအရှိန်နှုန်း

No Passing

phyat thann ma thwarr ya

ဖြတ်သန်းမသားရ

Road Blocked

lann pate htarr thi

လမ်းပိတ်ထားသည်။

Traffic Circle (Roundabout)

a wai

အဝိုင်း

Detour

lann hlwell

လမ်းလွှဲ

Exit

htwet pout

ထွက်ပေါက်

Emergency Lane

a yayy baw lann

အေးရူးပေါ်လမ်း

Driveway

phyat lann

ဖြတ်လမ်း

Beware

tha deet

သတိ

Maximum Height

a myarr sone a myint

အများဆုံးအမြင့်

Right of Way

oo zarr payy lann

ဦးစားပေးလမ်း

No Entry

ma win ya

မဝင်ရ

No Hitchhiking

yin ma tarr ya

ယာဉ်မတားရ

No Parking

yin ma yet ya

ယာဉ်မရပ်ရ

One Way

ta lann thwarr

တစ်လမ်းသား

Toll Payment

tohh gate

တိုးခိတ်

5.3 Taking a taxi

Taxis are cheap and plentiful, especially in Yangon, and the easiest way of getting around. Taxis don't have meters, so agree the price with the driver before getting in the car.

I'd like to go to Shwedagon Pagoda. How much is it?

Shwedagon pha yarr, thwarr jin dae. Bae lout lell?

ရွှေတိဂုံဘုရားသားချင်တယ်။ ဘယ်လောက်လဲ။

Could you make it lower please?

Shawt bar ownn.

လျှော့ပါဦး။

Is 2000 okay?

Nha htaung, ya ma larr?

၂၀၀၀ ရမလား။

Go straight.

Taet taet, thwarr bar.

တည့်တည့်သားပါ။

Turn right.

Nyar bet, chohh bar.

ညာဘက်ချိုးပါ။

Turn left.

Bae bet, chohh bar.

ဘယ်ဘက်ချိုးပါ။

Okay, I'll get off here.

Ya bi. Di mhar, sinn mae.

ရပြီ။ ဒီမှာဆင်းမယ်။

Do you have change?

Akyway, sheet larr?

အကြွေရှိလား။

5.4 Renting a car

I'd like to rent a car.

Karr ngharr jin bar dae.

ကားငှားချင်ပါတယ်။

Do I need a (special) license for that?

Lai sin lo larr?

~ ~ ~ ~

လိုင်စင်လိုလား။

I'd like to rent it for a day.

Ta yet, ngharr jin bar dae.

တစ်ရက်ငှားချင်ပါတယ်။

I'd like to rent it for two days.

Nha yet, ngharr jin bar dae.

နှစ်ရက်ငှားချင်ပါတယ်။

What's the rental cost per day?

Ta yet, bae lout lell?

တစ်ရက်ဘယ်လောက်လဲ။

What is the rental cost per week?

Ta bat, bae lout lell?

တစ်ပတ်ဘယ်လောက်လဲ။

How much is the deposit?

Zabaw ga, bae lout lell?

စေပီကဘယ်လောက်လဲ။

Could I have a receipt for the deposit?

Zabaw atwet, phyat paii layy payy bar?

စေပီအွတ်ကန် ဖြတ်ပိုင်းလေးပေးပါ။

Does that include insurance?

Ar ma gan, par pee tharr larr?

အာမခံပါပြီးသားလား။

What time can I pick the car up?

Karr go, bae achain, lar yu loht, ya ma lell?

ကားကိုဘယ်အချိန်လာယူလို့ရမလဲ။

When does the car have to be back?

Karr go, bae dawt, pyan at ya ma lell?

ကားကိုဘယ်တော့ပြန်အပ်ရမလဲ။

5.5 The gas station

How many miles to the next gas station, please?

Nout si zai ahteet, bae nha mai lout, lo thayy lell?

နောက်ဆီဆိုင်အထိ ဘယ်နှစ်မိုင်လောက်လိုသေးလဲ။

I would like 50 liters of #95.

Ninety five, ngarr sae liter, htaet mae.

နိုင်တီဖိုက်ငါးဆယ်လီတာထည့်မယ်။

I would like 50 liters of #92.

Ninety two, ngarr sae liter, htaet mae.

နိုင်တီတူးငါးဆယ်လီတာထည့်မယ်။

I would like 50 liters of diesel.

Diesel, ngarr sae liter, htaet mae.

ဒီဇယ်ငါးဆယ်လီတာထည့်မယ်။

I would like 10000 kyats worth of #95.

Ninety five, ta thaungg phohh, htaet mae.

နိုင်တီဖိုက်တစ်သောင်းဖိုးထည့်မယ်။

Fill her up, please.

A pyayt, htaet mae.

အပြည့်ထည့်မယ်။

Could you check the oil level?

Si gate, kyeet payy bar larr?

ဆီဂိတ်ကြည့်ပေးပါလား။

Could you check the tire pressure?

Tar yar lay yawt, ma yawt, sit payy bar larr?

တာယာလေလျာ့၊မေလျာ့ စစ်ပေးပါလား။

Could you change the (engine) oil, please?

Engine wai, lell payy bar larr?

အင်ဂျင်ပိုင်လဲပေးပါလား။

Could you clean the windshield, please?

Lay gar mhan go, thote payy bar larr?

လေကာမှန်ကိုသုတ်ပေးပါလား။

Could you wash the car, please?

Karr yay sayy payy bar larr?

ကားရေးဆေးပေးပါလား။

5.6 Breakdowns and repairs

My car has broken down, could you give me a hand?

Karr pyet thwarr loht, ku nyi payy bar ownn?

ကားပျက်သားလို့ ကူညီပေးပါဦး။

I have run out of gas.

Si k'own thwarr bi.

ဆီကွန်သားပြီ။

I've locked the keys in the car.

Karr htell mhar, thawt kyan gaet dae.

ကားထဲမှာသော့ကျန်ခဲ့တယ်။

The car won't start.

Karr ga, set nhohh loht, ma ya boo.

ကားကစက်နှိုးလို့မရဘူး။

The motorbike won't start.

Sai kae ga, set nhohh loht, ma ya boo.

ဆိုင်ကယ်ကစက်နှိုးလို့မရဘူး။

Could you contact the breakdown service for me, please?

Karr wet shawt go, set thwae payy bar larr?

ကားပပ်ရှော့ကို ဆွက်သယ်ပေးပါလား။

Could you call a garage for me, please?

Karr go daung go, phone set payy bar larr?

ကားဂိုဒေါင်ကိုဖုန်းဆက်ပေးပါလား။

Could you give me a lift to the nearest garage?

A nee sone go, daung ahteet, swell thwarr payy bar larr?

အနီးဆုံးဂိုဒေါင်အထိ ဆွဲသားပေးပါလား။

Could you give me a lift to the nearest town?

A nee sone, myoht ahteet, swell thwarr payy bar larr?

အနီးဆုံးမြို့အထိ ဆွဲသားပေးပါလား။

Can we take my motorcycle?

Sai kae go, yu thwarr loht, ya ma larr?

ဆိုင်ကယ်ကိုယူသားလို့ရမလား။

Could you tow me to a garage?

Go daung go, kyohh naet, swell thwarr payy bar larr?
ဂိုဒေါင်ကိုကြိုးနွဲ့ဆွဲသားပေးပါလား။

There's probably something wrong with...
...ga, ta khoot khoot, phyit nay dar, phyit mae.
...က တစ်ခုခုဖြစ်နေတာဖြစ်မယ်။

Can you fix it?
Pyin dat larr?
ပြင်တတ်လား။

Could you fix my tire?
Tar yar kyut, phar payy bar?
တာယာကျွတ်ဖာပေးပါ။

Could you change this wheel?
Di bein, lell payy bar?
ဒီဘီးလဲပေးပါ။

Can you fix it so it'll get me to...?
...ahteet, thwarr loht ya aung, pyin payy bar larr?
...အထွဲသားလို့ရေအောင် ပြင်ပေးပါလား။

When will my car be ready?
Karr, bae dawt, ya ma lell?
ကားဘယ်တော့ရမလဲ။

When will my bicycle be ready?
Set bein, bae dawt, ya ma lell?
စက်ဘီးဘယ်တော့ရမလဲ။

Have you already finished?
Pee thwarr bi larr?

ပြီးသားပြီလား။

Can I wait for it here?
Di mhar saungt, loht ya larr?
ဒီမှာစောင့်လို့ရလား။

How much will it cost?
Bae lout kya ma lell?
ဘယ်လောက်ကျမလဲ။

Could you itemize the bill?
Baung char htell mhar, a thayy sate, ateet akya, yayy payy bar larr?
ဘောင်ချာထဲမှာ အေသးစိတ်အတိအကျရေးပေးပါလား။

Please give me a receipt for insurance purposes.
Ar ma gan atwet, phyat paii, phyat payy bar larr.

အာမခံအွတ်ကံ ဖြတ်ပိုင်းဖြတ်ပေးပါလား။



ဒီအွတ်ကံပစ္စည်းမရှိဘူး။
I don't have parts for your vehicle.

တခြားမှာပစ္စည်းသားဝယ်ရမယ်။
I have to get the parts from somewhere else.

ပစ္စည်းငွေတကမှာရမှာ။
I have to order the parts.

နေ့တစ်ဝက်လောက်ကြာမယ်။

That'll take half a day.

တစ်ရက်ကြာမယ်။

That'll take a day.

နှစ်ရက်သုံးရက်လောက်တော့ကြာမယ်။

That'll take a few days (2–3 days).

တစ်ပတ်ကြာမယ်။

That'll take a week.

ကားက တော်တော်ထိထားတာ။

Your car is a write-off.

စက်ဘီးက တော်တော်ထိထားတာ။

Your bicycle is a write-off.

ကားကပြင်လို့မရေတာဘူး။

Your car can't be repaired.

ဆိုင်ကယ်ကပြင်လို့မရေတာဘူး။

Your motorbike can't be repaired.

စက်ဘီးကပြင်လို့မရေတာဘူး။

Your bicycle can't be repaired.

...နာရီမှာ ကားရမယ်။

The car will be ready at ...o'clock.

...နာရီမှာ ဆိုင်ကယ်ရမယ်။

The motorbike will be ready at...o'clock.


...နာရီမှာ စက်ဘီးရမယ်။

The bicycle will be ready at... o'clock.

5.7 Motorcycles and bicycles

Motorcycles are prohibited in Yangon, although the use of bicycles and electronic bikes has increased in recent years. People usually take public transport or taxis for daily travel.

The parts of a bicycle



1	rear wheel	nout bein	နောက်ဘီး
2	gear change	gear	ဂီယာ
3	chain	chain kyohh	ချိန်းကြိုး
4	headlight	shayt mee	ရှေ့မီး
5	pump	lay htohh dan	လေထိုးတံ
6	reflector	yang byan	ရောင်ပြန်
7	brake shoe	brake shoe	ဘရိတ်ရှူး

8	brake cable	brake kyohh	ဘရိတ်ကြိုး
9	carrier straps	nout htai kh'own kyohh	နောက်ထိုင်ခုံကြိုး
10	spoke	sa mote tan	စပုတ်တံ
11	mudguard	thell gar	သဲကာ
12	handlebars	let kai tann	လက်ကိုင်တန်း
13	toe clip	chay ninn	ခြေနှင်း
14	drum brake	drum brake	ဒရမ်ဘရိတ်
15	valve	gway	ဇွဲ
16	valve tube	kyut	ကျွတ်
17	gear cable	gear kyohh	ဂီယာကြိုး
18	front wheel	shayt bein	ရှေ့ဘီး
19	seat	htai kh'own	ထိုင်ခုံ

5.8 Getting a lift

It is not common in Myanmar to give someone a lift unless they know you. However, Myanmar is a tourist-friendly country, so in some cases hitchhiking might work, as long as you look decent and can explain in Burmese where you would like to go, either by speaking or with a note written in Burmese. Women are advised to avoid hitching alone. It does not mean that women are not safe in Myanmar, but it is always best to be careful.

Where are you heading?

Bae thwarr ma loht lell?

ဘွယ်သားမလိုလဲ။

Can you give me a lift?

Lann ky'own lite loht, ya ma larr?

လမ်းကြိုလိုက်လို့ရမလား။

Can my friend come too?

[male speaker] **Kya nawt, tha ngae jinn yaww, lite loht ya ma larr?**

ကျွန်တော့်သူငယ်ချင်းရော လိုက်လို့ရမလား။

[female speaker] **Kya ma, tha ngae jinn yaww, lite loht ya ma larr?**

ကျွန်မသူငယ်ချင်းရော လိုက်လို့ရမလား။

I'd like to go to...

...go, **thwarr jin loht bar.**

...ကို သားချင်လို့ပါ။

Is that on the way to...?

Ae dar ga...ko thwarr daet, lann baw mhar larr?

အဲဒါက... ကိုသားတဲ့လမ်းပေါ်မှာလား။

Could you drop me off at...?

[male speaker]...**mhar, kya nawt go,**

cha payy bar larr?

...မှာ ကျွန်တော့်ကို ချေပးပါလား။

[female speaker]...**mhar, kya ma go, cha payy bar larr?**

...မှာ ကျွန်မကို ချေပးပါလား။

Could you drop me off here?

[male speaker] **Di mhar, kya nawt go,**

cha payy bar larr?

ဒီမှာ ကျွန်တော့်ကို ချေပးပါလား။

[female speaker] **Di mhar, kya ma go, cha payy bar larr?**

ဒီမှာ ကျွန်မကို ချေပးပါလား။

Could you drop me off at the entrance to the highway?

[male speaker] Highway lann ma

baw, awin mhar, kya nawt go, cha payy bar larr?

ဟိုင်းဝေးလမ်းမေပေါ်အဝင်မှာ ကျွန်တော့်ကို ချေပးပါလား။

[female speaker] Highway lann ma baw, awin mhar, kya ma go, cha payy bar larr?

ဟိုင်းဝေးလမ်းမေပေါ်အဝင်မှာ ကျွန်မကို ချေပးပါလား။

Could you drop me off at the next intersection highway?

[male speaker] Highway lann ma baw mhar, nout lann s'own yout yin, kya nawt go, cha payy bar larr?

ဟိုင်းဝေးလမ်းမေပေါ်မှာ နောက်လမ်းဆုံရောက်ရင် ကျွန်တော့်ကို ချေပးပါလား။

[female speaker] Highway lann ma baw mhar, nout lann s'own yout yin, kya ma go, cha payy bar larr?

ဟိုင်းဝေးလမ်းမေပေါ်မှာ နောက်လမ်းဆုံရောက်ရင် ကျွန်မကို ချေပးပါလား။

Could you stop here, please?

Di mhar, yat payy bar larr?

ဒီမှာရပ်ပေးပါလား။

I'd like to get out here.

Di mhar, sinn lite par mae.

ဒီမှာဆင်းလိုက်ပါမယ်။

Thanks for the lift.

Lann ky'own, lite poht payy daet atwet, kyayy zoo tin bar dae.

လမ်းကြိုလိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

6. Traveling in Myanmar

- 6.1 Getting around
- 6.2 Immigration and customs
- 6.3 Luggage
- 6.4 Buying a ticket
- 6.5 Getting travel information



Lucy: I'd like to buy a train ticket to Mandalay.
Mandalay go, thwarr maet, yat htarr let mhat, wae jin bar dae.

Clerk: Yes, you can take the high-speed train.
Hote kaet. Amyan yat htarr, see thwarr loht, ya bar dae.

Lucy: Okay, how much would that cost?
Hote larr. Bae lout lell?

Clerk: A first class ticket costs 9000 kyats.
Ahtet tann ga, kohh htaung bar.



Lucy: Okay, I'll take that.
Hote larr, ae dar yu mae.

Clerk: Okay, please pass me your passport and the money.
Hote kaet. Passport naet petsan, payy bar.

Lucy: Here you go. What time does the next train leave?
Yawt, di mhar bar. Nout yet htarr ga bae achain htwet ma lell?

Clerk: In 20 minutes.
Nout minit nhasae nay yin, htwet bar mae.

6.1 Getting around

In Myanmar, most people get around by bus (**bus karr ဘတ်စ်ကား**), taxi (**taxi တက္ကစီ**), motorbike (**sai kae ဆိုင်ကယ်**) or train (**yat htarr ရထား**). Motorbikes are prohibited in Yangon, but they are still the most common form of transport elsewhere. You can travel around Yangon by bus, although buses get very crowded during rush hour. Fares are 200 to 300 kyats, which you put in a box (usually next to the driver's seat) when you get on. Make sure you have the correct change before getting on.

Another option is to hail a taxi on the street. Taxis are not metered, and you will need to negotiate a price with the driver before you get in. Alternatively you can use the English-version of the app, Grab, on your smartphone. Grab always has a fixed price, and the cars are air-conditioned, so this could be a good option in hot weather. Grab also accepts credit cards.

If you would like to take a train, tickets can be purchased at the station. Taking express buses or domestic flights is a common way to travel between cities in Myanmar. However, you need to buy the ticket in advance for both options.

6.2 Immigration and customs

Always bring your passport with you when you travel within Myanmar. Anyone staying at the same address for more than a week needs permission from the local ward office. To drive a car or motorbike, you will need an international driving license.



ဆိုက်ရောက်ကတ်ဖြည့်ပေးပါ။

Please fill in the arrival card.

ပတ်စ်ပို့ပြပါ။

Your passport, please.

ဗီဇာပြပါ။

Your visa, please.

ဘယ်မြို့၊ ကိုသားမှာလဲ။

Which city are you going to?

ဘယ်လောက်ကြာကြာနေမှာလဲ။

How long are you planning to stay?

ဒီကလဲလုပ်ရမယ့်ပစ္စည်းပါလား။

Do you have anything to declare?

အိတ်ဖင့်ပါ။

Open this suitcase, please.

My children are entered on this passport.

Kha layy dway ga, di passport htell mhar, par bar dae.

ကလေးငွေတက ဒီပတ်စ်ပို့ထဲမှာ ပါပါတယ်။

I'm traveling through.

Kha yee thwarr ma loht bar.

ခရီးသားမလိုပါ။

I'm going on vacation to...

...go, pate yet kha yee, thwarr ma loht bar.

...ကို ပိတ်ရက်ခရီးသားမလိုပါ။

I'm on a business trip.

Alote kate sa naet, lar dar bar.

အလုပ်ကိစ္စနဲ့လာတာပါ။

I don't know how long I'll be staying.

Bae lout kyar kyar, nay ma lell, ma theet thayy bar boo.

ဘယ်လောက်ကြာကြာနေမလဲ မသိသေးပါဘူး။

I'll be staying here for just a weekend.
Di mhar, sa nay, ta ninn ga nway bell, nay mhar bar.
ဒီမှာ စေန၊ တနင်္ဂနွေပဲ နေမှာပါ။

I'll be staying here for a few days (2–3 days).
Di mhar, nha yet, thone yet lout bell, nay mhar bar.
ဒီမှာ နှစ်ရက်သုံးရက်လောက်ပဲ နေမှာပါ။

I'll be staying here for a week.
Di mhar, da bet, nay mhar bar.
ဒီမှာ တစ်ပတ်နေမှာပါ။

I'll be staying here for two weeks.
Di mhar, nha pet, nay mhar bar.
ဒီမှာ နှစ်ပတ်နေမှာပါ။

I've got nothing to declare.
Declare lote sayar, bar mha, ma par bar boo.
ဒီကလဲလုပ်စရာ ဘာမှမပါပါဘူး။

I have a carton of cigarettes.
Cigarette, ta parkin, par bar dae.
စီးကရက်တစ်ပါကင်ပါပါတယ်။

I have a bottle of whisky.
Whisky, da ba linn, bar dae.
ဝီစကီတစ်ပုလင်းပါတယ်။

I have some souvenirs.
Amhat ta ya let saung pyit see dway, bar dae.
အမှတ်တရလက်ဆောင်ပစ္စည်းတွေ ပါတယ်။

These are personal items.

Dar dway ga, ko bai pyit see dway bar.
ဒါတွေက ကိုယ်ပိုင်ပစ္စည်းတွေပါ။

These are not new.
Dar dway ga, a thit, ma hote boo.
ဒါတွေက အသစ်မဟုတ်ဘူး။

Here's the receipt.
Di mhar, phyat paii bar.
ဒီမှာဖြတ်ပိုင်းပါ။

This is for private use.
Dar ga, ko dai, thone boht bar.
ဒါကကိုယ်တိုင်သုံးဖို့ပါ။

How much import duty do I have to pay?
Duty khon, bae lout, saung ya ma lell?
ဂျူတို့ခန့်ဘယ်လောက်ဆောင်ရမလဲ။

May I go now?
Thwarr loht, ya bi larr?
, သားလို့ရပြီလား။

Where do I pick up my luggage?
Luggage, bae mhar, yu ya ma lell?
လက်တွေ့ဘယ်မှာယူရမလဲ။

6.3 Luggage

Could you take this luggage to...?
Di luggage go...go, thae thwarr payy bar larr?
ဒီလက်တွေ့ကို...ကို သွယ်သားပေးပါလား။

How much do I owe you?

Bae lout, payy ya ma lell?

ဘယ်လောက်ပေးရမလဲ။

Where can I find a trolley?

Let twonn hlell, bae mhar, shar ya ma lell?

လွက်တန်းလှည်း ဘယ်မှာရှာရမလဲ။

Could you store this luggage for me?

Di luggage go, thein htarr payy bar larr?

ဒီလက်ကိုင်ကိတ်ကို သိမ်းထားပေးပါလား။

Where are the luggage lockers?

Luggage locker dway ga bae mhar lell?

လက်ကိုင်လော့ကာဇွတ်က ဘယ်မှာလဲ။

I can't get the locker open.

Locker phwint loht, ma ya boo.

လော့ကာဇွတ်ဖွင့်လို့မရဘူး။

How much is it per item, per day?

Pyitsee ta khoot go, ta yet, bae lout lell?

ပစ္စည်းတစ်ခုကို တစ်ရက်ဘယ်လောက်လဲ။

This is not my bag/suitcase.

[male speaker] **Dar, kya nawt ate, ma**

hote boo.

ဒါကျွန်တော့်အိတ်မဟုတ်ဘူး။

[female speaker] **Dar, kya ma ate, ma hote boo.**

ဒါကျွန်မအိတ်မဟုတ်ဘူး။

My bag/suitcase is damaged.

[male speaker] **Kya nawt ate ga, pyet see nay dae.**

ကျွန်တော့်အိတ်က ပျက်စီးနေတယ်။

[female speaker] **Kya ma ate ga, pyet see nay dae.**

ကျွန်မအိတ်က ပျက်စီးနေတယ်။

There's one item missing.

Pyit see, ta khoot, pyout nay dae.

ပစ္စည်းတစ်ခုပျောက်နေတယ်။

There's one bag/suitcase missing.

Ate, ta lone, pyout nay dae.

အိတ်တစ်လုံးပျောက်နေတယ်။

My luggage has not arrived.

[male speaker] **Kya nawt ate ga, ma yout thayy boo.**

ကျွန်တော့်အိတ်က မေရောက်သေးဘူး။

[female speaker] **Kya ma ate ga, ma yout thayy boo.**

ကျွန်မအိတ်က မေရောက်သေးဘူး။

When do you think my luggage will arrive?

[male speaker] **Kya nawt ate, bae dawt lout, yout ma lell?**

ကျွန်တော့်အိတ် ဘယ်တော့လောက်ရောက်မလဲ။

[female speaker] **Kya ma ate, bae dawt lout, yout ma lell?**

ကျွန်မအိတ် ဘယ်တော့လောက်ရောက်မလဲ။

6.4 Buying a ticket

Where can I buy a ticket?
Let mhat, bae mhar, wae ya ma lell?
လက်မှတ်ဘယ်မှာဝယ်ရမလဲ။

Where can I reserve a seat?
Bae mhar, htai khown booking, lote ya ma lell?
ဘယ်မှာထိုင်ခွဲဘတ်ကင် လုပ်ရမလဲ။

Where can I reserve a flight?
Bae mhar, lay yin let mhat booking, lote ya ma lell?
ဘယ်မှာ လေယာဉ်လက်မှတ် ဘတ်ကင်လုပ်ရမလဲ။

Could I have a train ticket to Mandalay, please?
Mandalay go, thwarr maet, yat htarr let mhat, wae jin bar dae?
မန္တလေးကိုသားမယ့်ရထားလက်မှတ် ယ်ချင်ပါတယ်။

A one-way ticket to Mandalay please.
Mandalay athwarr let mhat, payy bar.
မန္တလေးအွသားလက်မှတ်ပေးပါ။

A return ticket to Mandalay, please.
Mandalay apyan let mhat, payy bar.
မန္တလေးအပြန်လက်မှတ်ပေးပါ။

I'd like to reserve a berth.
Ate sin bar daet twell, lo jin bar dae.
အိပ်စင်ပါတွဲတဲ လိုချင်ပါတယ်။

6.5 Getting travel information

Where can I find a schedule?
Achain zayarr, bae mhar, kyeet ya ma lell?

အချိန်ဇယားဘယ်မှာကြည့်ရမလဲ။

Where's the information desk?
S'own zann daet counter bae mhar lell?
စုံစမ်းတဲ့ကောင်တာဘယ်မှာလဲ။

Do you have a city map with the bus routes on it?
Bus karr thwarr daet, lann gyaungg dway bar daet, myay b'own sheet larr?
ဘတ်စ်ကားသားတဲ့လမ်းကြောင်း ဇွတ်ပါတဲ့ မြေပုံရှိလား။

Do you have a city map with the train routes on it?
Yat htarr thwarr daet, lann gyaungg dway bar daet, myay b'own sheet larr?
ရထားသားတဲ့လမ်းကြောင်း ဇွတ်ပါတဲ့ မြေပုံရှိလား။

Do you have a schedule?
Achain zayarr, sheet larr?
အချိန်ဇယားရှိလား။

Will I get my deposit back?
Zabaw ngway ga, pyan ya mhar larr?
စေပ၍ငွေ ပြန်ရမှာလား။

I'd like to confirm my reservation for my trip (by bus) to Taunggyi.
Taunggyi go thwarr maet, (karr) let mhat, booking lote htarr dar, let mhat phyat chin bar dae.
တောင်ကြီးကိုသားမယ့်(ကား) လက်မှတ်ဘတ်ကင်လုပ်ထားတာ လက်မှတ်ဖြတ်ချင်ပါတယ်။

I'd like to cancel my reservation for my trip (by train) to Taunggyi.
Taunggyi go thwarr maet, (yat htarr) let mhat, booking lote htarr dar, phyet chin bar dae.
တောင်ကြီးကိုသားမယ့် (ရထား) လက်မှတ်ဘတ်ကင်လုပ်ထားတာ ဖျက်ချင်ပါတယ်။

I'd like to change my reservation for my trip to Taunggyi.

Taunggyi go thwarr maet, let mhat, booking lote htarr dar, pyaungg jin loht bar.

တောင်ကြီးကိုသားမယ့် လက်မှတ်ဘတ်ကင်လုပ်ထားတာ ပြောင်းချင်လို့ပဲ။

I'd like to go to Taunggyi.

Taunggyi go, thwarr jin bar dae.

တောင်ကြီးကိုသားချင်ပါတယ်။

What is the quickest way to get there?

Ae di go, bar naet thwrr dar, amyan sone lell?

အဲဒီကိုဘာနဲ့သားတာ အမြန်ဆုံးလဲ။

How much is a one-way ticket to Taunggyi?

Taunggyi go, athwarr let mhat, bae lout lell?

တောင်ကြီးကိုအွဲသားလက်မှတ် ဘယ်လောက်လဲ။

How much is a return ticket to Taunggyi?

Taunggyi go, athwarr apyan let mhat, bae lout lell?

တောင်ကြီးကိုအွဲသားအပြန်လက်မှတ် ဘယ်လောက်လဲ။

Do I have to pay extra?

Apo gyayy, payy ya mhar larr?

အပိုကြေးပေးရမှာလား။

How much luggage am I allowed?

Luggage, bae nha lone thae loht ya lell?

လက်ဝှေ့ဘယ်နှစ်လုံးသယ်လို့ရလဲ။

Do I have to change buses?

Karr, pyaungg see ya mhar larr?

ကားပြောင်းစီးရမှာလား။

Do I have to change trains?
Yat htarr, pyaungg see ya mhar larr?
ရထားပြောင်းစီးရမှာလား။

Do I have to change flights?
Lay yin, pyaungg see ya mhar larr?
လေယာဉ်ပြောင်းစီးရမှာလား။

Where do I change buses?
Bae mhar, karr, pyaungg see ya ma lell?
ဘယ်မှာကားပြောင်းစီးရမလဲ။

Where do I change trains?
Bae mhar, yat htarr, pyaungg see ya ma lell?
ဘယ်မှာရထားပြောင်းစီးရမလဲ။

Where do I change flights?
Bae mhar, lay yin, pyaungg see ya ma lell?
ဘယ်မှာလေယာဉ်ပြောင်းစီးရမလဲ။

Will there be any stopovers?
Lann mhar, yat ownn mhar larr?
လမ်းမှာရပ်ဦးမှာလား။

Does the boat stop at any other ports on the way?
Hlay ga, lann mhar, narr ownn mhar larr?
လှေကလမ်းမှာနားဦးမှာလား။

Does the train stop at...?
Yat htarr ga...mhar, yat larr?
ရထားက...မှာ ရပ်လား။

Does the bus stop at...?

Karr ga...mhar, yat larr?
ကားက...မှာ ရပ်လား။

Where do I get off?
Bae mhar, sinn ya ma lell?
ဘယ်မှာဆင်းရမလဲ။

How long do I have to wait?
Bae lout kyar kyar, saungt ya ma lell?
ဘယ်လောက်ကြာကြာစောင့်ရမလဲ။

When does the bus leave?
Karr, bae dawt, htwet ma lell?
ကားဘယ်တော့ထွက်မလဲ။

When does the train leave?
Yat htarr, dae tawt, htwet ma lell?
ရထားဘယ်တော့ထွက်မလဲ။

When does the boat leave?
Hlay, bae dawt, htwet ma lell?
လှေဘယ်တော့ထွက်မလဲ။

When does the plane leave?
Lay yin, bae dawt, htwet ma lell?
လေယာဉ်ဘယ်တော့ထွက်မလဲ။

What time does the first (bus/train/boat) leave?
Pa hta ma sone (karr/yat htarr/hlay) ga, bae achain, htwet ma lell?
ပထမဆုံး (ကား / ရထား / လှေ)က ဘယ်အချိန်ထွက်မလဲ။

What time does the last (bus/train/plane) leave?
Nout sone (karr/yat htarr/lay yin) ga, bae achain, htwet ma lell?

နောက်ဆုံး (ကား / ရထား / လေယာဉ်)က ဘယ်အချိန်ထက်မလဲ။

What time does the next (bus/train/boat/plane) leave?

Nout (karr/yat htarr/hlay/lay yin) ga bae achain htwet ma lell?

နောက်

(ကား / ရထား / လှေ / လေယာဉ်)က ဘယ်အချိန်ထက်မလဲ။

How long does...take?

...ga, bae lout kyar lell?

...က ဘယ်လောက်ကြာလဲ။

What time does...

...ga...go, bae achain, yout ma lell? arrive in...?

...က...ကို ဘယ်အချိန်ရောက်မလဲ။

Where does the (bus/train/boat/plane) to... leave from?

...ko thwarr maet (karr/yat htarr/

hlay/lay yin) ga, bae ga nay, htwet ma lell?

...ကိုသားမယ့် (ကား / ရထား / လှေ / လေယာဉ်)က ဘယ်ကနေ ထွက်မလဲ။

Is this the (train/bus) to...?

Dar...go, thwarr maet, (yat htarr/karr) larr?

ဒါ...ကို သားမယ့် (ရထား / ကား) လား။

7. Finding a Place to Stay

7.1 Accommodation in Myanmar

7.2 At the hotel

7.3 Complaints

7.4 Departure



Clerk: Hello, how can I help you?
Mingalarbar! Bar ku nyi payy ya ma lell?

Lucy: Hi, I've booked a room.
Mingalarbar! Akhann takhann, booking lote htarr bar dae.

Clerk: Could I see your passport and confirmation please?
Passport naet, booking lote htarr daet har layy, pya payy bar.

Lucy: Here you go.
Di mhar bar.



Clerk: Thank you. Your room is number 617.
Kyayy zoo tin bar dae. Akhann nan bat ga, chout tit khon bar.

Lucy: Thanks. What time is breakfast?
Kyayy zoo bar. Ma net sar ga, bae nha nar yi lell?

Clerk: It's from 6 a.m to 11 a.m.
Ma net, chout nar yi ga nay, saet ta nar yi ahteet bar.



Lucy: Is there Wi-Fi in the room?
Akhann htell mhar Wi-Fi ya larr?

Clerk: Yes, there's complimentary Wi-Fi in the whole hotel.
Ya bar dae. Hotel ta khoot lone mhar Wi-Fi alagarr ya bar dae.

Lucy: Thank you, can I go to my room now?
Kyayy zoo tin bar dae.
Akhoot, a khann go, thwarr loht ya bi larr?

Clerk: Yes, this way please.
Ya bar bi. Di bet go, kywa bar.

7.1 Accommodation in Myanmar

In Myanmar, accommodation ranges from basic hostels to five-star hotels with gym, swimming pool, spa, restaurants and bars. Luxury hotels, however, are rarely found outside Yangon and other major tourist destinations.

Do you have any rooms available?

Akhann sheet larr?

အခန်းရှိလား။

I'm looking for a cheap hotel.

Zayy thet thar daet hotel, shar nay dar bar.

ဈေးသက်သာတဲ့ဟိုတယ် ရှာနေတာပါ။

I'm looking for a hotel near here.

Di narr ta wite mhar, hotel shar nay dar bar.

ဒီနားတစ်ဝိုက်မှာ ဟိုတယ်ရှာနေတာပါ။

Do you give discounts for students?

Kyaungg tharr dway atwet, discount sheet larr?

ကျောင်းသားငွေအွတ်ခ် ဒစ်စကောင့်ရှိလား။

I'm not sure how long I'm staying.

Bae lout, tell phytit ma lell, ma thay char thayy boo.

ဘယ်လောက်တည်းဖြစ်မလဲ မေသချာသေးဘူး။

Is there air-conditioning in the room?

Akhann htell mhar air-con sheet larr?

အခန်းထဲမှာအွဲကန်းရှိလား။

Do you have heating in the room?

Akhann htell mhar heater sheet larr?

အခန်းထဲမှာ ဟီတာရှိလား။

Do you have hot water all day?

Ta nayt lone, yay pu, ya larr?

တစ်နေ့လုံးရေပူရလား။

When is the heating turned on?

Heater, bae achain mhar, phwint payy lell?

ဟီတာဘယ်အချိန်မှာဖွင့်ပေးလဲ။

Do you have room service?

Room service sheet larr?

ရန်ဆေးပစ်ရှိလား။

Where's the emergency exit?

Ayayy baw, htwet pout ga, bae mhar lell?

အေးပေါ်ထက်ပေါက်က ဘယ်မှာလဲ။

Where's the fire escape?

Ayayy baw, hlay garr ga, bae mhar lell?

အေးပေါ်လှကားက ဘယ်မှာလဲ။

Can I have two keys, please?

Thawt, nha chaungg, payy bar.

သော့နှစ်ချောင်းပေးပါ။

The key to room 602, please.

Akhann, chout ya nhit, thawt payy bar.

အခန်း ၆၀၂ သော့ပေးပါ။

Could you put this in the safe, please?
Dar go, mee khan thit tar htell mhar, htaet htarr payy bar larr?
ဒါကိုမီးခံသေတ္တာထဲမှာ ထည့်ထားပေးပါလား။

Could you wake me at 7 a.m., tomorrow?
Ma net phyan, ma net, khuna nar yi mhar, nhohh payy bar larr?
မနက်ဖြန်မနက် ၇ နာရီမှာနှိုးပေးပါလား။

Could I have an extra blanket?
Saung a po, ta htae, payy bar larr?
စောင်အပိုတစ်ထည်ပေးပါလား။

What time does the gate/door open?
Bae nha nar yi mhar, dagarr phwint lell?
ဘယ်နှစ်နာရီမှာ တံခါးဖွင့်လဲ။

What time does the gate/door close?
Bae nha nar yi mhar, dagarr pate lell?
ဘယ်နှစ်နာရီမှာ တံခါးပိတ်လဲ။

Could you get me a taxi, please?
Taxi ngharr payy bar larr?
တက္ကစီငှားပေးပါလား။

Could you find a babysitter for me?
Khalay htein, ta yout lout, shar payy bar larr?
ကေလးထိန်းတစ်ယောက်လောက် ရှာပေးပါလား။

Is there any mail for me?
[male speaker] **Kya nawt atwet, sar bar larr?**

ကျွန်တော့်အတွက် စာပါလား။

[female speaker] **Kya ma atwet, sar bar larr?**

ကျွန်မအတွက် စာပါလား။



ဒီဖောင်လေးဖြည့်ပေးပါ။

Fill out this form, please.

ပတ်စ်ပို့ပြပါ။

Could I see your passport?

စရံငွေပေးရပါမယ်။

You need to pay a deposit.

7.2 At the hotel

My name is...

[male speaker] **Kya nawt nan mae ga...bar.**

ကျွန်တော့်နာမည်က...ပါ။

[female speaker] **Kya ma nan mae ga...bar.**

ကျွန်မနာမည်က...ပါ။

I've reserved a room.

Akhann booking, lote htarr dae.

အခန်းဘတ်ကင်လုပ်ထားတယ်။

I emailed you last month.

Pee khaet daet la ga, email poht htarr dae.

ပြီးခဲ့တဲ့လက အီးမေးလ်ပို့ထားတယ်။

Here's the confirmation.

Di mhar, booking lote htarr daet, har bar.

ဒီမှောင်ဘတ်ကင်လုပ်ထားတဲ့ဟာပါ။

How much is it per night?

Ta nya, bae lout lell?

တစ်ညဘယ်လောက်လဲ။

How much is it per week?

Da bat bae lout lell?

တစ်ပတ်ဘယ်လောက်လဲ။

We'll be staying for two nights.

Nha nya, tell mhar bar.

နှစ်ညတည်းမှာပါ။

We'll be staying for two weeks.

Nha pat, tell mhar bar.

နှစ်ပတ်တည်းမှာပါ။

I'd like a single room.

Ta yout khann, payy bar.

တစ်ယောက်ခန်းပေးပါ။

I'd like a double room.

Nha yout khann payy bar.

နှစ်ယောက်ခန်းပေးပါ။

per person

ta yout go
တစ်ယောက်ကို

per room
ta khann go
တစ်ခန်းကို

I'd like a room with twin beds.
Ta yout ate gadin, nha lone bar daet akann pay bar.
တစ်ယောက်အိပ်ကုတင်နှစ်လုံးပါတ အခန်းပေးပါ။

I'd like a room with a double bed.
Nha yout ate gadin, bar daet, akhann pay bar.
နှစ်ယောက်အိပ်ကုတင်ပါတဲ့ အခန်းပေးပါ။

I'd like a room with a bathtub.
Bathtub bar daet, akhann payy bar.
ဘတ်တပ်ပါတဲ့အခန်းပေးပါ။

I'd like a room with a shower.
Yay bann, bar daet, akhann pay bar.
ရေပန်းပါတဲ့အခန်းပေးပါ။

I'd like a suite.
Meet tharr zoot, akhann payy bar.
မိသားစုခန်းပေးပါ။

Could we have adjoining rooms?
Taset htell, akhann dway, payy bar.
တစ်ဆက်တည်းအခန်းငွေတပေးပါ။

We'd like a room facing the front.
Shayt, myat nazar, akhann payy bar.

ရှေ့မျက်နှာစာအခန်းပေးပါ။

We'd like a room at the back.

Nout phet, akhann payy bar.

နောက်ဘက်အခန်းပေးပါ။

We'd like a room with a view of the street.

Lann go, myin ya daet, akhann payy bar.

လမ်းကိုမြင်ရတဲ့အခန်းပေးပါ။

We'd like a room with a view of the river.

Myit go, myin ya daet, akhann payy bar.

မြစ်ကိုမြင်ရတဲ့အခန်းပေးပါ။

We'd like a room with a view of the sea.

Pin lae go, myin ya daet, akhann payy bar.

ပင်လယ်ကိုမြင်ရတဲ့အခန်းပေးပါ။

We'd like a non-smoking room.

Salate thout loht, ma ya daet, akhann payy bar.

ဆေးလိပ်သောက်လို့မရတဲ့အခန်းပေးပါ။

Does that include breakfast?

Ma net sar, bar larr?

မနက်စာပါလား။

Does that include lunch?

Nayt lae zar bar larr?

နေ့လယ်စာပါလား။

Does that include dinner?

Nya zar, bar larr?

ညှစ်ပါလား။

Is there air-conditioning in the room?

Akhann htell mhar, air-con bar larr?

အခန်းထဲမှာ အွဲကန်းပါလား။

Is there heating in the room?

Akhann htell mhar, heater bar larr?

အခန်းထဲမှာ ဟီတာပါလား။

Is there a TV in the room?

Akhann htell mhar, TV bar larr?

အခန်းထဲမှာ တီဗီပါလား။

Is there a refrigerator in the room?

Akhann htell mhar, yay khell thittar bar larr?

အခန်းထဲမှာ ရေခဲသေတ္တာပါလား။

Is there hot water in the room?

Akhann htell mhar, yay pu sheet larr?

အခန်းထဲမှာ ရေပူရှိလား။

Is there an electric kettle in the room?

Akhann htell mhar, yay nway ohh sheet larr?

အခန်းထဲမှာ ရေရင်းအိုးရှိလား။

Is there free Wi-Fi in the room?

Akhann htell mhar, wi-fi ya larr?

အခန်းထဲမှာ ဝိုင်ဖိုင်ရလား။

Choosing a hotel

Could I see the room?

Akhann kyeet loht, ya ma larr?
အခန်းကြည့်လို့ရမလား။

We don't like this one.
Di akhann, ma kyite boo.
ဒီအခန်းမကြိုက်ဘူး။

Do you have another room?
Ta charr akhann, sheet thayy larr?
တခြားအခန်းရှိသေးလား။

Do you have a larger room?
Po kyeet daet, akhann sheet larr?
ပိုကြီးတဲ့အခန်းရှိလား။

Do you have a less expensive room?
Zayy po thet thar daet, akhann sheet larr?
ဈေးပိုသက်သာတဲ့အခန်းရှိလား။

We prefer a quiet room.
Tate sate daet, akhann po kyite tae.
တိတ်ဆိတ်တဲ့အခန်းပိုကြိုက်တယ်။

No, they are all occupied.
Ma sheet boo. Akhann arr lone, pyayt nay bi.
မရှိဘူး။ အခန်းအားလုံးပြည့်နေပြီ။

This room is too hot.
Di akhann ga, a yann, pu lonn dae.
ဒီအခန်းက အရမ်းပူလန်းတယ်။

This room is too cold.
Di akhann ga, a yann, aye lonn dae.

ဒီအခန်းက အရမ်းအေးလန်းတယ်။

This room is too dark.

Di akhann ga, a yann, mhaung lonn dae.

ဒီအခန်းက အရမ်းမှောင်လန်းတယ်။

This room is too small.

Di akhann ga, a yann, thayy lonn dae.

ဒီအခန်းက အရမ်းသေးလန်းတယ်။

This room is too noisy.

Di akhann ga, a yann, su nyan lonn dae.

ဒီအခန်းက အရမ်းဆူညံလန်းတယ်။

I'll take this room.

Di akhann, yu mae.

ဒီအခန်းယူမယ်။

Could you put in a cot?

Pakhet, htaet loht ya larr?

ပုခက်ထည့်လို့ရလား။

What time's breakfast?

Ma net sar ga, bae nha nar yi lell?

မနက်စာက ဘယ်နှစ်နာရီလဲ။

Where's the dining room?

Hta minn sarr khann ga, bae mhar lell?

ထမင်းစားခန်းက ဘယ်မှာလဲ။

Can I have breakfast in my room?

Akhann htell mhar, ma net sar, sarr loht ya ma larr?

အခန်းထဲမှာ မနက်စာစားလို့ရမလား။



ဒီဘက်ကိုကြပါ။

This way please.

အခန်းက...လွှာ၊ အခန်းနံပါတ်...ပါ။

Your room is on the... floor, number...

အိမ်သာနဲ့ရေချိုးခန်းက တစ်ထပ်တည်းမှာပါပဲ။

The toilet and shower are on the same floor.

အိမ်သာနဲ့ရေချိုးခန်းက အခန်းထဲမှာပါ။

The toilet and shower are in the room.

How much is the room per night?

Ta nya go, bae lout lell?

တစ်ညကို ဘယ်လောက်လဲ။

Is breakfast included?

Ma net sar, bar larr?

မနက်စာပါလား။

Does this include all three meals?

Hta minn, thone nat lone, bar larr?

ထမင်းသုံးနပ်လုံးပါလား။

Does this include the service charge?

Win saung kha, bar larr?

~ ~ ~

ဝန်ဆောင်ခပ်လား။

7.3 Complaints

We can't sleep because of the noise.

[male speaker] **Su nyan nay loht, kya**

naw doht, ate loht, ma ya boo.

ဆူညံနေလို့ ကျွန်တော်တို့အိပ်လို့မရဘူး။

[female speaker] **Su nyan nay loht, kya ma doht, ate loht, ma ya boo.**

ဆူညံနေလို့ ကျွန်မတို့အိပ်လို့မရဘူး။

Could you turn the radio down, please?

Radio athan tohh payy bar larr?

ရေဒီယိုအသံတိုးပေးပါလား။

We're out of toilet paper.

Eain thar htell mhar, tissue ma sheet tawt boo.

အိမ်သာထဲမှာ တစ်ရှူးမရှိတော့ဘူး။

There aren't any...

...ma sheet boo.

...မရှိဘူး။

There's not enough...

...a l'own aloud ma sheet boo.

...အလုံအလောက်မရှိဘူး။

The bed linen's dirty.

Ate yakhinn ga, nyit pat nay dae.

အိပ်ရာခင်းက ညစ်ပတ်နေတယ်။

The room hasn't been cleaned.
Akhann, thant shinn yayy, ma lote ya thayy boo.
အခန်းသန့်ရှင်းရေး မလုပ်ပေရသးဘူး။

The air-conditioning isn't working.
Air-con ga alote, ma lote boo.
အွဲကန်းက အလုပ်မလုပ်ဘူး။

There's no hot water.
Yay pu, ma sheet boo.
ရေပူမရှိဘူး။

There's no electricity.
Mee, ma lar boo.
မီးမလာဘူး။

...doesn't work.
...ga alote, ma lote boo.
...က အလုပ်မလုပ်ဘူး။

...is broken.
...ga pyet nay dae.
...က ပျက်နေတယ်။

The toilet is blocked.
Eain thar, a pout, pate nay dae.
အိမ်သာအေပါက် ပိတ်နေတယ်။

The sink is blocked.
Bay zin, a pout, pate nay dae.
ဘေရင်အေပါက် ပိတ်နေတယ်။

The tap is dripping.

Pite gaungg ga, yay kya nay dae.
ပိုက်ခေါင်းကေရကျေနတယ်။

The bulb is burnt out.
Mee lone, kyonn nay dae.
မီးလုံးကျွမ်းနေတယ်။

The blind is broken.
Blind ga, kyohh nay dae.
ဘလိုင်းကကျိုးနေတယ်။

Could you have that seen to?
Lar kyeet payy bar larr?
လာကြည့်ပေးပါလား။

Could I have another room?
Ta charr, akhann, ya ma larr?
တခြားအခန်းရမလား။

The bed creaks terribly.
Gadin ga, takyweet kyweet, myi nay dae.
ကုတင်က တကျိကျိမြည်နေတယ်။

The bed sags.
Mwayt yar ga, eet kya nay dae.
ဖွမ့ယာက အိကျေနတယ်။

It's too noisy.
Ayann, su nyan lonn dae.
အရမ်းဆူညံလန်းတယ်။

This place is full of mosquitos.
Di nay yar ga, chin dway naet, pyayt nay dar bell.

ဒီနေရာက မြင်ဖွတ်နဲ့ပြည့်နေတာပဲ။

This place is full of cockroaches.

Di nay yar ga, pohh hat tway naet, pyayt nay dar bell.

ဒီနေရာက ပိုးဟပ်ဖွတ်နဲ့ပြည့်နေတာပဲ။

7.4 Departure

I'm leaving (the hotel) tomorrow.

Manet phyan (hotel ga nay) htwet mae.

မနက်ဖြန် (ဟိုတယ်ကနေ) ထွက်မယ်။

Where can I pay my bill, please?

Bae mhar, petsan, shinn ya ma lell?

ဘယ်မှာပိုက်ဆံရှင်းရမလဲ။

My room number is 602.

[male speaker] **Kya nawt, akhann nan bat ga, chout ya nhit par.**

ကျွန်တော့်အခန်းနံပါတ်က ၆၀၂ ပါ။

[female speaker] **Kya ma, akhann nan bat ga, chout ya nhit par.**

ကျွန်မအခန်းနံပါတ်က ၆၀၂ ပါ။

What time should we check out?

Bae nhanar yi mhar check-out lote ya ma lell?

ဘယ်နှစ်နာရီမှာ ချက်ကောက်လုပ်ရမလဲ။

I'm leaving early tomorrow.

Manet phyan, saww saww htwet mae.

မနက်ဖြန်စောစောထွက်မယ်။

Please prepare the bill.

Petsan shinn poht, bill layy, pyin htarr payy bar.
ပိုက်ဆံရှင်းဖို့ ဘောင်လေးပြင်ထားပေးပါ။

Could I have my deposit back, please?
Sa yan payy htarr dar, pyan payy ya ownn mae naw?
စရံပေးထားတာ ပြန်ပေးရဦးမယ်နော်။

I must leave at once.
Chet chinn, htwet ya mae.
ချက်ချင်းထွက်ရမယ်။

Is this my bill?
[male speaker] **Dar kya nawt bill larr?**
ဒါကျွန်တော့်ဘောင်လား။

[female speaker] **Dar kya ma bill larr?**
ဒါကျွန်မဘောင်လား။

Is everything included?
Arr lone, par pee tharr larr?
အားလုံးပါပြီးသားလား။

Do you accept credit cards?
Credit card naet, payy loht ya larr?
ခရက်ဒစ်ကတ်နဲ့ ပေးလိုရလား။

I reckon you've made a mistake in the bill.
Bill htell mhar, mharr nay dae, htin dae naw.
ဘောင်ထဲမှာ မှားနေတယ်ထင်တယ်နော်။

Could you forward my mail to this address?
[male speaker] **Kya nawt sar go, di late sar go, poht payy bar larr?**

~ ~ ~ ~ ~

ကျွန်တော့်စာကို ဒီလိပ်စာကို ပို့ပေးပါလား။

[female speaker] **Kya ma sar go, di late sar go, poht payy bar larr?**
ကျွန်မစာကို ဒီလိပ်စာကို ပို့ပေးပါလား။

Could I leave my luggage here until I leave?

[male speaker] **Kya nawt, luggage go, di mhar, khana, htarr khaet loht, ya larr?**
ကျွန်တော့်လက်ဝှေ့ကို ဒီမှာခဏထားခဲ့လို့ရလား။

[female speaker] **Kya ma, luggage go, di mhar, khana, htarr khaet loht, ya larr?**
ကျွန်မလက်ဝှေ့က ဒီမှာခဏထားခဲ့လို့ရလား။

Thanks for your hospitality.
Kyayy zoo, a myarr gyee, tin bar dae.
ကျေးဇူးအများကြီးတင်ပါတယ်။

We enjoyed it, thank you.
Di mhar, nay ya dar, a sin pyay bar dae. Kyayy zoo bar.
ဒီမှာနေရတာ အဆင်ပြေပါတယ်။ ကျေးဇူးပါ။

8. Money Matters

8.1 Changing money

8.2 Settling the bill



Lucy: Hi, where can I change money nearby?
Mingalarbar. Di narr mhar, bae mhar, petsan lell loht, ya lell?

Clerk: There's a money changer over there.
Ho narr mhar, money changer sheet dae.

Lucy: Thanks!
Kyayy zoo tin bar dae!



Clerk: Hello, how can I help you?
Mingalarbar. Bar, ku nyi payy ya ma lell?

Lucy: I'd like to change USD to kyat. What's the exchange rate?
Dollar ga nay, myanmar kyat, lell jin dae. Bae zayy lell?

Clerk: It's 1500 kyat to a dollar.
Da dollar go, htaungt ngarr yar kyat bar.

Lucy: Okay. Could you give me some small bills with it?
Hote kaet. A ywet thayy layy dway, htaet payy bar naw.

In Myanmar, you can exchange foreign currency at the bank or at a money changer. Banks are open Monday to Friday, from 9 a.m to 3 p.m, but local money changers are usually available everyday until 6 p.m. You can also withdraw money from most ATMs using your VISA or Mastercard.

8.1 Changing money

Where can I exchange foreign currency?

Bae mhar, petsan, lell loht ya lell?

ဘယ်မှာပိုက်ဆံလဲလို့ရလဲ။

What's today's exchange rate for US dollars to Myanmar kyat?

Dollar ga nay, myanmar kyat go, di nayt zayy, bae lout lell?

ဒေါ်လာကေန မြန်မာကျပ်ကို ဒီနေ့ဈေးဘယ်လောက်လဲ။

What's today's exchange rate for Euros to Myanmar kyat?

Euro ga nay, myanmar kyat go, di nayt zayy, bae lout lell?

ယူရိုကေန မြန်မာကျပ်ကို ဒီနေ့ဈေးဘယ်လောက်လဲ။

What's today's exchange rate for Singapore dollars to Myanmar kyat?

Singapu dollar ga nay, myanmar kyat go, di nayt zayy, bae lout lell?

စင်ကာပူဒေါ်လာကေန မြန်မာကျပ်ကို ဒီနေ့ဈေးဘယ်လောက်လဲ။

What's today's exchange rate for Thai baht to Myanmar kyat?

Thai baht ga nay, myanmar kyat ko, di nayt zayy, bae lout lell?

ထိုင်းဘတ်ကေန မြန်မာကျပ်ကို ဒီနေ့ဈေးဘယ်လောက်လဲ။

Can I withdraw money on my credit card here?

Di mhar, credit card naet, petsan htote loht ya larr?

ဒီမှာ ခရက်ဒစ်ကတ်နဲ့ ပိုက်ဆံထုတ်လို့ရလား။

What's the maximum amount?

A myarr zone, bae lout, htote loht ya lell?

အများဆုံး ဘယ်လောက်ထုတ်လို့ရလဲ။

What's the minimum amount?

A nell zone, bae lout, htote loht ya lell?

အနည်းဆုံး ဘယ်လောက်ထုတ်လို့ရလဲ။

I had some money cabled here.

Di go, petsan hlwell htarr dar, sheet dae.

ဒီကိုပိုက်ဆံလွှဲထားတာရှိတယ်။

These are the details of my bank in the US.

Dar US ga ban yaet, a chet a let dway bar.

ဒါယူအက်စ်ကဘက်ရဲ့ အချက်အလက်တွေတပါ။

This is the number of my bank account.

Dar ban account nan bat par.

ဒါဘဏ်အကောင့်နံပါတ်ပါ။

I'd like to change some money.

Petsan, nell nell, lell jin bar dae.

ပိုက်ဆံနည်းနည်းလဲချင်ပါတယ်။

Could you give me some small change with it?

A ywet thayy dway payy bar naw.

အွရက်သေးငွေတပေးပါနော်။

This is not right.

Dar ma hote boo.

ဒါမဟုတ်ဘူး။



ဒီမှာလက်မှတ်ထိုးပေးပါ။

Sign here, please.

ဒါဖြည့်ပေးပါ။

Fill this out, please.

ပတ်စ်ပို့ပြပါ။

Could I see your passport, please?

အိုင်ဒီကတ်ပြပါ။

Could I see your identity card, please?

ခရက်ဒစ်ကတ်ပြပါ။

Could I see your credit card, please?

8.2 Settling the bill

Could I have the bill, please?

Shinn mae.

ရှင်းမယ်။

Could you put it on my bill?

Dar go, bill htell mhar, htaet payy bar?

ဒါကို ဘောင်ထဲမှာထည့်ပေးပါ။

Is everything included?

Arr lone bar larr?

အားလုံးပါလား။

Is the tip included?

Tip yaww bar larr?

တစ်(ပ်)ရောပါလား။

Can I pay by credit card?

Credit card naet, payy loht ya larr?

ခရက်ဒစ်ကတ်နဲ့ပေးလို့ရလား။

Can I pay with foreign currency?

Nai ngan jarr ngway naet, payy loht ya larr?

နိုင်ငံခြားငွေနဲ့ပေးလို့ရလား။

You've given me too much change.

Pyan ann ngway ga, po nay dae.

ပြန်အမ်းငွေကပိုနေတယ်။

You haven't given me enough change.

Pyan ann ngway ga, lo thayy dae.

ပြန်အမ်းငွေကလိုသေးတယ်။

Could you check this again, please?

Dar go, pyan sit payy bar larr?

ဒါကိုပြန်စစ်ပေးပါလား။

Could I have a receipt, please?

Baung char layy, payy bar?

ဘောင်ချာလေးပေးပါ။

Keep the change.

Pyan ann ngway go, yu htarr lite par.

ပြန်အမ်းငွေကိုယူထားလိုက်ပါ။



ဆောရီးပါ။ ခရက်ဒစ်ကတ်နဲ့ ပေးလို့မရပါဘူး။

Sorry, we don't accept credit cards.

နိုင်ငံခြားငွေနဲ့ပေးလို့မရပါဘူး။

We don't accept foreign currency.

9. Mail, Phone and Internet

9.1 Mail

9.2 Phones

9.3 Internet access



Lucy: I can't get online.
Internet thone loht ma ya boo.


Nilar: Let's ask them if they have Wi-Fi here.
Di mhar, Wi-Fi ya larr, thu doht go, mayy kyeet ya aung.



Lucy: Hi, do you have a Wi-Fi connection here?
**Mingalarbar. Di mhar
Wi-Fi ya larr?**

Clerk: Yes, we do. Here is the password.
Hote kaet, ya bar dae. Di mhar, password bar.

Lucy: Thanks!
Kyayy zoo bar!



Nilar: Lucy, do you use Facebook?
Lucy, Facebook thone larr?

Lucy: Yes! Add me on Facebook!
Thone dae! Facebook mhar, add lite bar!

Nilar: Okay! Let's take a selfie too!
OK! Selfie lell swell ya aung!

9.1 Mail

Myanmar Post is open Monday to Friday, 9:30 a.m. to 4:30 p.m. It is open weekend mornings for sending express mail only.

stamp

dazate gaungg

တံဆိပ်ခေါင်း

parcel

parcel

ပါဆယ်

money order

ngway hlwell

ငွေလွှဲ

registered mail

register

ရက်ဂျစ်စတာ

postcard

postcard

ပို့စ်ကတ်

express mail

a myan chaww poht

အမြန်ချောပို့

Where is the nearest
A nee sone, sar tite ga, bae mhar

post office?
sheet lell?
အနီးဆုံးစာတိုက်က ဘယ်မှာရှိလဲ။

Where is the nearest mail box?
A nee sone, sar tite bone ga, bae mhar sheet lell?
အနီးဆုံးစာတိုက်ပုံးက ဘယ်မှာရှိလဲ။

Which counter should I go to to wire a money order?
Ngway hlwell boht, bae counter go, thwarr ya ma lell?
ငွေလွှဲဖို့ ဘယ်ကောင်တာကွိုသားရမလဲ။

Which counter should I go to for general delivery?
Pyit see htote boht, bae counter go, thwarr ya ma lell?
ပစ္စည်းထုတ်ဖို့ ဘယ်ကောင်တာကွိုသားရမလဲ။

Is there any mail for me?
[male speaker] **Kya nawt sar bar larr?**
ကျွန်တော့်စာပါလား။

[female speaker] **Kya ma sar bar larr?**
ကျွန်မစာပါလား။

What's the postage for a letter to America?
American go, sar poht kha, bae lout lell?
အေမရိကန်ကိုစာပို့ခဘယ်လောက်လဲ။

What's the postage for a postcard to America?
American go, postcard poht kha, bae lout lell?

အေမရိကန်ကိုစာပို့ခ ဘယ်လောက်လဲ။

I'd like two 10 kyat stamps.
Sae kyat tan, dazate gaungg, nha khoot, payy bar.
ဆယ်ကျပ်တန်တံဆိပ်ခေါင်းနှစ်ခုပေးပါ။

I'd like to send this letter by express mail.
Di sar go, amyan chaww poht naet, poht jin bar dae.
ဒီစာကို အမြန်ချောပို့နဲ့ပို့ချင်ပါတယ်။

I'd like to send this letter by air mail.
Di sar go, lay yin naet, poht jin bar dae.
ဒီစာကို လေယာဉ်နဲ့ပို့ချင်ပါတယ်။

I'd like to send this letter by registered mail.
Di sar go, register ga nay, poht jin bar dae.
ဒီစာကို ရက်ဂျစ်စတာကေနဲ့ပို့ချင်ပါတယ်။

I'd like to send this letter by surface mail.
Di sar go, thinn baww naet, poht jin bar dae.
ဒီစာကို သေဘင်္ဂနဲ့ပို့ချင်ပါတယ်။

I'd like to send a courier package.
Pyit see poht jin bar dae.
ပစ္စည်းပို့ချင်ပါတယ်။

Which counter should I go to to send a courier package?
Pyit see poht boht, bae counter go, thwarr ya ma lell?
ပစ္စည်းပို့ဖို့ ဘယ်ကောင်တာကိုသွားရမလဲ။

Can you help me send this package by courier?
Di pyit see poht jin loht, ku nyi payy bar larr?



ဒီပစ္စည်းပို့ချင်လို့ ကူညီပေးပါလား။

What is the cost?

Bae lout kya lell?

ဘယ်လောက်ကျလဲ။

9.2 Phones

To use your phone in Myanmar, you need a local SIM card and a prepaid card. Buy them at the airport or a convenience store.

Where can I get a SIM card?

Bae mhar SIM kat, wae loht ya lell?

ဘယ်မှာဆင်းမ်ကတ်ဝယ်လို့ရလဲ။

Where can I get a prepaid card?

Bae mhar phone ngway phyayt kat, wae loht, ya lell?

ဘယ်မှာဖုန်းငွေဖြည့်ကတ်ဝယ်လို့ရလဲ။

Could you connect me to room number 602?

Akhann nan bat, chout ya nhit ko, set thwae payy bar larr?

အခန်းနံပါတ် ၆၀၂ ကို ဆွက်သယ်ပေးပါလား။

Could you give me the country code for the UK?

UK go, khaw daet, kote nan bat payy bar larr?

ယူကေကိုခေါ်တဲ့ ကုဒ်နံပါတ်ပေးပါလား။

Could you give me Yangon's area code?

Yangon kote nan bat, payy bar larr?

ရန်ကုန်ကုဒ်နံပါတ် ပေးပါလား။

Can I dial international (long distance) direct?

Nai ngan jarr go, dite yite khaw loht ya larr?
နိုင်ငံခြားကို တိုက်ရိုက်ခေါ်လို့ရလား။

Could you dial this number for me, please?
Di nan bat layy, nhate payy bar larr?
ဒီနံပါတ်လေး နှိပ်ပေးပါလား။

I'd like to place a long-distance collect call.
Nae wayy phone khaw jin bar dae.
နယ်ဝေးဖုန်းခေါ်ချင်ပါတယ်။

Hello, this is...
Hello, ...bar.
ဟဲလို၊...ပါ။

Who is this, please?
Akhoot pyaww nay dar, bae thu bar lell?
အခုပြောနေတာ ဘယ်သူပါလဲ။

Is this...?
...larr?
...လား။

I'm sorry, I've dialed the wrong number.
Sorry bar. Phone mharr nhate meet dar bar.
ဆောရီးပါ။ ဖုန်းမှားနှိပ်မိတာပါ။

I can't hear you.
Ma kyarr ya boo.
မကြားရဘူး။

I'd like to speak to...
...naet, pyaww jin loht bar.

...နဲ့ ပြောချင်လို့ပါ။

Do you speak English?

Ingalate lo, pyaww loht ya larr?

အင်္ဂလိပ်လိုပြောလို့ရလား။

Extension..., please.

Extension nan bat...go, hlwell payy bar.

အိပ်စ်တန်းရှင်းနံပါတ်...ကို လွှဲပေးပါ။

Could you ask him/her to call me back?

Thoot go, pyan khaw boht, pyaww payy bar larr.

သူ့ကိုပြန်ခေါ်ဖို့ ပြောပေးပါလား။

My name's...

[male speaker] **Kya nawt nan mae ga, ...par.**

ကျွန်တော့်နာမည်က...ပါ။

[female speaker] **Kya ma nan mae ga, ...par.**

ကျွန်မနာမည်က...ပါ။

My number's...

[male speaker] **Kya nawt, phone nan bat ga...par.**

ကျွန်တော့်ဖုန်းနံပါတ်က...ပါ။

[female speaker] **Kya ma, phone nan bat ga...par.**

ကျွန်မဖုန်းနံပါတ်က...ပါ။

Could you tell him/her I called?

[male speaker] **Kya naw, phone set tae loht, pyaww payy bar larr?**

ကျွန်တော်ဖုန်းဆက်တယ်လို့ ပြောပေးပါလား။

[female speaker] **Kya ma, phone set tae loht, pyaww payy bar larr?**
ကျွန်မဖုန်းဆက်တယ်လို့ ပြောပေးပါလား။

I'll call him/her back tomorrow.

[male speaker] **Ma net phyan, kya naw, phone pyan khaw mae.**
မနက်ဖြန်ကျွန်တော်ဖုန်းပြန်ခေါ်မယ်။

[female speaker] **Ma net phyan, kya ma, phone pyan khaw mae.**
မနက်ဖြန်ကျွန်မဖုန်းပြန်ခေါ်မယ်။



ဖုန်းလာတယ်။

There's a phone call for you.

သုညကိုအရင်နှိပ်ပါ။

You have to dial "0" first.

ခဏလေးနော်။

One moment, please.

ဖုန်းမကိုင်ဘူး။

There's no answer.

ဖုန်းမအားဘူး။

The line's busy.

ကိုင်ထားမလား။

Do you want to hold?

ဖုန်းမှားနေတယ်။

You've got a wrong number.

သူ့အခုဒီမှာမရှိဘူး။ ...မှာပြန်ရောက်မယ်။

He's/She's not here right now. He'll/She'll be back at...

9.3 Internet access

Myanmar's commercial capital Yangon ranks high in East Asia for download and upload speeds. Free Wi-Fi is available in most cafés, hotels and bars.

Internet café

internet café

အင်တာနက်ကဖား

social media

lu mhoot khon yet

လူမှုကန်ယက်

portable power

power bank

ပါဝါဘန့်

email

email

အီးမေးလ်

blog

blog

ဘောလော့

app

app

အက်ပ်

Wi-Fi router

wi-fi set

ဝိုင်ဖိုင်စက်

Is there free Wi-Fi here?

Di mhar, wi-fi alagarr ya larr?

ဒီမှာ ဝိုင်ဖိုင်အလကားရလား။

What is your email address?

Email late sar layy, payy bar?

အီးမေးလ်လိပ်စာလေးပေးပါ။

My email address is...

[male speaker] **Kya nawt email late sar ga...**

ကျွန်တော့်အီးမေးလ်လိပ်စာက...

[female speaker] **Kya ma email late sar ga...**

ကျွန်မအီးမေးလ်လိပ်စာက...

Could you send me an email?

[male speaker] **Kya nawt go, email poht lite bar larr?**

ကျွန်တော့်ကို အီးမေးလ်ပို့လိုက်ပါလား။

[female speaker] **Kya ma go, email poht lite bar larr?**

~ ~ ~ ~ ~

ကျွန်မကို အီးမေးလ်ပို့လိုက်ပါလား။

I will get back to you via email.

Email naet, pyan pyaww bar mae.

အီးမေးလ်နဲ့ ပြန်ပြောပါမယ်။

The Internet connection is unstable.

Laii ma kaungg boo.

လိုင်းမေကောင်းဘူး။

The Internet connection is slow.

Laii kya dae.

လိုင်းကျတယ်။

Can I borrow a Wi-Fi router?

Wi-fi set, ngharr bar larr?

ဝိုင်ဖိုင်စက် ငှားပါလား။

Can I borrow a portable charger?

Power bank, ngharr bar larr?

ပါဝါဘန့် ငှားပါလား။

Let's take a selfie.

Selfie swell ya aung.

ဆယ်ဖွီဆဲရေအောင်။

Add me on Facebook.

Facebook mhar, add payy bar.

ဖွေစ်ဘတ်မှာ အက်ဒ်ပေးပါ။

I will send you the picture via Facebook.

Facebook ga nay, p'own poht lite mae.



ဖွေ့စ်ဘတ်ကန ပံ့ပို့လိုက်မယ်။

I have uploaded our photos on Facebook.

Facebook mhar, p'own dway, tin lite bi.

ဖွေ့စ်ဘတ်မှာ ပံ့ပို့တင်လိုက်ပြီ။

Do you have a Facebook account?

Facebook account sheet larr?

ဖွေ့စ်ဘတ်အကောင့်ရှိလား။

Can I add you on Facebook?

Facebook mhar, add lite ya ma larr?

ဖွေ့စ်ဘတ်မှာ အပ်လိုက်ရမလား။

What is your mobile phone number?

Phone nan bat, bae lout lell?

ဖုန်းနံပါတ်ဘယ်လောက်လဲ။

Do you have this translation app?

Di, barthar pyan application, sheet larr?

ဒီဘာသာပြန်အက်ပလီကေးရှင်းရှိလား။

Do you have this train ticket booking app?

Di, yet htarr let mhat, booking lote taet application, sheet larr?

ဒီ ရထားလက်မှတ် ဘတ်ကင်လုပ်တဲ့အက်ပလီကေးရှင်း ရှိလား။

Do you have this hotel booking app?

Di, hotel booking lote daet application, sheet larr?

ဒီ ဟိုတွယ်ဘတ်ကင်လုပ်တဲ့အက်ပလီကေးရှင်း ရှိလား။

Do you have a printer here?

Di mhar, printer sheet larr?

~ ~ ~

ဒီမှာ ပရင်တာရှိလား။

How much would it cost to print one sheet of paper in black and white?

Aphyu amell naet, print htote tar, ta ywet, bae lout lell?

အဖြူအမည်းနဲ့ ပရင့်ထုတ်တာ တွစ်ရက်ဘယ်လောက်လဲ။

It's my ticket confirmation.

Dar, let mhat, booking lote htarr daet har bar.

ဒါ လက်မှတ်ဘတ်ကင်လုပ်ထားတဲ့ဟာပါ။

It's my hotel reservation.

Dar, hotel booking lote htarr daet har bar.

ဒါ ဟိုတွယ်ဘတ်ကင်လုပ်ထားတဲ့ဟာပါ။

It's my boarding pass.

Dar, boarding pass par.

ဒါ ဘောဒင်းပို့စ်ပါ။

10. Shopping

- 10.1 At a store
- 10.2 At a food market
- 10.3 Clothing and shoes
- 10.4 At the hairdresser



Lucy: Could you help me please?
 Ta chet lout, ku nyi payy bar ownn?
 I'd like to try this dress on.
 Dar layy, sann wit kyeet jin loht bar.

Clerk: Of course.
 Ya dar bawt.
 The fitting room is over there.
 Awit lell khann ga, ho mhar bar.


Lucy: Okay, thanks.

Hote, kyayy zoo bar.



Lucy: It's too small. Do you have a size larger?
A yann, thayy nay dae. Tasite, po kyee dar, sheet larr?

Clerk: How is the fit?
Bae lo lell, taw larr?
Yes, please try this one on.
Sheet bar dae. Dar, wit kyeet bar.



Lucy: Okay, thanks... Do you have this in any other color?
Hote, kyayy zoo bar...
Ta charr a yaung, sheet thayy larr?

Clerk: Yes, we also have it in grey.
Sheet bar dae. Mee khohh yaung, sheet thayy dae.

Lucy: I'll take the grey one.
Mee khohh yaung, yu mae.

Department stores, supermarkets and most shops in Myanmar are open daily, from 9 a.m. until 9 or 10 p.m. Convenience stores are open 24 hours. Morning and evening street markets, where it's acceptable to bargain, are common.

supermarket

supermarket

စူပါမားကတ်

department store

k'own dite

ကုန်တိုက်

fruit shop

athee sai

အသီးဆိုင်

vegetable shop

hinn thee hinn ywet sai

ဟင်းသီးဟင်းခွက်ဆိုင်

grocery

k'own z'own sai

ကုန်စုံဆိုင်

florist

pann sai

ပန်းဆိုင်

market

zayy

ဈေး

fishmonger

ngarr sai

ငါးဆိုင်

household goods

eain thone pyit see, a yaungg sai

အိမ်သုံးပစ္စည်းအေရောင်း ဆိုင်

household appliances

eain thone hlyat sit pyit see a yaungg sai

အိမ်သုံးလျှပ်စစ်ပစ္စည်း အေရောင်းဆိုင်

household linen shop

eain thone pate sa, a yaungg sai

အိမ်သုံးပိတ်စအေရောင်း ဆိုင်

watches and clocks

nar yi sai

နာရီဆိုင်

optician

myet mhan sai

မျက်မှန်ဆိုင်

clothing shop

ahtae sai

အထည်ဆိုင်

ice-cream stand

yay khell mote sai

ရေခဲမုန့်ဆိုင်

music shop (CDs, DVDs, etc)

akhway sai

အွေခဆိုင်

barber

amyohh tharr zabin nhyat sai

အမျိုးသားဆံပင်ညှပ်ဆိုင်

hairdresser

amyohh thamee zabin nhyat sai

အမျိုးသမီးဆံပင်ညှပ်ဆိုင်

perfumery

yay mhwayy sai

ရွှေမးဆိုင်

leather goods

tha yay pyit see, a yaungg sai

သားရေပစ္စည်း အေရောင်းဆိုင်

Burmese medicine shop

myanmar sayy sai

မြန်မာဆေးဆိုင်

goldsmith

badain

ပန်းထိမ်

toy shop

a yote sai

အရုပ်ဆိုင်

jeweler

kyout myet yadanar sai

ကျောက်မျက်ရတနာဆိုင်

beauty salon

ahla pyin sai

အလှပြင်ဆိုင်

laundry

a wit shaw sai

အဝတ်လျှော်ဆိုင်

bakery

paung mote sai

ပေါင်မုန့်ဆိုင်

cobbler

phanat chote sai

ဖိနပ်ချုပ်ဆိုင်

camera shop

camera sai

ကင်မရာဆိုင်

stationery shop

sar yayy kariyar sai

စာရေးကိရိယာဆိုင်

sporting goods

arr gazarr pyit see sai

အားကစားပစ္စည်းဆိုင်

bookshop

sar oat sai

စာအုပ်ဆိုင်

cake shop

mote sai

မုန့်ဆိုင်

motorbike/bicycle repairs

sai kae / set bein pyin sai

ဆိုင်ကယ် / စက်ဘီးပြင်ဆိုင်

pharmacy

sayy zai

ဆေးဆိုင်

newsstand

jar nae sai

ဂျာနယ်ဆိုင်

delicatessen

nai ngan jarr, asarr asar sai

10.1 At a store

Where can I get...?

...bae mhar ya lell?

...ဘယ်မှာရလဲ။

When is this shop open?

Bae nha nar yi, sai phwint lell?

ဘယ်နှစ်နာရီဆိုင်ဖွင့်လဲ။

Could you tell me where the ... department is?

...ga, bae mhar lell, theet larr?

...က ဘယ်မှာလဲသိလား။

Could you help me, please?

Ku nyi payy bar larr.

ကူညီပေးပါလား။

I'm looking for...

...shar nay dar bar.

...ရှာနေတာပါ။

Do you sell English language newspapers?

Ingalate thadinn zar, yaungg larr?

အင်္ဂလိပ်သတင်းစာရောင်းလား။

No, I'd like...

Ma hote boo, ...payy bar.

မဟုတ်ဘူး။ ...ပေးပါ။

I'm just looking, if that's all right?
Di taii, shout kyeet nay dar bar. Ya larr?
ဒီတိုင်းလျှောက်ကြည့်နေတာပါ။ ရလား။



မှာထားတာလား။
Are you being served?

ဘာယူဦးမလဲ။
Anything else?

Yes, I'd also like...
Hote kaet, ...payy bar.
ဟုတ်ကဲ့၊ ...ပေးပါ။

No, thank you. That's all.
Ma yu dawt boo. Kyayy zoo bar.
မယူတော့ဘူး။ ကျေးဇူးပါ။

Could you show me...?
...pya payy bar larr?
...ပြပေးပါလား။

I'd prefer...
...po kyite dae.
...ပိုကြိုက်တယ်။

This is not what [male speaker] I'm looking for.
Kya naw shar nay dar, dar ma hote boo.
ကျွန်တော်ရှာနေတာ ဒါမဟုတ်ဘူး။

[female speaker]

Kya ma shar nay dar, dar ma hote boo.

ကျွန်မရှာနေတာ ဒါမဟုတ်ဘူး။

Thank you, I'll keep looking.

Kyayy zoo tin bar dae. Set shar kyeet lite ownn mae.

ကျေးဇူးတင်ပါတယ်။ ဆက်ရှာကြည့်လိုက်ဦးမယ်။

Do you have something less expensive?

Zayy po thet thar dar, sheet larr?

ဈေးပိုသက်သာတာ ရှိလား။

Do you have something smaller?

Po thayy dar, sheet larr?

ပိုသေးတာရှိလား။

Do you have something larger?

Po kyee dar, sheet larr?

ပိုကြီးတာရှိလား။

I'll take this one.

Dar yu mae.

ဒါယူမယ်။

Does it come with instructions?

A nhyonn, bar larr?

အညွှန်းပါလား။

It's too expensive.

A yann, zayy kyee lonn dae.

အရမ်းဈေးကြီးလန်းတယ်။

I'll give you...

...payy mae.
...ပေးမယ်။

Could you keep this for me?
Dar layy, thein htarr payy bar larr?
ဒါလေး သိမ်းထားပေးပါလား။

I'll come back for it later.
Nout mha, pyan lar khaet mae.
နောက်မှ ပြန်လာခဲ့မယ်။

Do you have a bag for me, please?
Ate layy, payy bar larr?
အိတ်လေး ပေးပါလား။

Could you gift-wrap it, please?
Parkin set ku naet, htote payy bar larr?
ပါကင်စက္ကူနဲ့ ထုပ်ပေးပါလား။



ဆောရီးပါ။ ဒါမရှိပါဘူး။
I'm sorry, we don't have this.

ဆောရီးပါ။ ကွန်သားပြီ။
I'm sorry, we're sold out.

ဆောရီးပါ။ ...မှ ရောက်ပါမယ်။
I'm sorry, it won't come in until...

ကက်ရှာမှာ ပေးပေးပါ။

Please pay at the cash register

ခရက်ဒစ်ကတ်နဲ့ ပေးလို့မရပါဘူး။

We don't accept credit cards.

10.2 At a food market

Traditional Burmese units of measure for weight are the viss and the tical. 1 viss is about 3½ pounds (1.5 kilos) and 1 tical is about ½ an ounce (15 grams).

I'd like 50 ticals of beef.

Amell tharr, ngarr zae tharr, payy bar.

အမဲသား ၅၀ သား ပေးပါ။

I'd like a viss of chicken.

Kyet tharr, da bate thar, payy bar.

ကြက်သားတစ်ပိဿာပေးပါ။

Could you cut it up for me, please?

Hlee payy bar larr?

လှီးပေးပါလား။

Can I order it?

Mhar loht ya larr?

မှာလို့ရလား။

I'll pick it up tomorrow at...

Ma net phyan...mhar, lar yu mae.

မနက်ဖြန်...မှာ လာယူမယ်။

Is it okay to eat this?

Dar, sarr loht ya larr?

ဒါစားလို့ရလား။

Is it okay to drink this?

Dar, thout loht ya larr?

ဒါသောက်လို့ရလား။

What's in it?

Di htell mhar, bar par lell?

ဒီထဲမှာ ဘာပါလဲ။

10.3 Clothing and shoes

I'd like something to go with this.

Dar naet wit boht, lo jin dae.

ဒါနဲ့ဝတ်ဖို့ လိုချင်တယ်။

Do you have shoes to match this?

Dar naet lite daet, phanat sheet larr?

ဒါနဲ့လိုက်တဲ့ ဖိနပ်ရှိလား။

I'm a size...in the U.S.

U.S. site...bar.

ယူအက်စ်ဆိုဒ်...ပါ။

Can I try this on?

Wit kyeet loht ya larr?

ဝတ်ကြည့်လို့ရလား။

Where's the fitting room?

A wit lell khann ga, bae mhar lell?

အဝတ်လဲခန်း ကဘယ်မှာလဲ။

It doesn't suit me.

Ma taw boo.

မေတာ်ဘူး။

This is the right size.

A taw bell.

အေတာ်ပဲ။

Do you have these in white?

Dar, aphyu yaung, sheet larr?

ဒါ အဖြူရောင်ရှိလား။

Do you have these in black?

Dar, amell yaung, sheet larr?

ဒါ အမည်းရောင်ရှိလား။

Do you have these in green?

Dar, aseing yaung, sheet larr?

ဒါ အစိမ်းရောင်ရှိလား။

Do you have these in red?

Dar, ani yaung, sheet larr?

ဒါ အနီရောင်ရှိလား။

Do you have these in blue?

Dar, apyar yaung, sheet larr?

ဒါ အပြာရောင်ရှိလား။

The heel's too high.

Dout ga, ayann, myint lonn dae.

ဒေါက်က အရမ်းမြင့်လန်းတယ်။

The heel's too low.

Dout ga, ayann, naint lonn dae.

ဒေါက်က အရမ်းနိမ့်လန်းတယ်။

Is this real leather?

Dar, tha yay, a sit larr?

ဒါ သားရေအစစ်လား။

I'm looking for a dress for a four-year-old child.

Lay nhit kha layy atwet, gar win, shar nay dar bar.

လေးနှစ်ကလေးအတွက် ဂါဝန်ရှာနေတာပါ။

I'd like a silk blouse.

Pohh ein gyi, payy bar.

ပိုးအင်္ကျီပေးပါ။

I'd like a cotton shirt.

Chi shat ein gyi, payy bar.

ချည်ရှပ်အင်္ကျီ ပေးပါ။

I'd like a woolen jacket.

Thohh mwayy jarkin ein gyi, payy bar.

သိုးမွေးဂျာကင်အင်္ကျီ ပေးပါ။

I'd like a pair of linen pants.

Linin baungg bi tahtae, payy bar.

လီနင်ဘောင်းဘီတစ်ထည် ပေးပါ။

Will it shrink in the wash?

Shaw pee yin, ky'ownt thwarr ma larr?

လျှော်ပြီးရင် ကျွဲသားမလား။

Could you mend these shoes?

Di phanat, chote payy bar larr?

ဒီဖိနပ်ချုပ်ပေးပါလား။

Could you resole these shoes?

Di phanat sole, pyan htaet payy bar larr?

ဒီဖိနပ်ဆိုးလ်ပြန်ထည့်ပေးပါလား။

When will they be ready?

Bae dawt, ya ma lell?

ဘယ်တော့ရမလဲ။

I'd like a can of shoe polish, please.

Phanat ayaung tin si, taboo payy bar.

ဖိနပ်အရောင်တင်ဆီတစ်ဘူးပေးပါ။

I'd like a pair of shoe laces, please.

Shoo phanat kyohh, da z'own payy bar.

ရှူးဖိနပ်ကြိုးတစ်စုံပေးပါ။

10.4 At the hairdresser

Do I have to make an appointment?

Appointment kyo yu ya ma larr?

အွပ်ငုံ့မန့်ကြိုယူရမလား။

Can I come in right now?

Akhoot, win lar loht ya bi larr?

အခုဝင်လာလို့ရပြီလား။

How long will I have to wait?
Bae lout, saungt ya ownn ma lell?
ဘယ်လောက်စောင့်ရဦးမလဲ။

I'd like a shampoo.
Gaungg shaw mae.
ခေါင်းလျှော်မယ်။

I'd like a haircut.
Zabin nhyat mae.
ဆံပင်ညှပ်မယ်။

I'd like a shampoo for oily hair, please.
Si myarr daet, zabin atwet, htote htarr daet, shampoo naet, shaw payy bar.
ဆီများတဲ့ဆံပင်အွတက်ထုတ်ထားတဲ့ ရှန်ပူနဲ့လျှော်ပေးပါ။

I'd like a shampoo for dry hair, please.
Chout daet, zabin atwet, htote htarr daet, shampoo naet, shaw payy bar.
ခြောက်တဲ့ဆံပင်အွတက်ထုတ်ထားတဲ့ ရှန်ပူနဲ့လျှော်ပေးပါ။

I'd like an anti-dandruff shampoo.
Bout pyout shampoo naet, shaw payy bar.
ဘောက်ပျောက်ရှန်ပူနဲ့ လျှော်ပေးပါ။

I'd like a color-rinse shampoo, please.
Ayaung kyut daet, shampoo naet, shaw payy bar.
အေရာင်ကျွတ်တဲ့ရှန်ပူနဲ့ လျှော်ပေးပါ။

I'd like a shampoo with conditioner, please.
Pyawt zayy bar daet, shampoo naet, shaw payy bar.
ပျော့ဆေးပါတဲ့ရှန်ပူနဲ့ လျှော်ပေးပါ။

I'd like highlights, please.

Highlight phout payy bar.

ဟိုင်းလိုက်ဖောက်ပေးပါ။

Do you have a color chart, please?

Zabin a yaung dway, kyeet boht, sar oat sheet larr?

ဆံပင်အရောင်ဇွတ်ကြည့်ဖို့စာအုပ်ရှိလား။

I'd like to keep the same color.

Di a yaung bell, htarr mae.

ဒီအရောင်ပဲထားမယ်။

I'd like it darker.

A yaung, po yint payy bar.

အရောင်ပိုရင့်ပေးပါ။

I'd like it lighter.

A yaung, po phyawt payy bar.

အရောင်ပိုဖျော့ပေးပါ။

I'd like my hair dyed.

Zabin sayy sohh mae.

ဆံပင်ဆေးဆိုးမယ်။

I don't want my hair-dyed.

Zabin sayy ma sohh boo.

ဆံပင်ဆေးမဆိုးဘူး။

I'd like gel.

Gel lein mae.

ဂျယ်လိမ်းမယ်။

I don't want lotion.

Lotion ma lein boo.

လိုးရှင်းမလိမ်းဘူး။

I'd like short bangs.
Shayt zabin toh toh, nhyat payy bar.
ရှေ့ဆံပင်တိုတို ညှပ်ပေးပါ။

Not too short at the back.
Anout ko, a yann, ma toh boo.
အောက်ကို အရမ်းမတိုဘူး။

Not too long.
A yann, ma shay boo.
အရမ်းမရှည်ဘူး။

I'd like it curly.
Kout mae.
ကောက်မယ်။

I don't like it too curly.
A yann, ma kout boo.
အရမ်းမကောက်ဘူး။

It needs a little taken off.
Nell nell, nhyat payy bar.
နည်းနည်းညှပ်ပေးပါ။

It needs a lot taken off.
Myarr myarr, nhyat payy bar.
များများညှပ်ပေးပါ။

I'd like a completely different style.
Zabin p'own, lone wa, pyaungg jin
dae.

ဆံပင်ပုံ လုံးဝပြောင်းချင်တယ်။

I'd like it the same as in this photo.

Di p'own htell ga, a taii, lote payy bar.

ဒီပုံထဲကအတိုင်း လုပ်ပေးပါ။

I'd like it the same as that woman's.

Ae deet, amyohh thamee lo, lote payy bar.

အဲဒီအမျိုးသမီးလို လုပ်ပေးပါ။

Could you turn the drier up a bit?

Drier go, nell nell mhyint payy bar larr.

ဒရိုင်ယာကိုနည်းနည်းမြှင့်ပေးပါလား။

Could you turn the drier down a bit?

Drier go, nell nell nhaint payy bar larr.

ဒရိုင်ယာကို နည်းနည်းနှိမ်ပေးပါလား။

I'd like a facial.

Myet nhar sayy mae.

မျက်နှာဆေးမယ်။

I'd like a manicure.

Let thell lote mae.

လက်သည်းလုပ်မယ်။

Could you trim my bangs please?

Shayt zabin teet payy bar larr?

ရှေ့ဆံပင် တိပေးပါလား။

Could you trim my beard please?

Mote sate mhwayy teet payy bar larr?

မုတ်ဆိတ်ငွမ်းတံပေးပါလား။

Could you trim my moustache please?

Nhakhann mhwayy teet payy bar larr?

နှုတ်ခမ်းငွမ်းတံပေးပါလား။

I'd like a shave, please.

Mote sate yate mae.

မုတ်ဆိတ်ရိတ်မယ်။



ညှပ်ချင်တဲ့ပုံ ရှိလား။

What style did you have in mind?

ဘာအရောင်ဆိုးချင်လဲ။

What color did you want it?

အပူချိန်က အဆင်ပြေလား။

Is the temperature all right for you?

တစ်ခုခု ဖတ်မလား။

Would you like something to read?

တစ်ခုခု သောက်မလား။


Would you like a drink?

11. Tourist Activities

11.1 Places of interest

11.2 Going out

11.3 Booking tickets



Lucy: How do we get to Shwedagon Pagoda?
Shwedagon pha yarr go, bae lo, thwarr ya ma lell?

A Woman: Take bus line 8.
Bus karr, nan bat shit, see thwarr bar.



A Woman: You can also take a cab. It is easier.
Taxi see thwarr loht lell, ya dae. Po lwae dar bawt.

Lucy: Okay, thanks.
Hote kaet, kyayy zoo bar.

Local magazines such as Myanmore (myanmore.com) and Frontier Myanmar (frontiermyanmar.net) have information about events and places to visit. Have your hotel concierge write down (in Burmese characters) the places you want to go to, so you can show them to the cab driver, bus driver or train staff.

11.1 Places of interest

Where's the Tourist
Tourist information counter ga, bae

Information, please?
mhar lell?
တိုးရစ်အင်ဖော်မေးရှင်းကောင်တာက ဘယ်မှာလဲ။

Do you have a city map?
Myoht pya myay b'own, sheet larr?
မြို့ပြမြေပုံ ရှိလား။

Where is the museum?
Pya dite ga, bae mhar lell?
ပြတိုက်က ဘယ်မှာလဲ။

Where can I find a church?
Kharit yan, pha yarr kyaungg, bae mhar sheet lell?
ခရစ်ယာန်ဘုရားကျောင်း ဘယ်မှာရှိလဲ။

Could you give me some information about...?
...akyaungg, nell nell, pyaww pya bar larr?
...အကြောင်း နည်းနည်းပြောပြပါလား။

How much is this?
Dar, bae lout lell?
ဒါဘယ်လောက်လဲ။

What are the main places of interest?
Bae nay yar dway ga, sate win zarr boht akaungg zone lell?
ဘယ်နေရာတွေက စိတ်ဝင်စားဖို့အကောင်းဆုံးလဲ။

Could you point them out on the map?
Myay b'own baw mhar, htout pya bar larr?
မြေပုံပေါ်မှာ ထောက်ပြပါလား။

What do you recommend?
Bar akyan payy ma lell?
ဘာအကြံပေးမလဲ။

We'll be here for a few hours (3-4 hours).
Di mhar, thone layy nar yi lout, nay mae.
ဒီမှာ ၃-၄ နာရီလောက်နေမယ်။

We'll be here for a week.

Di mhar, da bat nay mae.
ဒီမှာ တစ်ပတ်နေမယ်။

We're interested in...
...go, sate win zarr dae.
...ကို စိတ်ဝင်စားတယ်။

How long does it take?
Bae lout kyar lell?
ဘယ်လောက်ကြာလဲ။

Where does it start?
Bae ga sa lell?
ဘယ်ကစလဲ။

Where does it end?
Bae mhar, sone lell?
ဘယ်မှာဆုံးလဲ။

Are there any boat trips?
Hlay kha yee zin, sheet larr?
လှေခရီးစဉ်ရှိလား။

Where can we board?
Bae ga, tet ya ma lell?
ဘယ်ကတက်ရမလဲ။

Are there any bus tours?
Bus karr naet thwarr daet, kha yee zin, sheet larr?
ဘတ်စ်ကားနဲ့ သားတံခရီးစဉ် ရှိလား။

Where do we get on?
Bae ga, tet ya ma lell?

ဘယ်ကတက်ရမလဲ။

Is there a guide who speaks English?
Ingalate zagarr pyaw tat daet, guide sheet larr?
အင်္ဂလိပ်စကားပြောတတ်တဲ့ ဂိုက်ရှီလား။

What trips can we take around the area?
Di narr ta wite mhar, bae dway, thwarr loht ya lell?
ဒီနားတစ်ဝိုက်မှာ ဘယ်ခွဲတွဲသားလို့ရလဲ။

Are there any excursions?
Layt lar yayy, kha yee, sheet larr?
လေ့လာရေးခရီးရှိလား။

Where do they go?
Thu doht, bae thwarr dar lell?
သူတို့ဘွယ်သားတာလဲ။

How long is the excursion?
Layt lar yayy, kha yee ga, bae lout kyar lell?
လေ့လာရေးခရီးက ဘယ်လောက်ကြာလဲ။

We'd like to go to Shwedagon Pagoda.
Shwedagon pha yarr, thwarr jin dae.
ရွှေတိဂုံဘုရား သားချင်တယ်။

We'd like to go to Karaweik Palace.
Karaweik nann daw, thwarr jin dae.
ကရဝိက်နန်းတော် သားချင်တယ်။

How much does it cost to...?
...go, bae lout lell?

...ကို ဘယ်လောက်လဲ။

How much is the admission ticket?

Win jayy, bae lout lell?

ဝင်ကြေးဘယ်လောက်လဲ။

How long do we stay in...?

...mhar, bae lout kyar kyar, nay ma lell?

...မှာ ဘယ်လောက်ကြာကြာနေမလဲ။

Are there any guided tours?

Guide bar daet, kha yee zin dway, sheet larr?

ဝိုက်ပါတဲ့ ခရီးစဉ်တွေရှိလား။

Do you have an English tour?

Ingalate lo pyaww daet, kha yee zin, sheet larr?

အင်္ဂလိပ်လိုပြောတဲ့ ခရီးစဉ်ရှိလား။

How much free time will we have there?

Ae deet mhar, achain, bae lout ya ma lell?

အဲဒီမှာ အချိန်ဘယ်လောက်ရမလဲ။

We want to have a walk around.

Lann shout kyeet jin dae.

လမ်းလျှောက်ကြည့်ချင်တယ်။

Can we hire a guide?

Guide ngharr loht ya larr?

ဝိုက်ငှားလိုရလား။

What time does...open?

...ga, bae nha nar yi, phwint lell?

...က ဘယ်နှစ်နာရီပိတ်လဲ။

What time does...close?

...ga, bae nha nar yi, pate lell?

...က ဘယ်နှစ်နာရီပိတ်လဲ။

What days are...open?

...ga, bae yet dway, phwint lell?

...က ဘယ်ရက်တွေဖွင့်လဲ။

What days are...closed?

...ga, bae yet dway, pate lell?

...က ဘယ်ရက်တွေပိတ်လဲ။

What's the admission price?

Win jayy, bae lout lell?

ဝင်ကြေးဘယ်လောက်လဲ။

Is there a child discount?

Kha layy atwet, discount sheet larr?

ကလေးအတွက် ဒစ်စကောင့်ရှိလား။

Is there a student discount?

Kyaungg tharr dway atwet, discount sheet larr?

ကျောင်းသားတွေအတွက် ဒစ်စကောင့်ရှိလား။

Is there a discount for senior citizens?

Thet kye ywae o dway atwet, discount sheet larr?

သက်ကြီးရယ်အိုတွေအတွက် ဒစ်စကောင့်ရှိလား။

Can I film here?

Video yite loht ya larr?

~ ~ ~ ~

ဗီဒီယိုရိုက်လို့ရလား။

Do you have an English catalog?

Ingalate lo, yayy htarr daet catalog, sheet larr?

အင်္ဂလိပ်လိုရေးထားတဲ့ကတ်တလော့ ရှိလား။

Do you have an English travel brochure?

Ingalate lo, kha yee zin dway, yayy htarr daet, let kann sar zaung, sheet larr?

အင်္ဂလိပ်လိုခရီးစဉ်ငွေတရားထားတဲ့ လက်ကမ်းစာစောင်ရှိလား။

11.2 Going out

Myanmar has an increasing number of bars, night clubs and late-night coffee shops. Try to see the cultural performance at Karaweik Palace one evening, which has a Burmese buffet.

What's on tonight?

Di nya, bar sheet lell?

ဒီညဘာရှိလဲ။

Do you have this week's entertainment guide?

Di apat atwet, phyaw phyay yayy, a si a zin, lann nhyon, sheet larr?

ဒီအပတ်အတွက် ဖျော်ဖြေရေးအစီအစဉ်လမ်းညွှန် ရှိလား။

We want to go to...

...go, thwarr jin dae.

...ကို သားချင်တယ်။

What's playing at the cinema?

Yote shin y'own mhar, bar karr, pya nay lell?

ရုပ်ရှင်ရုံမှာဘာကားပြန်လဲ။

This film has subtitles.

Di yote shin ga, sar dann htohh dae.

ဒီရုပ်ရှင်က စာတန်းထိုးတယ်။

This film is dubbed in English.

Di yote shin ga, ingalate than naet bar.

ဒီရုပ်ရှင်က အင်္ဂလိပ်သံနဲ့ပါ။

What's on at the theater?

Pyazat y'own mhar, bar pya nay lell?

ပြဇာတ်ရုံမှာ ဘာပြနေလဲ။

Where can I find a good nightclub?

Di narr mhar, bae nightclub kaungg lell?

ဒီနားမှာ ဘယ်နိုက်ကလပ်ကောင်းလဲ။

Should I/we dress up?

Pwell tet wit s'own, wit ya mhar larr?

ပဲတက်ဝတ်စုံ ဝတ်ရမှာလား။

What time does the show start?

Pyapwell ga, bae achain, sa ma lell?

ပြပဲက ဘယ်အချိန်စမလဲ။

Could you reserve some tickets for us?

[male speaker] **Kya naw doht atwet, booking lote htarr payy bar larr?**

ကျွန်တော်တို့အတွက် ဘတ်ကင်လုပ်ထားပေးပါလား။

[female speaker] **Kya ma doht atwet, booking lote htarr payy bar larr?**

ကျွန်မတို့အတွက် ဘတ်ကင်လုပ်ထားပေးပါလား။

We'd like to book three seats.

Thone yout sar, booking lote chin bar dae.
သုံးယောက်စာစားခွဲ ဘတ်ကင်လုပ်ချင်ပါတယ်။

We'd like to book a table for three.
Thone yout sar zabwell, booking lote chin bar dae.
သုံးယောက်စာစားခွဲ ဘတ်ကင်လုပ်ချင်ပါတယ်။

11.3 Booking tickets

Could I reserve three seats for the eight o'clock performance?
Shit nar yi pwell atwet, thone yout sar, booking lote chin bar dae?
ရှစ်နာရီပဲအွတ်ကင် သုံးယောက်စာစားခွဲ ဘတ်ကင် လုပ်ချင်ပါတယ်။

Could I reserve front row seats?
Shayt dann, booking lote loht, ya ma larr?
ရှေ့တန်းခွဲ ဘတ်ကင်လုပ်လို့ရမလား။

Could I reserve a table for eight people at the front?
Shayt dann mhar, shit yout sar, booking lote chin bar dae?
ရှေ့တန်းမှာ ရှစ်ယောက်စာစားခွဲ ဘတ်ကင် လုပ်ချင်ပါတယ်။

Could I reserve seats in the middle?
Alae mhar, booking lote loht, ya ma larr?
အလယ်မှာ ဘတ်ကင်လုပ်လို့ရမလား။

Could I reserve a table in the middle?
Alae mhar, zabwell ta lone lout, booking lote loht, ya ma larr?
အလယ်မှာ စားခွဲတစ်လုံးလောက် ဘတ်ကင်လုပ်လို့ရမလား။

Are there any seats left for tonight?
Di nya atwet, kh'own kyan thayy larr?
ဒီညအွတ်ကင် ခုံကျန်သေးလား။

How much is a ticket?

Let mhat, dazaung, bae lout lell?

လက်မှတ်တစ်စောင် ဘယ်လောက်လဲ။

When can I pick up the tickets?

Bae achain, let mhat, lar yu ya ma lell?

ဘယ်အချိန်လက်မှတ်လာယူရမလဲ။

I've got a reservation. My name's...

...nan mae naet, booking lote htarr dae.

...နာမည်နဲ့ ဘတ်ကင်လုပ်ထားတယ်။



ဘွယ်ပဲအွတက်ွ ဘတ်ကင်လုပ်မှာလဲ။

Which performance would you like to reserve tickets for?

ဘယ်မှာထိုင်ချင်လဲ။

Where would you like to sit?

အားလုံးကွန်သားပြီ။

Everything's sold out.

မတ်တပ်ရပ်ကြည့်ရမှာပါ။

It's standing room only.

ရှေ့ တန်းအွတက်ပဲ

We've only got tickets for

လက်မှတ်ကျန်တော့တယ်။

the front row.

နောက်တန်းအွတ်ကပ်ပဲ

We've only got tickets for the

လက်မှတ်ကျန်တော့တယ်။

back row.

လက်မှတ်ဘယ်နှစ်စောင်ယူမလဲ။

How many tickets would you like?

နာရီမထိုးခင် လက်မှတ်လာယူရပါမယ်။

You'll have to pick up the tickets before ...o'clock.

လက်မှတ်ပြပါ။

Tickets, please.

ခုံကဒီမှာပါ။

This is your seat.

ဆောရီးပါ။ ခုံမှားနေပါတယ်။

Sorry, you are in the wrong seat.

12. Sports & Activities

12.1 Sports

12.2 At the beach

12.3 Trekking



Lucy: How far is it to Ngapali Beach?
Ngapali kann jay go thwarr yin, bae lout kyar lell?

A Woman: It's about 30 minutes by plane.
Lay yin naet so, minit thone zae lout, kyar dae.

Lucy: Is the water clean there?
Aet mhar, yay kyi larr?

A Woman: Yes, it's very beautiful there.
Kyi dae. Aet mhar, a yann, hla dae.



Nilar: Can we do scuba diving there?
Aet mhar, scuba diving lote loht ya larr?

A Woman: Of course you can!
Ya dar bawt!

Lucy: Are there any sharks there?
Aet mhar, ngamann sheet larr?

A Woman: Maybe, so please be careful.
Sheet yin sheet mae. Thadeet htarr bar.

12.1 Sports

cycling

set bein see

စက်ဘီးစီး

mountain climbing

taung tet

တောင်တက်

martial arts

ko khan pyin nyar

ကိုယ်ခံပညာ

swimming

yay koo

ရေကူး

hiking

taung tet

တောင်တက်

fishing

ngarr mhyarr

ငါးဖျား

soccer

baw lone

ဘောလုံး

badminton

kyet taung yite

ကြက်တောင်ရိုက်

volleyball

baw li baww

ဘော်လီဘော

basketball

basketball

ဘက်စကတ်ဘော

tennis

tennis

တင်းနစ်

table tennis

zabwell tin tennis

စားပဲတင်တင်းနစ်

golf

gout yite

ဂေါက်ရိုက်

caneball

jinn lone

ခြင်းလုံး

Where's the stadium?

Arr gazarr gwinn ga, bae mhar lell?

အားကစားကင်း ကဘယ်မှာလဲ။

Where's the gym?

Gym ga, bae mhar lell?

ဂျင်က ဘယ်မှာလဲ။

Can we see a soccer match?

Baw lone pwell, kyeet loht ya larr?

ဘောလုံးပဲ ကြည့်လို့ရလား။

Can we see a basketball game?

Basketball pwell, kyeet loht ya larr?
ဘက်စကတ်ဘော့ပဲ ကြည့်လိုရလား။

Can we see a badminton game?
Kyat taung yite pwell, kyeet loht ya larr?
ကြက်တောင်ရွက်ပဲ ကြည့်လိုရလား။

When does the game begin?
Bae achain, pwell sa ma lell?
ဘယ်အချိန်ပဲစမလဲ။

What's the score?
Bae nhamhat ya lell?
ဘယ်နှစ်မှတ်ရလဲ။

I've won.
Nai dae.
နိုင်တယ်။

I've lost.
Sh'own dae.
ရှုံးတယ်။

We're even.
Tha yay bell.
သေရပဲ။

12.2 At the beach

Is it far (to walk) to the sea?
Pin lae go, lann shout thwarr yin, wayy larr?
ပင်လယ်ကို လမ်းလျှောက်သားရင် ဝေးလား။

Is there a swimming pool around here?

Di narr mhar, yay koo kan, sheet larr?

ဒီနားမှာ ရေကူးကန်ရှိလား။

Is there a beach around here?

Di narr mhar, kann jay, sheet larr?

ဒီနားမှာ ကမ်းခြေရှိလား။

Are there any rocks here?

Di mhar, kyout saung dway, sheet larr?

ဒီမှာကျောက်ဆောင်တွေရှိလား။

When's high tide?

Bae achain, yay tet lell?

ဘယ်အချိန် ရေတက်လဲ။

When's low tide?

Bae achain, yay kya lell?

ဘယ်အချိန် ရေကျလဲ။

What's the water temperature?

Yay apu jain, bae lout sheet lell?

ရေအပူချိန် ဘယ်လောက်ရှိလဲ။

Is it deep here?

Di mhar, yay net larr?

ဒီမှာရေနက်လား။

Is it safe for children to swim here?

Di mhar, kha layy dway, yay koo loht, ya larr?

ဒီမှာကလေးတွေ ရေကူးလို့ရလား။

Are there any currents?

Hlaih sheet larr?

လှိုင်းရှိလား။

Are there any sharks?

Nga mann sheet larr?

ငါးမန်းရှိလား။

Are there any jellyfish?

Jelly ngarr sheet larr?

ဂျယ်လီငါးရှိလား။

What does that flag mean?

Aet alan ga, bar adate bae lell?

အဲဒါအလံက ဘာအဓိပ္ပါယ်လဲ။

What does that buoy mean?

Ae deet, yay baw mhar, paw nay dar ga, bar lell?

အဲဒီ ရေပေါ်မှာပေခေါ် နတာက ဘာလဲ။

Is there a lifeguard on duty?

Kae sae yayy thamarr dway, sheet larr?

ကယ်ဆယ်ရေးသမားတွေရှိလား။

Where can I get a chair?

Kh'own, bae mhar ya nai ma lell?

ခုံ ဘယ်မှာရနိုင်မလဲ။

Where can I get a beach umbrella?

Htee, bae mhar ya nai ma lell?

ထီး ဘယ်မှာရနိုင်မလဲ။

Where can I get a towel?

Thabet, bae mhar ya nai ma lell?

သဘက် ဘယ်မှာရနိုင်မလဲ။

Where can I get sunglasses?
Nay gar myet mhan, bae mhar ya nai ma lell?
နေကာမျက်မှန် ဘယ်မှာရနိုင်မလဲ။

Where can I get sunscreen?
Nay laung dan khan daet lotion, bae mhar ya nai ma lell?
နေလောင်ဒဏ်ခံတွဲလိုးရှင်း ဘယ်မှာရနိုင်မလဲ။

Where can I have a shower?
Bae mhar, yay chohh loht ya lell?
ဘယ်မှာရေချိုးလို့ရလဲ။

Danger
an da yae, sheet thi
အန္တရာယ်ရှိသည်

No Swimming/Fishing Here
yay ma koo ya / ngarr ma mhyarr ya
ရေမကူးရ / ငါးမမျှားရ

12.3 Trekking

How long is the walk?
Lann shout thwarr yin, bae lout kyar ma lell?
လမ်းလျှောက်သားရင် ဘယ်လောက်ကြာမလဲ။

How long does it take from here?
Di ga nay, bae lout kyar ma lell?

ဒီကေန ဘယ်လောက်ကြာမလဲ။

Are the paths in [good/bad] condition?

Lann [kaungg/sohh] larr?

လမ်း [ကောင်း / ဆိုး] လား။

Is the walk difficult?

Lann shout thwarr ya dar, khet larr?

လမ်းလျှောက်သားရတာ ခက်လား။

Where can we find a guide?

Guide, bae mhar, shar loht ya ma lell?

ဂိုက်ဘယ်မှာရှာလို့ရမလဲ။

What should I bring?

Bar dway, yu thwarr boht lo lell?

ဘာတွေယူသားဖို့လိုလဲ။

Can we get food and water along the way?

Lann mhar, a sarr a thout, ya nai ma larr?

လမ်းမှာအစားအသောက်ရနိုင်မလား။

Where can we stay?

Bae mhar, tell loht ya ma lell?

ဘယ်မှာတည်းလို့ရမလဲ။

What is the accommodation like?

Tell ya maet nay yar ga, bae lo myohh lell?

တည်းရမယ့်နေရာက ဘယ်လိုမျိုးလဲ။

Is it okay to walk this way?

Di lann ga, thwarr loht ya larr?

~ ~ ~

ဒီလမ်းကွသားလို့ရလား။

Do we walk back the way we came?
Alar lann ataii, pyan shout ya mhar larr?
အလာလမ်းအတိုင်း ပြန်လျှောက်ရမှာလား။

Are there any dangerous animals around here?
Di narr mhar, an da yae sheet daet, tarate san dway, sheet larr?
ဒီနားမှာ အန္တရာယ်ရှိတဲ့တိရစ္ဆာန်တွေရှိလား။

Is this area safe?
Di nay yar ga, an da yae kinn larr?
ဒီနေရာက အန္တရာယ်ကင်းလား။

Are there any...?
...sheet larr?
...ရှိလား။

Can we stay here tonight please?
[male speaker] Kya naw doht, di nya, di mhar, tell loht ya ma larr?
ကျွန်တော်တို့ဒီည ဒီမှာတည်းလို့ရမလား။

[female speaker] Kya ma doht, di nya, di mhar, tell loht ya ma larr?
ကျွန်မတို့ဒီည ဒီမှာတည်းလို့ရမလား။

Can I stay here tonight please?
[male speaker] Kya naw, di nya, di mhar, tell loht ya ma larr?
ကျွန်တော်ဒီည ဒီမှာတည်းလို့ရမလား။

[female speaker] Kya ma, di nya, di mhar, tell loht ya ma larr?
ကျွန်မဒီည ဒီမှာတည်းလို့ရမလား။

It's too dark to keep walking.

Lann set shout poht, a yann, mhaung nay bi.

လမ်းဆက်လျှောက်ဖို့ အရမ်းမှောင်နေပြီ။

We are afraid we will get lost.

[male speaker] **Kya naw doht, lann pyout thwarr mhar, kyout dae.**

ကျွန်တော်တို့ လမ်းပျောက်သားမှာကြောက်တယ်။

[female speaker] **Kya ma doht, lann pyout thwarr mhar, kyout dae.**

ကျွန်မတို့ လမ်းပျောက်သားမှာကြောက်တယ်။

Thank you for your kindness.

Kyin nar, ga yoot site payy daet atwet, kyayy zoo tin bar dae.

ကြင်နာဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

13. Health Matters

- 13.1 Calling a doctor
- 13.2 What's wrong?
- 13.3 The consultation
- 13.4 The diagnosis
- 13.5 Medications and prescriptions
- 13.6 At the dentist



Doctor: What seems to be the problem?
Bar phyit lell?

Lucy: I have a fever and a cough.
Phyarr pee, chaungg sohh nay loht bar.

Doctor: How long have you had this complaint?

Phyit dar, bae lout kyar bi lell?

Lucy: Just today.
Di nayt mha bar.



Doctor: You've got the flu. Are you allergic to any medicines?
Tote kwayy phyit tar. Ma taet daet sayy, sheet larr?

Lucy: No I'm not.
Ma sheet bar boo.

Doctor: Okay, I'm prescribing some medicine.
Kaungg bi. Sayy anhyonn, yayy pay lite mae.



Doctor: Rest more and drink more fluids.
Kaungg kaungg anarr yu pee, ayay myarr myarr thout.

Doctor: Take these pills three times a day.

Di sayy dway go, tanayt thone gyain thout.

Lucy: Okay, thank you.
 Hote kaet. Kyayy zoo tin bar dae.

If you become ill in Myanmar, there are special departments in many large hospitals with better facilities for foreigners, although they are more expensive. Otherwise, go to the nearest clinic. You should register first, see the doctor and have your illness treated, and then settle the bill.

13.1 Calling a doctor

Could you call (get) a doctor quickly, please?

Sayar win, myan myan, khaw payy bar larr?

ဆရာဝန်မြန်မြန်ခေါ်ပေးပါလား။

When are the doctor's working hours?

Sayar win, bae achain, htai lell?

ဆရာဝန်ဘယ်အချိန်ထိုင်လဲ။

When can the doctor come?

Sayar win, bae achain, lar nai ma lell?

ဆရာဝန်ဘယ်အချိန်လာနိုင်မလဲ။

Could I make an appointment to see the doctor?

Sayar win pya boht, booking lote loht, ya ma larr?

ဆရာဝန်ပြုဖို့ ဘတ်ကင်လုပ်လို့ရမလား။

I've got an appointment to see the doctor at four o'clock.

Layy nar yi mhar, sayar win pya boht, booking lote htarr dae.

လေးနာရီမှာ ဆရာဝန်ပြုဖို့ ဘတ်ကင်လုပ်ထားတယ်။

Which pharmacy is on night duty?

Bae sayy zai ga, nya bet, phwint lell?

ဘယ်ဆေးဆိုင်က ညဘွက်ဖင့်လဲ။

Which pharmacy is on weekend duty?

Bae sayy zai ga, sa nay ta ninn ga nway, phwint lell?

ဘယ်ဆေးဆိုင်က စေန၊ တနင်္ဂနွေဖင့်လဲ။

13.2 What's wrong?

I don't feel well.

Nay loht, ma kaungg boo.

နေလို့မေကာင်းဘူး။

I'm ill.

Phyarr nay dae.

ဖျားနေတယ်။

I'm dizzy.

Gaungg muu nay dae.

ခေါင်းမူးနေတယ်။

I feel sick (nauseous).

An jin nay dae.

အန်ချင်နေတယ်။

I've got a cold.

A aye, meet htarr dae.

အေအေမိထားတယ်။

I've got a cough.

Chaungg sohh nay dae.

~ ~ ~

ချောင်းဆိုးနေတယ်။

I've got diarrhea.

Wann thwarr nay dae.

ဝမ်းသားနေတယ်။

I have trouble breathing.

Athet shu kyet nay dae.

အသက်ရှူကြပ်နေတယ်။

I feel tired all over.

Tago lone nyaungg nay dae.

တစ်ကိုယ်လုံးညောင်းနေတယ်။

It hurts here.

Di mhar, nar nay dae.

ဒီမှာနာနေတယ်။

I've been sick (vomited).

An nay dae.

အန်နေတယ်။

I'm running a temperature of...degrees

Aphyarr...degree, sheet dae.

အဖျား...ဒီဂရီရှိတယ်။

I've been stung by an insect.

Insect a kite, khan ya dae.

အင်းဆက်အကိုက်ခံရတယ်။

I've been stung by a jellyfish.

Jelly ngarr a kite, khan ya dae.

ဂျယ်လီငါးအကိုက်ခံရတယ်။

I've been bitten by a dog.

Khwayy kite khan ya dae.

ငွေးကိုက်ခံရတယ်။

I've been bitten by a snake.

Mway kite khan ya dae.

ရွှေမြကိုက်ခံရတယ်။

I've cut myself (with a knife).

Darr sha htarr dae.

ဓားရှုထားတယ်။

I've burned myself.

Apu laung htarr dae.

အပူလောင်ထားတယ်။

I've grazed myself.

Pwonn htarr dae.

ပန်းထားတယ်။

I've had a fall.

Chaw lell htarr dae.

ချော်လဲထားတယ်။

13.3 The consultation

I've sprained my ankle.

Chay dout, khout thwarr dae.

ခြေထောက်ခွဲက်သားတယ်။

Could I have a female doctor, please?
A myohh tha mee, sayar win naet, pya jin dae?
အမျိုးသမီးဆရာဝန်နဲ့ပြချင်တယ်။

I'd like the morning-after pill.
Tarr zayy payy bar.
တားဆေးပေးပါ။

I'm a diabetic.
See jo, sheet dae.
ဆီးချိုရှိတယ်။

I'm asthmatic.
Pann nar yin kyat, sheet dae.
ပန်းနာရင်ကြပ်ရှိတယ်။

I'm allergic to penicillin.
Pennicillin naet, ma taet boo.
ပင်နီဆလင်နဲ့မတည့်ဘူး။

I'm allergic to amoxicillin.
Amoxicillin naet, ma taet boo.
အေမောက်ဆလင်နဲ့မတည့်ဘူး။

I have a heart condition.
Nha lone yaww gar, sheet dae.
နှလုံးရောဂါရှိတယ်။

I'm five months pregnant.
Ko win, ngarr la, sheet bi.
ကိုယ်ဝန်ငါးလရှိပြီ။

I'm on a diet.

Wate shawt nay dae.
ဝိတ်လျော့နေတယ်။

I'm on medication.
Sayy thout nay dae.
ဆေးသောက်နေတယ်။

I'm on the pill.
Tarr zayy, thout nay dae.
တားဆေးသောက်နေတယ်။

I've had a heart attack once before.
Takhar ga, heart attack, phyit phoo dae.
တစ်ခါက ဟတ်အတက်ဖြစ်ဖူးတယ်။

I've had a(n)...operation.
...khwel sate htarr dae.
...ခဲစိတ်ထားတယ်။

I've been ill recently.
Di yet paii, phyarr nay dae.
ဒီရက်ပိုင်းဖျားနေတယ်။



မတည့်တာရှိလား။

Do you have any allergies?

လက်ရှိသောက်နေတဲ့ဆေးရှိလား။

Are you on any medication?

ဝိတ်လျော့နေလား။

Are you on a diet?

ကိုယ်ဝန်ရှိလား။

Are you pregnant?

မေးခိုင်ကွကယ်ဆေးထိုးထားလား။

Have you had a tetanus injection?

ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။

How long have you had these complaints?

အရင်က ဖြစ်ဖူးလား။

Have you had this trouble before?

အင်္ကျီကြယ်သီး ဖြုတ်လိုက်ပါ။

Open your shirt, please.

ခါးအထိ ချွတ်လိုက်ပါ။

Strip to the waist, please.

အင်္ကျီဘယ်ဘက်လက် တင်လိုက်ပါ။

Roll up your left sleeve, please.

အင်္ကျီညာဘက်လက် တင်လိုက်ပါ။

Roll up your right sleeve, please.

13.4 The diagnosis



စိုးရိမ်စရာမရှိပါဘူး။

It's nothing serious.

...ကျိုးသားတာ။

Your...is broken.

...ချွဲက်သားတာ။

You've got a sprained...

...ပြဲသားတာ။

You've got a torn...

ပိုးပွင့်သားတာ။

You've got an infection.

နည်းနည်းယောင်နေတယ်။

You've got some inflammation.

အူအတက်ယောင်နေတာ။

You've got appendicitis.

လေ့ပြန်ယောင်နေတာ။

You've got bronchitis.

ကာလသားရောဂါဖြစ်နေတာ။

You've got a venereal disease.

တုပ်ငွကူးမိနေတာ။

You've got the flu.

ဟတ်အတက်ဖြစ်သားတာ။

You've had a heart attack.

အဆုတ်ရောင်နေတာ။

You've got pneumonia.

အစာအိမ်ယောင်နေတာ။

You've got gastritis.

ပြည်တည်နေတာ။

You've got an ulcer.

အွရတ်ပြွဲသားတာ။

You've pulled a muscle.

မိန်းမကိုယ်ပိုးပွင်သားတာ။

You've got a vaginal infection.

အစာအဆိပ်ဖြစ်တာ။

You've got food poisoning.

အပူရှုပ်တာ။

You've got sunstroke.

...နဲ့မတည့်ဘူး။

You're allergic to...

ကိုယ်ဝန်ရှိနေတယ်။

You're pregnant.

ငွှားစစ်ကြည့်ချင်တယ်။

I'd like to have your blood tested.

ဆီးစစ်ကြည့်ချင်တယ်။

I'd like to have your urine tested.

ဝမ်းစစ်ကြည့်ချင်တယ်။

I'd like to have your stool tested.

ချုပ်ရမယ်။

It needs stitches.

အထူးကုညွှန်ပေးလိုက်မယ်။

I'm referring you to specialist.

ဆေးရုံလွှတ်လိုက်မယ်။

I'm sending you to the hospital.

ဓာတ်မှန်ရိုက်ရမယ်။

You'll need some x-rays taken.

ခဲစိတ်ရမယ်။

You'll need an operation.

I need something for diarrhea.

Wann thwarr nay loht, sayy lo jin dae.

ဝမ်းသားနေလို့ ဆေးလိုချင်တယ်။

I need something for a cold.
A aye meet nay loht, sayy lo jin dae.
အေအးမိနေလို့ ဆေးလိုချင်တယ်။

I've got a stomach ulcer.
A sar eain mhar, pyi tae nay dae.
အစာအိမ်မှာ ပြည်တည်နေတယ်။

I've got my period.
Yar thi lar nay dae.
ရာသီလာနေတယ်။

Is it contagious?
Kuu larr?
ကူးလား။

How long do I have to stay in bed?
Ate yar htell mhar, bae lout nay ya ma lell?
အိပ်ရာထဲမှာ ဘယ်လောက်နေရမလဲ။

How long do I have to stay in the hospital?
Sayy y'own mhar, bae lout nay ya ma lell?
ဆေးရုံမှာဘယ်လောက်နေရမလဲ။

Do I have to go on a special diet?
A sarr, shaung ya ma larr?
အစားရှောင်ရမလား။

Am I allowed to travel?
Kha yee, thwarr loht ya larr?
ခရီးသားလိုရလား။

Can I make another appointment?

Ta charr appointment, lote loht ya larr?
တခြားအွပ်ငုံမန့်လုပ်လို့ရလား။

How do I take this medicine?
Di sayy go, bae lo thout ya mhar lell?
ဒီဆေးကို ဘယ်လိုသောက်ရမှာလဲ။

13.5 Medications and prescriptions



ပဋိဇီဝဆေးပေးလိုက်မယ်။

I'm prescribing antibiotics.

ချောင်းဆိုးပျောက်ဆေးပေးလိုက်မယ်။

I'm prescribing a cough mixture.

စိတ်ငြိမ်ဆေးပေးလိုက်မယ်။

I'm prescribing a tranquilizer.

အကိုက်အခဲပျောက်ဆေးပေးလိုက်မယ်။

I'm prescribing painkillers.

များများအနားယူ။

Have lots of rest.

အိမ်ထဲမှာပဲနေ။

Stay indoors.

အိပ်ရာထဲမှာပဲနေ။

Stay in bed.

မနက်ဖြန်ပြန်လာခဲ့။

Come back tomorrow.

သုံးရက်ပြည့်ရင်ပြန်လာခဲ့။

Come back in three days' time.

How many pills each time?

Ta khar thout, bae nha lone lell?

တစ်ခါသောက် ဘယ်နှစ်လုံးလဲ။

How many drops each time?

Ta khar thout, bae nha set lell?

တစ်ခါသောက် ဘယ်နှစ်စက်လဲ။

How many spoonfuls each time?

Ta khar thout, bae nha zonn lell?

တစ်ခါသောက် ဘယ်နှစ်ဇန့်လဲ။

How many tablets each time?

Ta khar thout, bae nha pyarr lell?

တစ်ခါသောက် ဘယ်နှစ်ပြားလဲ။

How many injections each time?

Ta khar htohh, bae nha lone lell?

တစ်ခါထိုး ဘယ်နှစ်လုံးလဲ။

How many times a day?

Ta nayt, bae nha jain lell?

တစ်နေ့ဘယ်နှစ်ကြိမ်လဲ။

I've forgotten my medication.
Thout nay daet sayy dway, mayt nay dae.
သောက်နေတဲ့ဆေးဝါးတွေ မေ့နေတယ်။

At home I take...
Eain mhar,...thout tae.
အိမ်မှာ...သောက်တယ်။

Could you write a prescription for me, please?
Sayy anhyonn, yayy payy bar larr?
ဆေးအညွှန်းရေးပေးပါလား။

rub on
pwut lein bar
ပတ်လိမ်းပါ

before meals
a sar ma sarr mi
အစာမစားမီ

after meals
a sar sarr pee
အစာစားပြီး

for...days
...yet sar
...ရက်စာ

injections
htooh sayy

ထိုးဆေး

ointment

lein sayy

လိမ်းဆေး

spoonful

zonn

၀ ဇန်နီ

teaspoonful

laphet yay zonn

လက်ဖက်ရည်ဇန်နီ

finish the prescription

sayy anhyonn a taii, k'own aung thout

ဆေးအညွှန်းအတိုင်း ကုန်အောင်သောက်

every...hours

...nar yi charr

...နာရီခြား

swallow

myo cha bar

မျိုချပါ

...times a day

ta nayt...jain

တစ်နေ့...ကြိမ်

take (drink)

thout par

သောက်ပါ

13.6 At the dentist

Do you know a good dentist?

Thwarr sayar win, kaungg kaungg, theet larr?

, သားဆရာဝန်ကောင်းကောင်းသိလား။

Could you make a dentist's appointment for me?

Thwarr sayar win naet, yet chein, yu payy bar larr?

, သားဆရာဝန်နဲ့ ရက်ချိန်းယူပေးပါလား။

It's urgent.

A yayy kyeey nay dae.

အရေးကြီးနေတယ်။

Can I come in today, please?

Di nayt, lar loht ya ma larr?

ဒီနေ့လာလို့ရမလား။

I have a (terrible) toothache.

Thwarr (a yann) kite nay dae.

, သားအရမ်းကိုက်နေတယ်။

Could you prescribe/give me a painkiller?

Thwarr kite pyout sayy, payy bar larr?

, သားကိုက်ပျောက်ဆေး ပေးပါလား။

I've got a broken tooth.

Thwarr kyohh thwarr bi.
သားကျိုးသားပြီ။

I've got a broken crown.
Swut htarr daet thwarr, paet thwarr bi.
စပ်ထားတဲ့သားပွဲသားပြီ။

I've got a broken denture.
An gat, kyohh thwarr bi.
အံကပ်ကျိုးသားပြီ။

My filling's come out.
Phar htarr dar, kyut thwarr bi.
ဖာထားတာကျွတ်သားပြီ။

I'd like a local anesthetic.
Ht'own zayy, htohh mae.
ထုံဆေးထိုးမယ်။

I don't want a local anesthetic.
Ht'own zayy, ma htohh jin boo.
ထုံဆေးမထိုးချင်ဘူး။



ထုံဆေးထိုးမယ်။

I'm giving you a local anaesthetic.

Could you do a temporary repair?

Yar yi, lote payy loht ya larr?

ယာယီလုပ်ပေးလို့ရလား။

I don't want this tooth pulled.

Di thwarr, ma nhote chin boo.

ဒို့သားမနုတ်ချင်ဘူး။

14. Emergencies

- 14.1 Asking for help
- 14.2 Lost items
- 14.3 Accidents
- 14.4 Theft
- 14.5 Reporting a missing person
- 14.6 At the police station



A Man: I've lost my wallet.
Petsan ate, pyout thwarr dae.
I think I left it in the cab.
Taxi baw mhar, kyan gaet dae, htin dae.

Police: What time did it happen?
Bae d'own ga, pyout dar lell?

A Man: I got out of the cab fifteen minutes ago.

Taxi baw ga, sinn dar, saet ngarr minit bell, sheet thayy dae.

Police: You should make a police report.
Yell go, akyauנגg kyarr thint dae.
The nearest police station is over there.
Ho narr mhar, yell sakhann, sheet dae.



A Man: I want to file a police report about losing my wallet.
Petsan ate, pyout thwarr dar, akyauנגg kyarr jin loht bar.

Police: Fill out this form.
Di form phyayt payy bar.
We'll let you know if we find it.
Shar twayt yin, akyauנגg kyarr payy bar mae.

A Man: Okay, thank you.
Hote kaet, kyayy zoo tin bar dae.

14.1 Asking for help

Help!
Ku nyi bar!

ကူညီပါ။

Get help, quickly!

Myan myan, a ku a nyi, taung bar!

မြန်မြန်အကူအညီတောင်းပါ။

Fire!

Mee!

မီး။

Police!

Yell!

ရဲ။

Get a doctor!

Sayar win, khaw payy bar!

ဆရာဝန်ခေါ်ပါ။

Quick!/Hurry!

Myan myan!

မြန်မြန်။

Watch out!/Be careful!

Tha deet htarr!

သတိထား။

Danger!

An da yae sheet dae!

အန္တရာယ်ရှိတယ်။

Stop!

Yat!

ရပ်။

Get your hands off me!

Let phae!

လက်ဖယ်။

Let go!

Hlwut!

လွှတ်။

Stop, thief!

Yat, tha khohh!

ရပ်၊ သူခိုး။

Could you help me, please?

Ku nyi payy bar larr?

ကူညီပေးပါလား။

Where's the police station?

Yell sa khann, bae mhar lell?

ရဲစခန်းဘယ်မှာလဲ။

Where's the emergency exit?

Ayayy baw, htwet pout, bae mhar lell?

အေးရူးပျို့ထက်ပေါက် ဘယ်မှာလဲ။

Where's the fire escape?

Ayayy baw, hlay garr, bae mhar lell?

အေးရူးပေင်္ဂါလှကား ဘယ်မှာလဲ။

Call the fire department!

Mee that, khaw bar!

~ ~ ~ ~

မီးသတ်ခေါ်ပါ။

Call the police!

Yell, khaw bar!

ရဲခေါ်ပါ။

Call an ambulance!

Lunar tin karr, khaw bar!

လူနာတင်ကားခေါ်ပါ။

Where's the nearest phone?

A nee sone, phone ga, bae mhar lell?

အနီးဆုံးဖုန်းက ဘယ်မှာလဲ။

Could I use your phone?

Phone, khana ngharr loht, ya ma larr?

ဖုန်းခဏငှားလို့ရမလား။

What's the emergency number?

Ayayy baw, nan bat, bae lout lell?

အေရေးပေါ်နံပါတ်က ဘယ်လောက်လဲ။

What's the number for the police?

Yell sa khann, phone nan bat ga, bae lout lell?

ရဲစခန်းဖုန်းနံပါတ်က ဘယ်လောက်လဲ။

14.2 Lost items

I've lost my wallet.

Petsan ate, pyout thwarr dae.

ပိုက်ဆံအိတ်ပျောက်သားတယ်။

I've lost my laptop.
Laptop, pyout thwarr dae.
လပ်တော့ပျောက်သားတယ်။

I've lost my passport.
Passport, pyout thwarr dae.
ပတ်စ်ပို့ပျောက်သားတယ်။

I've lost my phone.
Phone, pyout thwarr dae.
ဖုန်းပျောက်သားတယ်။

I lost my phone here yesterday.
Manayt ga, di mhar, phone, pyout thwarr dae.
မေန့က ဒီမှာဖုန်းပျောက်သားတယ်။

I left my wallet here.
Di mhar, petsan ate, kyan gaet dae.
ဒီမှာပိုက်ဆံအိတ်ကျန်ခဲ့တယ်။

Did you find my wallet?
[male speaker] **Kya nawt petsan ate, twayt larr?**
ကျွန်တော့်ပိုက်ဆံအိတ်တွေ့လား။

[female speaker] **Kya ma petsan ate, twayt larr?**
ကျွန်မပိုက်ဆံအိတ်တွေ့လား။

It was right here.
Di mhar bell, sheet nay gaet dar.
ဒီမှာပဲရှိနေခဲ့တာ။

It's very valuable.

Ae dar ga, a yann, tan boh sheet dae.
အဲဒါက အရမ်းတန်ဖိုးရှိတယ်။

Where's the lost and found office?
Pyit see pyout htar na, bae mhar lell?
ပစ္စည်းပျောက်ဌာန ဘယ်မှာလဲ။

14.3 Accidents

There's been an accident.
Accident phyit htarr dae.
အက်ဆီးဒင့်ဖြစ်ထားတယ်။

Someone's fallen into the water.
Lu ta yout, yay htell, kya thwarr dae.
လူတစ်ယောက် ရေထဲကျသွားတယ်။

There's a fire.
Mee laung nay dae.
မီးလောင်နေတယ်။

Is anyone hurt?
Dan yar ya daet lu, sheet larr?
ဒဏ်ရာရတဲ့လူရှိလား။

Nobody has been injured.
Dan yar ya daet lu, ma sheet boo.
ဒဏ်ရာရတဲ့လူမရှိဘူး။

Someone has been injured.
Lu ta yout, dan yar ya htarr dae.
လူတစ်ယောက် ဒဏ်ရာရထားတယ်။

Someone's still trapped inside the car.
Lu ta yout, karr htell mhar, pate meet nay dae.
လူတစ်ယောက် ကားထဲမှာပိတ်မိနေတယ်။

It's not too bad.
A yann gyee, a chay a nay, ma sohh boo.
အရမ်းကြီးအေခြအနမဆိုးဘူး။

Don't worry.
Ma sohh yain bar naet.
မစိုးရိမ်ပါနဲ့။

Leave everything the way it is, please.
Arr lone, thoot nay yar naet thu, htarr htarr bar.
အားလုံးသူနေရာနဲ့သူ ထားထားပါ။

I want to talk to the police first.
A yin zone, yell naet, sagarr pyaww jin dae.
အရင်ဆုံးရဲနဲ့စကားပြောချင်တယ်။

I want to take a photo first.
A yin zone, dat p'own, yite chin dae.
အရင်ဆုံးဓာတ်ပုံရိုက်ချင်တယ်။

Here's my name, mobile number and address.
[male speaker] **Di mhar, kya nawt nan mae, phone nan bat naet, late sar bar.**
ဒီမှာကျွန်တော့်နာမည်၊ ဖုန်းနံပါတ်နဲ့ လိပ်စာပါ။

[female speaker] **Di mhar, kya ma nan mae, phone nan bat naet, late sar bar.**
ဒီမှာကျွန်မနာမည်၊ ဖုန်းနံပါတ်နဲ့ လိပ်စာပါ။

May I have your name, phone number and address?

Nan mae, phone nan bat naet, late sarr, payy bar?
နာမည်၊ ဖုန်းနံပါတ်နဲ့လိပ်စာပေးပါ။

Could I see your identity card?
ID card, kyeet loht ya ma larr?
အိုင်ဒီကတ်ကြည့်လို့ရမလား။

Could I see your insurance papers?
Ar ma gan, sar ywet sar dann dway, kyeet loht ya ma larr?
အာမခံစာရက်စာတမ်းတွေကြည့်လို့ရမလား။

Could I see your passport?
Passport, kyeet loht ya ma larr?
ပတ်စ်ပို့့ကြည့်လို့ရမလား။

Will you act as a witness?
Myet myin thet thay, lote payy ma larr?
မျက်မြင်သက်သေလုပ်ပေးမလား။

I need this information for insurance purposes.
Ar ma gan lote boht, di achet alet, lo dae.
အာမခံလုပ်ဖို့ ဒီအချက်အလက်လိုတယ်။

Are you insured?
Ar ma gan, lote htarr larr?
အာမခံလုပ်ထားလား။

Could you sign here, please?
Di mhar, let mhat, htohh payy bar?
ဒီမှာလက်မှတ်ထိုးပေးပါ။

14.4 Theft

I've been robbed.
Damya tite khan ya dae.
ဓားပြတိုက်ခံရတယ်။

My phone has been stolen.
Phone, a khohh khan ya dae.
ဖုန်းအခိုးခံရတယ်။

My car's been broken into.
[male speaker] **Kya nawt karr go, win tite thwarr dae.**
ကျွန်တော့်ကားကို ဝင်တို့က်သားတယ်။

[female speaker] **Kya ma karr go, win tite thwarr dae.**
ကျွန်မကားကို ဝင်တို့က်သားတယ်။

14.5 Reporting a missing person

I've lost my child.
[male speaker] **Kya nawt kha layy, pyout thwarr dae.**
ကျွန်တော့်ကလေးပျောက်သားတယ်။

[female speaker] **Kya ma kha layy, pyout thwarr dae.**
ကျွန်မကလေးပျောက်သားတယ်။

Could you help me find him/her?
Thoot go, waii shar payy bar larr?
သူ့ကိုပိုင်းရှာပေးပါလား။

He/She's five years old.
Thu ga, athet ngarr nhit, sheet bi.
သူကအသက်ငါးနှစ်ရှိပြီ။

He's got short blond hair.

Thu ga, zabin shway o yaung, atoh layy naet.

သူက ဆံပင်ရွှေအိုရောင်အတိုလေးနဲ့။

She's got long red hair.

Thu ga, zabin ani yaung, ashay layy naet.

သူက ဆံပင်အနီရောင် အရှည်လေးနဲ့။

He's got curly brown hair.

Thu ga, zabin anyo yaung, akout naet.

သူက ဆံပင်အညိုရောင် အေကာက်နဲ့။

She's got straight black hair.

Thu ga, zabin amell yaung, a phyaungt naet.

သူက ဆံပင်အမည်းရောင် အေဖြာင့်နဲ့။

He's got frizzy hair.

Thu ga, zabin kout kout naet.

သူက ဆံပင်ကောက်ကောက်နဲ့။

She's wearing a ponytail.

Thu ga, anout mhar, zabin myint myint, see htarr dae.

သူက အေနောက်မှာ ဆံပင်မြင့်မြင့်စည်းထားတယ်။

She's wearing braids.

Thu ga, kyit san mee, kyit htarr dae.

သူက ကျစ်ဆံမြီးကျစ်ထားတယ်။

She's wearing her hair in a bun.

Thu ga, za d'own ht'own htarr dae.

သူက ဆံထုံးထုံးထားတယ်။

He's got blue eyes.

Thu ga, myet lone, apyar yaung naet.
သူက မျက်လုံးအပြာရောင်နဲ့။

She's got brown eyes.
Thu ga, myet lone, anyo yaung naet.
သူက မျက်လုံးအညိုရောင်နဲ့။

He's got green eyes.
Thu ga, myet lone, asein yaung naet.
သူက မျက်လုံးအစိမ်းရောင်နဲ့။

He's wearing a red shirt and jeans.
Thu ga, shat eain gyi ani naet, jinn baungg bi, wit htarr dae.
သူက ရှပ်အင်္ကျီအနီနဲ့ဂျင်းဘောင်းဘီ ဝတ်ထားတယ်။

She's wearing a blue blouse and black pants.
Thu ga, eain gyi anyo naet, baungg bi amell, wit htarr dae.
သူကအင်္ကျီအညိုနဲ့ဘောင်းဘီအမည်း ဝတ်ထားတယ်။

He's wearing glasses.
Thu ga, myet mhan naet.
သူက မျက်မှန်နဲ့။

She's not wearing glasses.
Thu ga, myet mhan ma tat boo.
သူက မျက်မှန်မတပ်ဘူး။

She is tall.
Thu ga, a yat myint dae.
သူက အရပ်မြင့်တယ်။

He is short.
Thu ga, a yat poot dae.

သူက အရပ်ပုတယ်။

This is his/her photo.

Dar, thoot dat p'own bar.

ဒါသူ့ဓာတ်ပုံပါ။

14.6 At the police station

An arrest

I don't speak Burmese. [male speaker]

Kya naw, myanmar zagarr, ma pyaww tat boo.

ကျွန်တော်မြန်မာစကားမေပြောတတ်ဘူး။

[female speaker] **Kya ma, myanmar zagarr, ma pyaww tat boo.**

ကျွန်မမြန်မာစကားမေပြောတတ်ဘူး။

I didn't see the sign.

Saii boat ko, ma twayt lite boo.

ဆိုင်းဘုတ်ကို မွေ့တ့လိုက်ဘူး။

I don't understand. what it says

Aet mhar, yayy htarr dar go, narr ma lae boo.

အဲမှာရေးထားတာကို နားမလည်ဘူး။

I was only doing... kilometers an hour.

Tanar yi go,...kilometer bell, maungg nay dar bar.

တစ်နာရီကို...ကီလိုမီတာပဲ မောင်းနေတာပါ။

I'll have my car checked. [male speaker]

Kya nawt karr go, sit kyeet lite mae.

ကျွန်တော့်ကားကို စစ်ကြည့်လိုက်မယ်။

[female speaker]

Kya ma karr go, sit kyeet lite mae.

ကျွန်မကားကို စစ်ကြည့်လိုက်မယ်။

I was blinded by oncoming lights.

Shayt myet nha jinn zai karr ga, mee yaung naet, myet seet pyar thwarr dae.

ရှေ့ မျက်နှာချင်းဆိုင်ကား ကမီးရောင်နဲ့မျက်စိပြွေသားတယ်။



ဝိတက်ပြပါ။

Your (vehicle) documents, please.

အရှိန်နှုန်းများနေတယ်။

You were speeding.

ဒီမှာကားရပ်လို့မရဘူး။

You're not allowed to park here

ရှေ့ မီးဖွတ်မလင်းဘူး။

Your front lights aren't working.

နောက်မီးဖွတ်မလင်းဘူး။

Your rear lights aren't working.

အက်စွင...ဆောင်ရမယ်။

That's a...fine.

အခုဆွေငွေသားမလား။

Do you want to pay now?

အခုဆောင်ရမယ်။

You'll have to pay now.

Reporting an incident

I want to report a collision.

Yin tite mhoot, thadinn payy jin loht bar.

ယာဉ်တိုက်မှုသတင်းပေးချင်လို့ပါ။

I want to file a report for a missing person.

Lu byout, tai jin loht bar.

လူပျောက်တိုင်ချင်လို့ပါ။

Could you make a statement, please?

Kyay nyar payy bar larr?

ကြေညာပေးပါလား။

Could I have a copy for the insurance?

Ar ma gan atwet, mate tu, htote payy bar larr?

အာမခံအွတ်ကံ မိတ္တူထုတ်ပေးပါလား။

I've no money left, I'm desperate.

Petsan ma kyan dawt boo. Petsan lo nay dae.

ပိုက်ဆံမကျန်တော့ဘူး။ ပိုက်ဆံလိုနေတယ်။

I'd like an interpreter.

Zagabyan khaw jin dae.

စကားပြန်ခေါ်ချင်တယ်။

I'm innocent. [male speaker]

Kya nawt mhar, apyit ma sheet boo.

ကျွန်တော့်မှာ အပြစ်မရှိဘူး။

[female speaker]

Kya ma mhar, apyit ma sheet boo.

ကျွန်မမှာ အပြစ်မရှိဘူး။

I want to speak to someone from the American Embassy.

American than yown ga, ta yout yout naet, zagarr pyaww jin dae.

အေမရိကန်သံရုံးက တစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်။

I want a lawyer who speaks English.

Ingalate lo pyaww tat taet, shayt nay, ngharr jin dae.

အင်္ဂလိပ်လိုပြောတတ်တဲ့ ရှေ့ နေငှားချင်တယ်။



ဘယ်မှာဖြစ်တာလဲ။

Where did it happen?

ဘယ်အချိန်မှာဖြစ်တာလဲ။

What time did it happen?

ဘာပျောက်နေလဲ။

What's missing?

ဘာယူသားလဲ။

What's been taken?

မျက်မြင်သက်သေရှိလား။

Are there any witnesses?

စကားပြန်ခေါ်ချင်လား။

Do you want an interpreter?

15. English–Burmese Dictionary

The following dictionary is meant to supplement the chapters in this book. If you cannot find the word you are looking for in this section, you may find it in a relevant chapter of the book.

A

- about (approximately) **lout** လောက်
- above **apaw** အေပါ
- abroad **nai ngan jarr** နိုင်ငံခြား
- accident **ma law ta sa mhoot** မေတတ်တဆမှု
- adapt **nyheet dae** ညှိတ်ယ်
- address **late sar** လိပ်စာ
- admission **win gwint** ပွင့်ခင့်
- admission price **win jay** ဝင်ကြေး
- adult **lu gyee** လူကြီး
- advice **akyan** အကြံ
- after **pee dawt** ပြီးတော့
- afternoon **nayt lae** နေ့လယ်
- again **htat** ထပ်
- against **sant kyin bet** ဆန့်ကျင်ဘက်
- age **athet** အသက်
- agree **tha baww tu dae** သေဘာတူတယ်
- AIDS **A-I-D-S** အေအိုင်ဒီအက်စ်
- air **lay** လေ
- air conditioning **air con** အွဲကန်း
- air mattress **mwayt yar** ဖွမ့ ရာ
- air pollution **lay doot nyit nyann jinn** လေထုညစ်ညမ်းခြင်း
- airmail **nai ngan jarr ga sar** နိုင်ငံခြားကစာ
- airplane **lay yin** လေယာဉ်
- airport **lay zate** လေဆိပ်
- airport terminal **terminal** တာမင်နယ်

alarm **alann** အလမ်း
 alarm clock **nhohh zet nar yi** နှိုးစက်နာရီ
 alcohol **a yet** အရက်
 all day **ta naye lone** တစ်နေ့လုံး
 all the time **tachain lone** တစ်ချိန်လုံး
 allergy **ma taet boo** မတည့်ဘူး
 alone **ta yout htell** တစ်ယောက်တည်း
 also **lell** လည်း
 altogether **arr lone atutu** အားလုံးအတူတူ
 always **amyell** အမြဲ
 ambulance **lu nar tin karr** လူနာတင်ကား
 America **american nai ngan** အေမရိကန်နိုင်ငံ
 American (people) **american lu myohh** အေမရိကန်လူမျိုး
 amount **pamar na** ပမာဏ
 amusement park **apann phyay oo yin** အပန်းဖြေဥယျာဉ်
 anesthetic (general) **mayt zayy** မေ့ဆေး
 anesthetic (local) **ht'own zayy** ထုံဆေး
 angry **sate sohh dae** စိတ်ဆိုးတယ်
 animal **tarate san** တိရစ္ဆာန်
 ankle **chay jinn wit** ခြေကျင်းဝတ်
 answer **a phyay** အဖြေ
 ant **pa ywet sate** ပွရက်ဆိတ်
 antibiotics **pa teet zi wa sayy** ပဋိဇီဝဆေး
 antique **shayy haungg** ရှေးဟောင်း
 antiseptic **pohh that sayy** ပိုးသတ်ဆေး
 anus **sa oh** စအို
 anyone **bae thu ma so** ဘယ်သူမဆို
 apartment **tite khann** တိုက်ခန်း
 apologies **taungg ban zagarr** တောင်းပန်စကား
 apple **pann thee** ပန်းသီး
 apple juice **pann thee phyaw yay** ပန်းသီးဖျော်ရည်
 appointment (meeting) **a see a wayy** အစည်းအဝေး
 April **april la** ဧပြီလ
 architecture **beet thoot kar** ဗိသုကာ
 area **area** ဧရိယာ
 argue **nyinn kh'own dae** ငြင်းခုံတယ်
 arm **let maungg** လက်မောင်း

arrange **si zin dae** စီစဉ်တယ်
 arrive **yout tae** ရောက်တယ်
 art **anoot pyin nyar** အနုပညာ
 artery **thwayy hlwut kyaww** ဇွေးလွှတ်ကြော
 artificial respiration **a yayy baw, athet kae nee** အေးရီးပေါ် အသက်ကယ်နည်း
 arts and crafts **let mhoot pyin nyar** လက်မှုပညာ
 ashtray **salate pyar khwet** ဆေးလိပ်ပြွန်ခက်
 ask **mayy dae** မေးတယ်
 ask for **taungg dae** တောင်းတယ်
 aspirin **a kite a khell pyout sayy** အကိုက်အခဲပျောက်ဆေး
 asthma **pann nar yin kyat** ပန်းနာရင်ကြပ်
 at **mhar** မှာ
 at home **eain mhar** အိမ်မှာ
 at night **nya mhar** ညမှာ
 at the back **anout mhar** အနောက်မှာ
 at the front **a shayt mhar** အရှေ့မှာ
 at the latest **nout sone mhar** နောက်ဆုံးမှာ
 August **august la** သြဂုတ်လ
 Australia **australia nai ngan** သြစတြေးလျနိုင်ငံ
 Australian (people) **australia lu myohh** သြစတြေးလျလူမျိုး
 automatic **alo alyout** အလိုအလျောက်
 avoid **shaung dae** ရှောင်တယ်
 awake **nohh nay dae** နိုးနေတယ်

B

baby **kha layy** ကေလး
 baby food **kha layy asarr asar** ကေလးအစားအစာ
 babysitter **kha layy htein** ကေလးထိန်း
 back (part of body) **kyaww** ကျော
 back (rear) **bet mhan** ဘက်မှန်
 backpack **kyaww pohh ate** ကျောပိုးအိတ်
 backpacker **kyaww pohh ate naet, kha yee thwarr thu** ကျောပိုးအိတ်နဲ့ခရီးသားသူ
 bad (rotting) **pote nay bi** ပုပ်နေပြီ
 bad (terrible) **sohh dae** ဆိုးတယ်
 bag **ate** အိတ်
 baggage **baggage** ဘက်ဂေဂျ်
 ball **baw lone** ဘောလုံး
 ballpoint pen **baww bin** ဘောပင်

banana **nga pyaww thee** ငှက်ပျောသီး
band aid **plaster** ပလာစတာ
bandage **pat tee** ပတ်တီး
bangs (fringe) **shayt zabin a teet** ရှေ့ ဆံပင်အတိ
bank (finance) **ban** ဘဏ်
bank (river) **myit kann** မြစ်ကမ်း
banquet **pann zee** ပန်းစည်း
bar **barr** ဘား
barbecue **barbecue** ဘာဘီကျူး
barber **zabin nyhat sayar** ဆံပင်ညှပ်ဆရာ
bargain **zayy sit tae** ဈေးဆစ်တယ်
baseball **baseball** ဘေ့စ်ဘော
basketball **basketball** ဘတ်စ်ကတ်ဘော
bath towel **thabet** သဘက်
bathe **yay chohh dae** ရေချိုးတယ်
bathmat **chay thote wit** ခြေသုတ်ပတ်
bathrobe **yay chohh wit y'own** ရေချိုးဝတ်ရုံ
bathroom (for bathing) **yay chohh gann** ရေချိုးခန်း
bathroom (lavatory) **eain thar** အိမ်သာ
bathtub **yay chohh kan** ရေချိုးကန်
battery **dat khell** ဓာတ်ခဲ
beach **kann jay** ကမ်းခြေ
beautiful **hla dae** လှတယ်
beauty parlor **ahla pyin zai** အလှပြင်ဆိုင်
because **bar phyt loht lell so dawt** ဘာဖြစ်လို့လဲဆိုတော့
bed **ate yar** အိပ်ရာ
bedding **ate yakhinn** အိပ်ရာခင်း
bedroom **ate khann** အိပ်ခန်း
beef **amell tharr** အမဲသား
beer **bee yar** ဘီယာ
before **ma tai gin** မတိုင်ခင်
beggar **patsan taungg daet thu** ပိုက်ဆံတောင်းတဲ့သူ
begin **sa dae** စတယ်
behind **anout** အနောက်
below **out** အောက်
belt **khabat** ခါးပတ်
beside **bayy** ဘေး

best **a kaungg zone** အေကောင်းဆုံး
 better **po kaungg dae** ပိုကောင်းတယ်
 between **gyarr** ကြား
 bicycle **set bein** စက်ဘီး
 big **kyee dae** ကြီးတယ်
 bikini **bikini** ဘီကီနီ
 bill **bill** ဘေလ်
 billiards **billiard** ဘီလိယက်
 bird **nghet** ငှက်
 birthday **mway naye** ဇွမ်းနေ့
 biscuit **biscuit** ဘီစကစ်
 bite **kite tae** ကိုက်တယ်
 bitter **kharr dae** ခါးတယ်
 black **amell yaung** အမည်းရောင်
 black eye **myet lone amell** မျက်လုံးအမည်း
 bland (taste) **a ya thar, ma sheet boo** အရသာမရှိဘူး
 blanket **saung** စောင်
 bleach (verb) **phyu aung lote tae** ဖြူအောင်လုပ်တယ်
 bleed **thwayy htwet tae** ငွှသွေးထွက်တယ်
 blind (can't see) **myet ma myin** မျက်မမြင်
 blind (on a window) **blind** ဘလိုင်
 blister **anar** အနာ
 blog **blog** ဘောလော့
 blond **zabin shway yaung** ဆံပင်ရွှေရောင်
 blood **thwayy** ငွှသွေး
 blood pressure **thwayy paung** ငွှသွေးပေါင်
 blood transfusion **thwayy thwinn dae** ငွှသွေးသင်းတယ်
 blouse **blouse eain gyi** ဘောလောက်စုံအင်္ကျီ
 blue **apyar yaung** အပြာရောင်
 boarding gate **boarding gate** ဘောဒင်းဂိတ်
 boat **hlay** လှေ
 body **khan dar ko** ခန္ဓာကိုယ်
 boiled water **su pee tharr, yay** ဆူပြီးသားရေ
 bone **a yohh** အရိုး
 book **sar oat** စာအုပ်
 booked, reserved **booking lote htarr dae** ဘတ်ကင်လုပ်ထားတယ်
 booking office **booking lote taet, yone** ဘတ်ကင်လုပ်တဲ့ရုံး

bookshop **sar oat sai** စာအုပ်ဆိုင်
border **nae zat** နယ်စပ်
bored/boring **pyinn dae/pyinn zayar kaungg dae** ပျင်းတယ်/ ပျင်းစရာကောင်းတယ်

born **mwayy dae** ငွမ်းတယ်
borrow **ngharr dae** ငှားတယ်
botanic gardens **yote kha bay da, oo yin** ရုက္ခဗေဒဥယျာဉ်

both **nha khoot lone** နှစ်ခုလုံး
bottle (plastic) **boo** ဘူး
bottle (glass) **palinn** ပုလင်း
bottle opener **palinn phout tan** ပုလင်းဖောက်တံ
bowl **bagan lone** ပန်းကန်လုံး

box **thayt tar** သေတ္တာ
box office **let mhat y'own** လက်မှတ်ရုံ
boy **yout kyarr layy** ယောက်ျားလေး

boyfriend **yee zarr** ရည်းစား
bra **bra si yar** ဘရာဇီယာ
bracelet **let kout** လက်ကောက်

brake **brake** ဘရိတ်
brake oil **brake si** ဘရိတ်ဆီ
bread **paung mote** ပေါင်မုန့်

break (verb) **kyohh dae** ကျိုးတယ်
breakfast **manet sar** မနက်စာ
breast **yin tharr** ရင်သား

breathe **athet shu dae** အသက်ရှူတယ်
bridge **dadarr** တံတား
bring **yu lar dae** ယူလာတယ်

British (general) **byeet teet sha** ဗြိတိသျှ
British (person) **byeet teet sha lu myohh** ဗြိတိသျှလူမျိုး
brochure **let kann kyaw nyar** လက်ကမ်းကြော်ငြာ

broken **kyohh nay dae** ကျိုးနေတယ်
bronze **kyayy war** ကြေးဝါ
brother (elder) **ako** အစ်ကို

brown **anyo yang** အညိုရောင်
bruise **yang kaii dan yar** ယောင်ကိုင်းဒဏ်ရာ
brush **brush** ဘရက်ရှ်

Buddhism **bote da bar thar** ဗုဒ္ဓဘာသာ

building **asout a oo** အေဆာက်အဦး
 bulb **mee lone** မီးလုံး
 burglary **phout htwin win yout tae** ဖျောက်ထင်းဝင်ရောက်တယ်
 burn (injury) **apu laung dae** အပူလောင်တယ်
 burn (verb) **mee shoht dae** မီးရှို့ တယ်
 bus **bus karr** ဘတ်စ်ကား
 bus station **karr mhat tai** ကားမှတ်တိုင်
 bus stop **bus karr mhat tai** ဘတ်စ်ကားမှတ်တိုင်
 bus terminus **karr gate** ကားဂိတ်
 business **see bwarr yayy, lote ngann** စီးပွားရေးလုပ်ငန်း
 business card **business card** ဘတ်စ်နက်စ်ကတ်
 business trip **alote kate sa, kha yee** အလုပ်ကိစ္စခရီး
 businessman **see pwarr yayy, lote ngann shin** စီးပွားရေးလုပ်ငန်းရှင်
 busy (schedule) **alote myarr dae** အလုပ်များတယ်
 busy (traffic) **karr kyat tae** ကားကြပ်တယ်
 but **dar bay maet** ဒါပေမဲ့
 butter **htaww bat** ထောပတ်
 button (for clothes) **kyae thee** ကြယ်သီး
 button (to press) **khalote** ခလုတ်
 buy **wae dae** ဝယ်တယ်

C

cabbage **gaw bi dote** ဂေါ်ဖီထုပ်
 cake **kate mote** ကိတ်မုန့်
 cake shop **kate mote sai** ကိတ်မုန့်ဆိုင်
 call (verb, name) **nan mae khaw dae** နာမည်ခေါ်တယ်
 call (verb, phone) **phone khaw dae** ဖုန်းခေါ်တယ်
 calligraphy **let yayy hla** လက်ရေးလှ
 camera **camera** ကင်မရာ
 can (be able to) **V + nai dae V +** နိုင်တယ်
 can (tin of food) **si thwut boo** စည်သတ်ဘူး
 can opener **noht zi phout tan** နို့ဆီဖောက်တံ
 cancel **phyet tae** ဖျက်တယ်
 candle **pha yaungg dai** ဖေယောင်းတိုင်
 candy **tha gyarr lone** သကြားလုံး
 car **karr** ကား
 card **card** ကတ်
 cardigan **thohh mwayy, yin kwell, eain gyi** သိုးမွေးရွှင်ကဲအင်္ကျီ

care for **ga yoot site dae** ဂရုစိုက်တယ်
 careful **tha deet htarr** သတိထား
 carpet **kaw zaww** ကော်ဇော
 carrot **m'own lar oot ni** မုန်လာဥနီ
 carry **thae dae** သယ်တယ်
 cash (noun) **ngway tharr** ငွေသား
 cashier **ngway shinn counter** ငွေရှင်းကောင်တာ
 casino **casino** ကာစီနို
 cat **kyaung** ကြောင်
 catalog **catalog** ကတ်တလောက်
 cauliflower **gaw bi pann** ဂေါ်ဖီပန်း
 cause **a kyaungg** အကြောင်း
 cave **gu** ဝှံ့
 celebrate **kyinn pa dae** ကျင်းပတယ်
 cemetery **thinn gyaii** သင်္ချိုင်း
 center (middle) **alae baho** အလယ်ဗဟို
 center (of city) **myoht lae gaung** မြို့လယ်ခေါင်
 centigrade **centigrade** စင်တီဂရိတ်
 centimeter **centimeter** စင်တီမီတာ
 ceramics **kyway** ရွှေကြ
 chair **kh'own** ခုံ
 champagne **champagne** ရှန်ပီနီ
 chance **akhwint a yayy** အခွင့်အရေး
 change (verb, alter, vary) **pyaungg lell dae** ပြောင်းလဲတယ်
 change (verb, money) **petsan lell dae** ပိုက်ဆံလဲတယ်
 change (verb, swap) **lell dae** လဲတယ်
 change (verb, trains/buses) **pyaungg dae** ပြောင်းတယ်
 change the baby's diaper **diaper lell dae** ဒိုင်ဘာလဲတယ်
 charge (expense, cost) **k'own kya zayate** ကုန်ကျစရိတ်
 cheap **zayy cho dae** ဈေးချိုတယ်
 check (verb) **sit tae** စစ်တယ်
 check in **check in lote tae** ချက်ကင်လုပ်တယ်
 check out **check out lote tae** ချက်ကောက်လုပ်တယ်
 Cheers! **Cheers!** ချီးယားစ်
 cheese **cheese** ချစ်
 chef **sapho mhoo** စားဖိုမှူး
 chess **sit toot yin** စစ်တုရင်

chewing gum **pi kae** ပီကယ်
 chicken **kyet tharr** ကြက်သား
 child **kha layy** ကေလး
 chilled **apann pyay dae** အပန်းပြေတယ်
 chili **nga yote thee** ငရုတ်သီး
 chin **mayy zayt** မေးစေ့
 China **ta yote nai ngan** တရုတ်နိုင်ငံ
 Chinese (language) **ta yote zagarr** တရုတ်စကား
 Chinese (people) **ta yote lu myohh** တရုတ်လူမျိုး
 chocolate **chocolate** ချောကလက်
 choose (verb) **ywayy dae** ဇွေးတယ်
 chopsticks **tu** တူ
 church **pha yarr kyaungg** ဘုရားကျောင်း
 cigar **salate** ဆေးလိပ်
 cigarette **see karet** စီးကရက်
 circus **sat kat** ဆပ်ကပ်
 citizen **nai ngan tharr** နိုင်ငံသား
 city **myoht** မြို့
 clean (verb) **thant shinn dae** သန့်ရှင်းတယ်
 clock **nar yi** နာရီ
 close (verb) **nee dae** နီးတယ်
 closed (shop, etc) **pate tae** ပိတ်တယ်
 closed off (road) **lann pate tae** လမ်းပိတ်တယ်
 clothes, clothing **a wit ahtae** အဝတ်အထည်
 clothes hanger **a wit jate** အဝတ်ချိတ်
 cloud **tain** တိမ်
 coach (bus) **express karr** အိပ်စ်ပရက်စ်ကား
 coat (jacket) **jar kin eain gyi** ဂျာကင်အင်္ကျီ
 coat (overcoat) **coat eain gyi, ashay** ကုတ်အင်္ကျီအရှည်
 cockroach **pohh hat** ပိုးဟပ်
 coffee **coffee** ကော်ဖီ
 cold (not hot) **aye dae** အေးတယ်
 cold, flu **a ayy meet dae** အေးအေးမိတယ်
 collar **kaw lan** ကော်လံ
 colleague **lote phaw kai phet** လုပ်ဖော်ကိုင်ဖက်
 collision **yin tite mhoot** ယာဉ်တိုက်မှု
 cologne **a mhwayy yay** အေမးရည်

color **a yaung** အေရာင်
 comb (noun) **bee** ဘီး
 come **lar dae** လာတယ်
 come back **pyan lar dae** ပြန်လာတယ်
 comedy **har tha** ဟာသ
 comfortable **thet taungt thet thar, sheet dae** သက်တောင့်သက်သာရှိတယ်
 company (business) **company** ကုမ္ပဏီ
 compartment (train) **yah tarr dwell** ရထားတဲ
 complain (verb) **complain tet tae** ကန်ပလိန်းတက်တယ်
 complaint **ma kyay nat mhoot** မေကျနပ်မှု
 completely **lone lone** လုံးလုံး
 complex **shote tae** ရှုပ်တယ်
 computer **computer** ကန်ပျူတာ
 comrade **yell baw** ရဲဘော်
 concert **ka bwell** ကွပ်
 concert hall **ka bwell, khann ma** ကွပ်ခန်းမ
 condensed milk **noht zi** နို့ဆီ
 condom **condom** ကန်ဒိုမ်း
 confectionery **mote tite** မုန့်တိုက်
 Congratulations! **G'own yu bar dae!** ဂုဏ်ယူပါတယ်
 constipation **wann chote tae** ဝမ်းချုပ်တယ်
 consulate **kaung sit win yone** ကောင်စစ်ဝန်ရုံး
 consultation (by doctor) **akyan payy** အကြံပေး
 contact lens **myet kat mhan** မျက်ကပ်မှန်
 contagious **kuu dae** ကူးတယ်
 contraceptive **thaday tarr nee** သေန္ဓတားနည်း
 contraceptive pill **thaday tarr zayy** သေန္ဓတားဆေး
 contract **sar jote** စာချုပ်
 convenient **asin pyay dae** အဆင်ပြေတယ်
 cook (person) **sapho mhoo** စားဖိုမှူး
 cook (verb) **hinn chet tae** ဟင်းချက်တယ်
 cookie **cookie** ကတ်ကီး
 copper **kyayy ni** ကြေးနီ
 copy (noun, replica) **mate tu** မိတ္တူ
 copy (verb) **kuu dae** ကူးတယ်
 corner **daungt** ထောင့်
 correct **mhan dae** မှန်တယ်

corridor **corridor** ကော်ရစ်ဒါ
corrupt **let sarr dae** လာဘ်စားတယ်
cosmetics **ahla pyin pyit see** အလှပြင်ပစ္စည်း
cost (price) **k'own kya za yate** ကုန်ကျစရိတ်
costly **a k'own a kya, myarr dae** အကုန်အကျများတယ်
costume **wit s'own** ဝတ်စုံ
cot **pakhet** ပုခက်
cotton **chi** ချည်
cotton wool **gonn** ဂမ်း
cough (noun) **chaungg sohh** ချောင်းဆိုး
cough (verb) **chaungg sohh dae** ချောင်းဆိုးတယ်
cough drops **chaungg sohh pyout, ng'own zayy** ချောင်းဆိုးပျောက်ငုံဆေး
cough syrup **chaungg sohh pyout, sayy yay** ချောင်းဆိုးပျောက်ဆေးရည်
count **yay twet tae** ရွှေတက်တယ်
counter **counter** ကောင်တာ
country (nation) **nai ngan** နိုင်ငံ
countryside **kyayy let** ကျေးလက်
course of treatment **sayy koot tha, kar la** ဆေးကုသကာလ
cousin **maung nha ma, ta wann kwell** မောင်နှမတစ်ဝမ်းကွဲ
cover (verb) **phone dae** ဖုံးတယ်
cow **nwarr** နွား
crab **ganann** ဂဏန်း
cramp (verb) **kywet tet tae** ကြက်တက်တယ်
crazy **yoo dae** ရူးတယ်
credit card **credit card** ခရက်ဒစ်ကတ်
crime **yar za wit mhoot** ရာဇဝတ်မှု
cross (the road) **lann koo dae** လမ်းကူးတယ်
crossroads **lann z'own** လမ်းဆုံ
crutch **jaii dout** ဂျိုင်းထောက်
cry **ngo dae** ငိုတယ်
cubic meter **koot ba meter** ကုဗမီတာ
cucumber **thakhwarr thee** သွားသီး
cuddly toy **a mwayy pwa yote** အေ့မွ့ပရုပ်
cuff **let aphyarr** လက်အဖျား
cup **khwet** ခက်
curly **kout tae** ကောက်တယ်
current **hlaii** လှိုင်း

curtains **lite kar** လိုက်ကာ
cushion **cushion** ကူရှင်
custom **dalayt** ဝေလု
customer **phout thae** ဖောက်သည်
customs **akout khon** အေကွက်ခန့်
cut (injury) **sha yar** ရှုရာ
cut (verb) **nyhat tae** ညှပ်တယ်
cutlery **darr naet kha yinn** ဓားနဲ့ခက်ရင်း
cycling **set bein see** စက်ဘီးစီး

D

dad **phay phay** ဇေဇဇ
daily **nayt taii** နေ့တိုင်း
dairy products **noht htwet pyit see** နို့ထက်ပစ္စည်း
damage (verb) **pyet see dae** ပျက်စီးတယ်
dance (noun) **aka** အက
dance (verb) **ka dae** ကတယ်
dandruff **bout** ဖောက်
danger **an da yae** အန္တရာယ်
dangerous **an da yae, sheet dae** အန္တရာယ်ရှိတယ်
dark **mhaung dae** မှောင်တယ်
date **yet nayt** ရက်နေ့
date of birth **mwayy nayt** ဇွမ်းနေ့
daughter **thamee** သမီး
day **nayt** နေ့
day after tomorrow **thabet khar** သန့်ဘက်ခါ
day before yesterday **ho ta nayt ga** ဟိုတစ်နေ့က
dead **thay dae** သေတယ်
deaf **narr ma kyarr** နားမကြား
decaffeinated **caffeine dat, ma par** ကဖင်းဓာတ်မပါ
deceive **hlaet phyarr dae** လှည့်ဖျားတယ်
December **december la** ဒီဇင်ဘာလ
decide **sone phyat tae** ဆုံးဖြတ်တယ်
declare (at customs) **kyay nyar dae** ကြေညာတယ်
deep **net tae** နက်တယ်
deep freeze **yay khell thittar, a ayy khann** ရေခဲသေတ္တာအေးအေးခန်း
degrees **degree** ဒီဂရီ
delay **nout kya dae** နောက်ကျတယ်

delicious **a ya thar, sheet dae** အရသာရှိတယ်
deliver **payy poht dae** ပေးပို့တယ်
democracy **democracy** ဒီမိုကရေစီ
dentist **thwarr, sayar win** သားဆရာဝန်
dentures **thwarr aswut** သားအွစပ်
deny **nyinn dae** ငြင်းတယ်
deodorant **gyaii lein zi** ဂျိုင်းလိမ်းဆီ
department store **k'own dite** ကုန်တိုက်
departure **htwet khwar** ထွက်ခွာ
departure time **htwet khwar jain** ထွက်ခွာချိန်
deposit (for safekeeping) **sa yan** စရံ
deposit (in bank) **ban at ngway** ဘဏ်အပ်ငွေ
desert **thell gandar ya** သဲကန္တာရ
dessert **acho bwell** အချိုပဲ
destination **kha yee pann dai** ခရီးပန်းတိုင်
destroy **phyet see dae** ဖျက်ဆီးတယ်
detergent **sat pyar mhont** ဆပ်ပြာမှုန့်
develop **tohh tet tae** တိုးတက်တယ်
diabetic **see jo** ဆီးချို
diamond **sain** စိန်
diaper, nappy **diaper** ဒိုင်ဗာ
diarrhea **wann thwarr dae** ဝမ်းသားတယ်
dictionary **abeet dan** အဘိဓာန်
diesel oil **diesel si** ဒီဇယ်ဆီ
different **kwell dae** ကဲတယ်
difficulty **akhet akhell** အခက်အခဲ
dim sum **dim sum** ဒင်းဆမ်း
dining room **hta minn sarr gann** ထမင်းစားခန်း
dinner **nya zar** ညစာ
direct flight **direct flight** တိုက်ရိုက်ဖလိုင်
direction **oo ti bet** ဦးတည်ဘက်
directly **dite yite** တိုက်ရိုက်
dirty **nyit pat tae** ညစ်ပတ်တယ်
disabled **mathan swann** မသွန်စမ်း
disappointment **sate pyet** စိတ်ပျက်
disco **disco** ဒစ်စကို
discount **shawt zayy** လျှော့စျေး

dish **bagan** ပန်းကန်
 dish of the day **yanayt hinn lyar** ယေန့ဟင်းလျာ
 disinfectant **pohh that sayy** ပိုးသတ်ဆေး
 dislocate **nay yar pyaungg dae** နေရာပြောင်းတယ်
 dissatisfied **ma kyay nat boo** မကျေနပ်ဘူး
 distance **akwar a wayy** အကွာအဝေး
 distilled water **paungg khan yay** ပေါင်းခံရေ
 disturb **nhout shet tae** နှောင့်ယှက်တယ်
 disturbance **atarr asee** အတားအဆီး
 divorced **kwar shinn htarr dae** ကာရှင်းထားတယ်
 dizzy **muu dae** မူးတယ်
 do **lote tae** လုပ်တယ်
 do not disturb **ma nhout shet ya** မနှောင့်ယှက်ရ
 doctor **sayar win** ဆရာဝန်
 dog **khwayy** ဇွေး
 doll **a yote** အရုပ်
 domestic **pyi dwinn** ပြည်တင်း
 door **dagarr** တံခါး
 double **nhasa** နှစ်ဆ
 double bed **nha yout ate, gadin** နှစ်ယောက်အိပ်ကုတင်
 down **out** အောက်
 downstairs **out htat** အောက်ထပ်
 draught **lay zein tite** လေစိမ်းတိုက်
 dream (noun) **eain met** အိပ်မက်
 dream (verb) **eain met met tae** အိပ်မက်မက်တယ်
 dress (verb) **a wit wit tae** အဝတ်ဝတ်တယ်
 dress (noun) **wit s'own** ဝတ်စုံ
 dress up **kaungg kaungg mon mon, wit tae** ကောင်းကောင်းမွန်မွန်ဝတ်တယ်
 dressing gown **nya wit ate gar win** ညှပ်ဝတ်အိပ်ဂါဝန်
 dressing table **mhan tin kh'own** မှန်တင်ခုံ
 drink (noun) **thout sayar** သောက်စရာ
 drink (verb) **thout tae** သောက်တယ်
 drinking water **thout yay** သောက်ရေ
 drive (verb) **maungg dae** မောင်းတယ်
 driver **karr sayar** ကားဆရာ
 driver's license **yin maungg, lai sin** ယာဉ်မောင်းလိုင်စင်
 drug **sayy** ဆေး

drugstore **sayy zai** ဆေးဆိုင်
drunk **muu nay dae** မူးနေတယ်
dry (verb) **chout tae** ခြောက်တယ်
dry cleaning **achout shaw** အေခြောက်လျှော်
dry cleaners **achout shaw set** အေခြောက်လျှော်စက်
duck **bell** ဘဲ
dumpling **phet htote** ဖက်ထုပ်
during **atwinn** အတွင်း
during the day **nayt bet mhar** နေ့ဘက်မှာ
dust **ph'own** ဖုန်
duty (tax) **akhon** အခန်
duty-free goods **duty-free pyit see** ဂျူတီဖရီးပစ္စည်း
duty-free shop **duty-free sai** ဂျူတီဖရီးဆိုင်
DVD **DVD** ဒီဗီဒီ
dynasty **minn zet** မင်းဆက်

E

each **ta khoot zi** တစ်ခုစီ
each other **ajinn jinn** အချင်းချင်း
ear **narr** နား
earache **narr kite** နားကိုက်
early **saww saww** စောစော
earn **petsan shar dae** ပိုက်ဆံရှာတယ်
earrings **nagat** နားကပ်
earthquake **ngalyin** ငလျင်
east **ashayt** အရှေ့
easy **lwae dae** လယ်တယ်
eat **sarr dae** စားတယ်
economy **see bwarr yayy** စီးပွားရေး
economy class **yohh yohh dann** ရိုးရိုးတန်း
egg **kyet oot** ကြက်ဥ
eggplant **kha yann thee** ခရမ်းသီး
eight **shit** ရှစ်
eighteen **saet shit** ဆယ့်ရှစ်
eighty **shit sae** ရှစ်ဆယ်
electric fan **pan gar** ပန်ကာ
electricity **hlyat sit** လျှပ်စစ်
electronic **electronic** အီလက်ထရောနစ်

elephant **sin** ဆင်
 elevator **dat hlay garr** ဓာတ်လှေကား
 eleven **saet tit** ဆယ့်တစ်
 email **email** အီးမေးလ်
 embarrassed **shet tae** ရှက်တယ်
 embassy **than yone** သံရုံး
 embroidery **pann htohh** ပန်းထိုး
 emergency **a yayy baw** အေးရေးပေါ်
 emergency brake **hand brake** ဟန်းဘရိတ်
 emergency exit **a yayy baw htwet pout** အေးရေးပေါ်ထက်ပေါက်
 empty **alwut** အလတ်
 end **asone** အဆုံး
 England **ingalan nai ngan** အင်္ဂလန်နိုင်ငံ
 English (language) **ingalate zagarr** အင်္ဂလိပ်စကား
 English (people) **ingalate lu myohh** အင်္ဂလိပ်လူမျိုး
 enjoy **pyaww shwin dae** ပျော်ရွှင်တယ်
 enough **lout tae** လောက်တယ်
 enter **win dae** ဝင်တယ်
 entire **ta khoot lone** တစ်ခုလုံး
 entrance **win bout** ဝင်ပေါက်
 envelope **sar ate** စာအိတ်
 equality **nyi mya mhott** ညီမျှမှု
 escalator **set hlay garr** စက်လှေကား
 especially **ahtoo tha phyint** အထူးသဖြင့်
 essential **a yayy kye dae** အရေးကြီးတယ်
 evening **nya nay** ညနေ
 evening wear **nya nay ginn, wit s'own** ညနေခင်းဝတ်စုံ
 every **N + daii N +** တိုင်း
 everybody **lu daii** လူတိုင်း
 everything **a yar daii** အရာတိုင်း
 everywhere **nay yar daii** နေရာတိုင်း
 examine **sit sayy dae** စစ်ဆေးတယ်
 example **oot pamar** ဥပမာ
 excellent **a yann kaung dae** အရမ်းကောင်းတယ်
 exchange (money) **ngway lell dae** ငွေလဲတယ်
 exchange rate **ngway lell nhone** ငွေလဲနှုန်း
 excursion **layt lar yayy, kha yee** လေ့လာရေးခရီး

excuse me **ta chet lout** တစ်ချက်လောက်
exhausted **pin bann dae** ပင်ပန်းတယ်
exhibition **pya bwell** ပြပွဲ
exit **htwet pout** ထွက်ပေါက်
export **tin poht dae** တင်ပို့တယ်
expenses **k'own kya za yate** ကုန်ကျစရိတ်
expensive **zayy kyee dae** ဈေးကြီးတယ်
explain **shinn pya dae** ရှင်းပြတယ်
express (letter) **amyan chaww poht** အမြန်ချောပို့
express (train) **amyan yat htarr** အမြန်ရထား
external use **apyin bet, loo yan** အပြင်ဘက်လူးရန်
extension cord **extension kyohh gway** အိပ်စိတ်တန်းရှင်းကြိုးစွဲ
eye **myet lone** မျက်လုံး
eye drops **myet sinn** မျက်စင်း
eye specialist **myet seet ahtoo koot** မျက်စိအထူးကု

F

fabric **pate sa** ပိတ်စ
face **myet nhar** မျက်နှာ
factory **set y'own** စက်ရုံ
Fahrenheit **fahrenheit** ဖာရင်ဟိုက်
faint (verb) **moo lell dae** မူးလဲတယ်
fall (verb) **lell kya dae** လဲကျတယ်
false **mharr dae** မှားတယ်
family **meet tharr zoot** မိသားစု
famous **nan mae kyee dae** နာမည်ကြီးတယ်
fan (cooling device) **yat taung** ယပ်တောင်
fan (person) **parate that** ပရီသတ်
far away **wayy dae** ဝေးတယ်
fare **akha** အခ
farm **taung yar** တောင်ယာ
farmer **lae thamarr** လယ်သမား
fashion show **fashion show** ဖက်ရှင်ရှိုး
fast **myan dae** မြန်တယ်
fat **wa dae** ဝတယ်
father **aphay** အေဖ
father-in-law **yout kahtee** ယောက္ခထီး
fault **amharr** အမှား

fax **fax** ဖက်စ်

February **february la** ဖေဖော်ဝါရီလ

feel **khan zarr ya dae** ခံစားရတယ်

fence **chan zee yohh** ခြံစည်းရိုး

ferry **ferry** ဖယ်ရီ

festival **pwell daw** ပဲတော်

fever **aphyarr** အဖျား

few **nell nell** နည်းနည်း

fiancé **khin ponn laungg** ခွင်ပန်းလောင်း

fiancée **zanee laungg** ဇနီးလောင်း

fifteen **saet ngarr** ဆယ်ငါး

fifty **ngarr zae** ငါးဆယ်

fill (verb) **phyayt dae** ဖြည့်တယ်

fill out (form) **form phyayt dae** ဖောင်ဖြည့်တယ်

filling (dental) **thwarr phar** သားဖာ

filter cigarette **see karat phin** စီးကရက်ဖင်

find **shar dae** ရှာတယ်

fine (money) **dan jayy** ဒဏ်ကြေး

finger **let chaungg** လက်ချောင်း

finish **pee dae** ပြီးတယ်

fire **mee** မီး

fire alarm **mee achet payy** မီးအချက်ပေး

fire department **mee that htar na** မီးသတ်ဌာန

fire escape **a yayy baw hlay garr** အေးရေးပေါင် လှကား

fire extinguisher **mee that sayy** မီးသတ်ဆေး

first **pa hta ma** ပထမ

first aid **shayy oo thu nar pyoot** ရှေးဦးသူနာပြု

first class **pa hta ma dann** ပထမတန်း

fish (noun) **ngarr** ငါး

fish (verb) **ngarr mhyarr dae** ငါးမျှားတယ်

fishing rod **ngarr mhyarr dan** ငါးမျှားတံ

fitness training **kar ya layt kyint gann, thin dann** ကာယလေ့ကျင့်ခန်းသင်တန်း

fitting room **a wit lell gann** အဝတ်လဲခန်း

five **ngarr** ငါး

fix **pyin dae** ပြင်တယ်

flag **alan** အလံ

flash (camera) **camera mee** ကင်မရာမီး

flashlight **dat mee** ဓာတ်မီး
flavor **a ya thar** အရသာ
flight **flight** ဖလိုက်
flight number **flight nan bat** ဖလိုက်နံပါတ်
flood **yay kyee dae** ရေကြီးတယ်
floor **kyann** ကြမ်း
flour **j'own** ဂျူ
flu **tote kwayy** တုပ်ငွကား
flush **yay swell cha dae** ရွှေဆဲချတယ်
fly (insect) **yin gaung** ယင်ကောင်
fly (verb) **pyan thann dae** ပျံသန်းတယ်
fog **myu** မြူ
foggy **myu saii dae** မြူဆိုင်းတယ်
folklore **yohh yar p'own myin** ရိုးရာပုံပြင်
follow **lite tae** လိုက်တယ်
food **a sarr a sar** အစားအစာ
food poisoning **a sar a sate phyt** အစာအဆိပ်ဖြစ်
foot (anatomy) **chay dout** ခြေထောက်
football (soccer) **baw lone** ဘောလုံး
forbidden **tarr myit htarr dae** တားမြစ်ထားတယ်
foreign **nai ngan jarr** နိုင်ငံခြား
foreign exchange **nai ngan jarr, ngway lell htar na** နိုင်ငံခြားငွေလဲငှာန
forget **mayt dae** မေ့တယ်
fork **kha yinn** ခက်ရင်း
form (noun) **form** ဖောင်
formal dress **formal wit s'own** ဖော်မယ်ဝတ်စုံ
forty **layy zae** လေးဆယ်
forward **shayt** ရှေ့
four **layy** လေး
France **pyin thit** ပြင်သစ်
free (no charge) **alagarr** အလကား
free (unoccupied) **arr dae** အားတယ်
free time **arr jain** အားချိန်
freedom **lwut lat mhoot** လတ်လပ်မှု
freeze **khell dae** ခဲတယ်
French (language) **pyin thit zagarr** ပြင်သစ်စကား
French (people) **pyin thit lu myohh** ပြင်သစ်လူမျိုး

french fries **ar loo gyaungg jaw** အာလူးချောင်းကြော်
fresh **lat sat tae** လတ်ဆတ်တယ်
Friday **thout kyar naye** သောကြာနေ့
fried **akyaw** အကြော်
friend **tha ngaie jinn** သူငယ်ချင်း
friendly **phaw yway dae** ဖော်ရေတယ်
frightened **kyout tae** ကြောက်တယ်
from **ga nay** ကေန
front **a shayt** အရှေ့
frozen **khell nay dae** ခဲနေတယ်
fruit **athee** အသီး
fruit juice **athee phyaw yay** အသီးဖျော်ရည်
frying pan **dae ohh** ဒယ်အိုး
full **apyayt** အပြည့်
fun **pyaww zayar** ပျော်စရာ
funeral **athoot ba** အသုဘ
funny **yee ya dae** ရယ်ရတယ်

G

game **game** ဂိမ်း
garage (car repair) **go daung** ဂိုဒေါင်
garbage **amhite** အမှိုက်
garden **oo yin** ဥယျာဉ်
garlic **kyet thwon phyu** ကြွက်သန်ဖြူ
garment **a wit ahtae** အဝတ်အထည်
gas (petrol) **dat si** ဓာတ်ဆီ
gas (petrol) station **si zai** ဆီဆိုင်
gasoline **dat si** ဓာတ်ဆီ
gate (in airport) **gate** ဂိတ်
gem **kyout** ကျောက်
gender **lain** လိင်
genuine **sit mhan dae** စစ်မှန်တယ်
German (language) **German zagarr** ဂျာမန်စကား
German (people) **German lu myohh** ဂျာမန်လူမျိုး
Germany **Germany nai ngan** ဂျာမနီနိုင်ငံ
get off (boat, bus, train) **sinn dae** ဆင်းတယ်
get on (boat, bus, train) **tet tae** တက်တယ်
gift **let saung** လက်ဆောင်

ginger **jinn** ဂျင်း
girl **mein kha layy** မိန်းကောလး
girlfriend **yee zarr** ရည်းစား
give **payy dae** ပေးတယ်
glass (for drinking) **phan khwet** ဖွန်ခက်
glass (material) **phan** ဖန်
glasses **myet mhan** မျက်မှန်
gloves **let ate** လက်အိတ်
glue **kaw** ကော်
go **thwarr dae** သားတယ်
go back **pyan thwarr dae** ပြန်သားတယ်
go out **apyin thwarr dae** အပြင်သားတယ်
gold **shway** ရွှေ
golf **gout** ဂေါက်
golf course **gout yite thin dann** ဂေါက်ရိုက်သင်တန်း
good afternoon **mingalar nayt lae ginn bar** မင်္ဂလာနေ့လယ်ခင်းပါ
good evening **mingalar nya nay ginn bar** မင်္ဂလာညနေခင်းပါ
good morning **mingalar nan net khinn bar** မင်္ဂလာနံနက်ခင်းပါ
good night **mingalar nya jann bar** မင်္ဂလာညချမ်းပါ
goodbye **ta tar** တာတာ
gram **gram** ဂရမ်
grandchild **myayy** မြေး
granddaughter **myayy ma** မြေးမ
grandfather **aphohh** အဘိုး
grandmother **aphwarr** အဘွား
grandson **myayy** မြေး
grapes **zabyit thee** စပျစ်သီး
grave **kyinn** ကျင်း
gray **mee khohh yaung** မီးခိုးရောင်
gray-haired **mee khohh yaung zabin** မီးခိုးရောင်ဆံပင်
graze (noun, injury) **ponn paet dan yar** ပန်းပဲ့ဒဏ်ရာ
greasy (food) **ei dae** အီတယ်
Great Britain **byeet tain nai ngan** ဗြိတိန်နိုင်ငံ
green **asein yaung** အစိမ်းရောင်
green tea **yay nwayy gyann** ရေခဲနွေးကြမ်း
greengrocer **k'own zein sai** ကုန်စိမ်းဆိုင်
greeting **nhote khonn set zagarr** နှုတ်ခန်းဆက်စကား

grilled **akin** အကင်
groceries **sarr thout k'own** စားသောက်ကုန်
grocery **k'own z'own sai** ကုန်စုံဆိုင်
group **oat soot** အုပ်စု
guide (book) **lann nyon sar oat** လမ်းညွှန်စာအုပ်
guide (person) **aet lann nyon** ဧည့်လမ်းညွှန်
guided tour **aet lann nyon bar daet, kha yee zin** ဧည့်လမ်းညွှန်ပါတဲ့ခရီးစဉ်
guilty **apyit sheet dae** အပြစ်ရှိတယ်
gym **gym** ဂျင်
gynecologist **tharr phwarr mee yat, sayar win** သားဖားမီးယပ်ဆရာဝန်

H

hair **zabin** ဆံပင်
hairbrush **bee** ဘီး
haircut **zabin nyat** ဆံပင်ညှပ်
hairdresser **zabin nyat thu** ဆံပင်ညှပ်သူ
hairdryer **hairdryer** ဟဲဒရိုင်ယာ
hairspray **hairspray** ဟဲစပေရး
hairstyle **zabin kay** ဆံပင်ကေ
half **ta wet** တစ်ဝက်
ham **wet paung jout** ဝက်ပေါင်ခြောက်
hand **let** လက်
hand brake **hand brake** ဟန်းဘရိတ်
hand luggage **let swell ate** လွက်ဆဲအိတ်
hand towel **let thote pawar** လက်သုတ်ပဝါ
handbag **let kai ate** လက်ကိုင်အိတ်
handkerchief **let kai pawar** လက်ကိုင်ပဝါ
handmade **let lote** လက်လုပ်
handsome **chaw dae/khant dae** ချောတယ် / ခန့်တယ်
hanger **jate** ချိတ်
happy **pyaww dae** ပျော်တယ်
harbor **sate kann** ဆိပ်ကမ်း
hard (difficult) **kheth tae** ခက်တယ်
hard (firm) **mar dae** မာတယ်
hat **oat htote** ဦးထုပ်
have **sheet dae** ရှိတယ်
have to **V + ya mae V + ရမယ်**
hay fever **nhar mhon** နှာမွန်

he **thu** သူ
head **gaungg** ခေါင်း
headache **gaungg kite** ခေါင်းကိုက်
headlights **shayt mee gyee** ရှေ့မီးကြီး
healthy **kyann mar dae** ကျန်းမာတယ်
hear **kyarr dae** ကြားတယ်
hearing aid **narr kyarr kareet yar** နားကြားကိရိယာ
heart **nhalone** နှလုံး
heart attack **heart attack** ဟတ်အတက်
heat **apu** အပူ
heavy **layy dae** လေးတယ်
heel (of foot) **phanaungt** ဖေနှာင့်
heel (of shoe) **dout** ဒေါက်
height **amyint** အမြင့်
height (body) **a yat** အရပ်
hello **mingalarbar** မင်္ဂလာပါ
help (verb) **ku nyi dae** ကူညီတယ်
Help! **Kae gya bar ownn!** ကယ်ကြပါဦး
here **di mhar** ဒီမှာ
high **myint dae** မြင့်တယ်
high chair **kh'own amyint** ခုံအမြင့်
high tide **di yay hlaii amyint** ဒီရေလှိုင်းအမြင့်
highway **amyan lann** အမြန်လမ်း
hiking **taung tet** တောင်တက်
hire **ngarr dae** ငှားတယ်
history **thamaii** သမိုင်း
hitchhike **karr j'own lite see dae** ကားကြိုလိုက်စီးတယ်
hobby **war thanar** ဝါသနာ
holiday (public) **pate yet** ပိတ်ရက်
holiday (vacation) **pate yet kha yee** ပိတ်ရက်ခရီး
homesick **eain lwann** အိမ်လမ်း
homosexual **lain tu chit thu** လိင်တူချစ်သူ
honest **yohh tharr dae** ရိုးသားတယ်
honey **pyarr yay** ပျားရည်
hope (verb) **myaw lint dae** မျှော်လင့်တယ်
horrible **kyout sayar kaungg dae** ကြောက်စရာကောင်းတယ်
horse **myinn** မြင်း

hospital **sayy y'own** ဆေးရုံ
hospitality **pyu ngar mhoot** ပျူငှာမှု
hot (spicy) **sat tae** စပ်တယ်
hot (warm) **pu dae** ပူတယ်
hot spring **yay pu sann** ရေပူစမ်း
hot water **yay nwayy** ရေနွေး
hot-water bottle **dat boo** ဓာတ်ဘူး
hotel **hotel** ဟိုတယ်
hour **nar yi** နာရီ
house **eain** အိမ်
how **bae lo** ဘယ်လို
How far? **Bae lout wayy lell?** ဘယ်လောက်ဝေးလဲ
How long? **Bae lout kyar lell?** ဘယ်လောက်ကြာလဲ
How many? **Bae nha + counter?** ဘယ်နှစ် + counter
How much? **Bae lout lell?** ဘယ်လောက်လဲ
humid **so htaii dae** စိုထိုင်းတယ်
hundred **yar** ရာ
hungry **bite sar dae** ဗိုက်ဆာတယ်
hurry (quickly) **myan myan** မြန်မြန်
husband **a myohh tharr** အမျိုးသား

I
ice **yay gell** ရေခဲ
ice cream **yay gell m'ownt** ရေခဲမုန့်
idea **idea** အိုင်ဒီယာ
identification (card) **ID card** အိုင်ဒီကတ်
identify **phaw htote tae** ဖော်ထုတ်တယ်
idiot **a yoo** အရူး
if **tagae loht** တကယ်လို့
ill **phyarr dae** ဖျားတယ်
illegal **ta yarr ma win** တရားမဝင်
illness **aphyarr** အဖျား
imagine **sate koo dae** စိတ်ကူးတယ်
immediately **chet jinn** ချက်ချင်း
immigration/arrival **immigration** အင်မီဂရေးရှင်း
important **a yayy kyee dae** အရေးကြီးတယ်
impossible **ma phyt nai boo** မဖြစ်နိုင်ဘူး
improve **tohh tet tae** တိုးတက်တယ်

in **ahtae mhar** အထဲမှာ
 in the evening **nya nay mhar** ညနေမှာ
 in the morning **ma net mhar** မနက်မှာ
 increase **tohh dae** တိုးတယ်
 included **bar dae** ပါတယ်
 including **apar** အပါ
 income **win ngway** ဝင်ငွေ
 indicate **nyon dae** ညွှန်တယ်
 indicator (car) **achet pya** အချက်ပြမီး
 indigestion **a sar ma kyay phyt** အစာမေကြေဖြစ်
 inexpensive **zayy ma kyee boo** ဈေးမကြီးဘူး
 infected **pohh sheet dae** ပိုးရှိတယ်
 infectious **koo dat tae** ကူးတတ်တယ်
 inflammation **yaung dae** ယောင်တယ်
 inflation **ngway phaungg pwa mhoot** ငွေဖောင်းပမှု
 information **thadinn a chet a let** သတင်းအချက်အလက်
 information desk **information counter** အင်ဖော်မေးရှင်းကောင်တာ
 injection **sayy htohh dae** ဆေးထိုးတယ်
 injured **dan yar ya htarr dae** ဒဏ်ရာရထားတယ်
 innocent **apyit kinn sin dae** အပြစ်ကင်းစင်တယ်
 inquire **s'own zann dae** စုံစမ်းတယ်
 insect **insect** အင်းဆက်
 insect bite **insect kite yar** အင်းဆက်ကိုက်ရာ
 insect repellent **insect sayy** အင်းဆက်ဆေး
 inside **ahtell mhar** အထဲမှာ
 instead of **asarr** အစား
 instructions **nyon kyarr chet** ညွှန်ကြားချက်
 insurance **ar ma gan** အာမခံ
 intelligent **nyan kaungg dae** ဉာဏ်ကောင်းတယ်
 interested **sate win zarr dae** စိတ်ဝင်စားတယ်
 interesting **sate win zarr zayar kaungg dae** စိတ်ဝင်စားစရာကောင်းတယ်
 internal use (medicine) **atwinn bet lein yan** အတွင်းဘက်လိမ်းရန်
 international **nai ngan dagar** နိုင်ငံတကာ
 Internet **internet** အင်တာနက်
 Internet cafe, cybercafe **internet sai** အင်တာနက်ဆိုင်
 interpreter **zagabyan** စကားပြန်
 intersection **lann z'own** လမ်းဆုံ

introduce **mate set tae** မိတ်ဆက်တယ်
introduce oneself **koht ko ko, mate set tae** ကိုယ့်ကိုကိုယ်မိတ်ဆက်တယ်
invite **phate tae** ဖိတ်တယ်
invoice **k'own kya za yate sa yinn** ကုန်ကျစရိတ်စာရင်း
Ireland **Ireland** အိုင်ယာလန်
iron (for clothes) **mee bu** မီးပူ
iron (metal) **than** သံ
iron (verb) **mee bu tite tae** မီးပူတိုက်တယ်
island **kyonn** ကျွန်း
Italian (language) **Italy zagarr** အီတလီစကား
Italian (people) **Italy lu myohh** အီတလီလူမျိုး
Italy **Italy nai ngan** အီတလီနိုင်ငံ
itchy **yarr dae** ယားတယ်
itinerary **kha yee zin** ခရီးစဉ်

J

jack (for a car) **jite** ဂျိုက်
jack (verb) **jite htout tae** ဂျိုက်ထောက်တယ်
jacket **jarkin** ဂျာကင်
jade **kyout sein** ကျောက်စိမ်း
jam **yo** ယို
January **january la** ဇန်နဝါရီလ
Japan **japan nai ngan** ဂျပန်နိုင်ငံ
Japanese (language) **japan zagarr** ဂျပန်စကား
Japanese (people) **japan lu myohh** ဂျပန်လူမျိုး
jazz **jazz** ဂျက်စ်
jeans **jinn** ဂျင်း
jellyfish **jelly ngarr** ဂျယ်လီငါး
jewelry **yadanar** ရတနာ
jewelry shop **yadanar sai** ရတနာဆိုင်
job **alote** အလုပ်
joke **har tha** ဟာသ
journalist **thadinn dout** သတင်းထောက်
journey **kha yee** ခရီး
juice **phyaw yay** ဖျော်ရည်
July **july la** ဇူလိုင်လ
jumper **sweater eain gyi** ဆယ်တာအင်္ကျီ
June **june la** ဇွန်လ

just (only) **bell** ဝဲ

just (very recently) **saww saww ga bell** စောစောကပ်

K

keep **thein htarr dae** သိမ်းထားတယ်

kerosene **yay nan** ရေနံ

key **thawt** သော့

kilogram **kilogram** ကီလိုဂရမ်

kilometer **kilometer** ကီလိုမီတာ

king **ba yin** ဘုရင်

kitchen **mee pho jaung** မီးဖိုချောင်

knee **do** ဒူး

knife **darr** ဓား

know **theet dae** သိတယ်

L

laces (for shoes) **phanat kyohh** ဖိနပ်ကြိုး

lake **yay kan** ရေကန်

lamp **mee eain** မီးအိမ်

land (ground) **myay gyee** မြေကြီး

land (verb) **sinn dae** ဆင်းတယ်

landscape **shoot ginn** ရှုခင်း

lane (of traffic) **lann thwae** လမ်းသယ်

language **zagarr** စကား

large **kyee dae** ကြီးတယ်

last (endure) **khan dae** ခံတယ်

last (final) **nout sone** နောက်ဆုံး

last night **ma nayt nya ga** မနေ့ညက

late **nout kya dae** နောက်ကျတယ်

later **nout mha** နောက်မှ

laugh (verb) **yee dae** ရယ်တယ်

laundry soap **a wit shaw sat pyar** အဝတ်လျှော်ဆပ်ပြာ

law **oot baday** ဥပဒေ

lawyer **shayt nay** ရှေ့ နေ

laxative **wann nhot sayy** ဝမ်းနုတ်ဆေး

lazy **apyinn kyee dae** အပျင်းကြီးတယ်

leak (verb) **yo saint dae** ယိုစိမ့်တယ်

learn **layt lar dae** လေ့လာတယ်

least (at least) **anell sone** အနည်းဆုံး
leather **tha yay** သားရေ
leave **htwet tae** ထက်တယ်
left (direction) **bae bet** ဘယ်ဘက်
left behind **kyan gaet dae** ကျန်ခဲ့တယ်
leg **chay dout** ခြေထောက်
legal **ta ya win** တရားဝင်
leisure **arr lat chain** အားလပ်ချိန်
lemon **shout thee** ရှောက်သီး
lend **chayy ngarr dae** ချေးငှားတယ်
lens (camera) **mhan baloo** မှန်ဘီလူး
less **po nell dae** ပိုနည်းတယ်
letter **sar** စာ
lettuce **salat ywet** ဆလွပ်ရက်
library **sar kyeet tite** စာကြည့်တိုက်
license **lai sin** လိုင်စင်
lie (verb, not tell the truth) **lain dae** လိမ်တယ်
lie down **hlell dae** လှဲတယ်
lift (elevator) **dat hlay garr** ဓာတ်လှေကား
light (lamp) **mee** မီး
light (not dark) **linn dae** လင်းတယ်
light (not heavy) **pawt dae** ပေါ့တယ်
light bulb **mee lone** မီးလုံး
lighter (for cigarettes) **mee jit** မီးခြစ်
lightning **shat see let** လျှပ်စီးလက်
like (verb) **kyite tae** ကြိုက်တယ်
linen **li nin** လီနင်
lip **nhakhann** နှုတ်ခမ်း
lipstick **nhakhann ni** နှုတ်ခမ်းနီ
listen **narr htaung dae** နားထောင်တယ်
liter **liter** လီတာ
little (amount) **nell nell** နည်းနည်း
little (small) **thayy dae** သေးတယ်
live (verb) **nay dae** နေတယ်
liver **athell** အသည်း
lobster **pazon dote** ပူစန်ထုပ်
local **day tha khan** ဒေသခံ

lock **lock cha dae** လော့ချာတယ်
 long **shay dae** ရှည်တယ်
 long-distance call **nae wayy khaw** နယ်ဝေးခေါ်
 look at **kyeet dae** ကြည့်တယ်
 look for **shar dae** ရှာတယ်
 look up **mawt kyeet dae** မော့ကြည့်တယ်
 lose (to not win) **shone dae** ရှုံးတယ်
 loss **sone shone mhoot** ဆုံးရှုံးမှု
 lost (can't find the way) **lann pyout tae** လမ်းပျောက်တယ်
 lost (missing) **pyout thwarr dae** ပျောက်သားတယ်
 lost and found office **pyit see pyout, shar phway yayy yone** ပစ္စည်းပျောက်ရှာဧွေ
 ရုံးရုံး
 loud **athan kyaе dae** အသံကျယ်တယ်
 love **achit** အချစ်
 love (verb) **chit tae** ချစ်တယ်
 low **naint dae** နိမ့်တယ်
 low tide **di yay anaint** ဒီရေအနိမ့်
 luck **kan kaungg mhoot** ကံကောင်းမှု
 luggage **luggage** လက်ဝှေ့
 luggage locker **luggage locker** လက်ဝှေ့လော့ကာ
 lunch **nayt lae zar** နေ့လယ်စာ
 lungs **asote** အဆုတ်
 lychees **lychee thee** လိုင်ချီးသီး

M

magazine **magazine** မဂ္ဂဇင်း
 mail (letters) **sar** စာ
 mail (verb) **sar poht dae** စာပို့တယ်
 mailbox **sar dite bone** စာတိုက်ပုံး
 main **adeet ka** အဓိက
 main road **lann ma gyee** လမ်းမကြီး
 make, create **lote tae** လုပ်တယ်
 make an appointment **appointment lote tae** အွပ်ပိုင်မန့်လုပ်တယ်
 make love **chit tinn nhaww dae** ချစ်တင်းနှောတယ်
 makeshift **yar yi** ယာယီ
 makeup **makeup** မိတ်ကပ်
 man **yout kyarr / a myohh tharr** ယောက်ျား / အမျိုးသား
 manager **manager** မန်နေဂျာ

manicure **let thell ahla pyin** လက်သည်းအလှပြင်
 many **a myarr gyee** အများကြီး
 map **myay b'own** မြေပုံ
 March **march la** မတ်လ
 marital status **eain daung sheet, ma sheet** အိမ်ထောင်ရှိ၊ မရှိ
 market **zayy** ဈေး
 married **eain daung sheet dae** အိမ်ထောင်ရှိတယ်
 massage **mar sat** မာဆတ်
 match (competition) **pwell** ပဲ
 matchstick **mee jit san** မီးခြစ်ဆံ
 mattress **mwayt yar** ဇွမ့ရာ
 May **may la** မေလ
 maybe **V + yin + V + mae V + ရင် + V + မယ်**
 meal **a sarr a sar** အစားအစာ
 meaning **a date bae** အဓိပ္ပာယ်
 measure (verb) **taii tar dae** တိုင်းတာတယ်
 meat **atharr** အသား
 medicine **sayy** ဆေး
 meet **twayt dae** ဇွတ့တယ်
 meeting **a see a wayy** အစည်းအဝေး
 mend **pyin dae** ပြင်တယ်
 menu **menu** မီနူး
 merchant **k'own thae** ကုန်သည်
 message **message** မက်ဆေ့ဂျ်
 metal **that htoot** သတ္တု
 metal detector **that htoot, sit sayy set** သတ္တုစစ်ဆေးစက်
 meter **meter** မီတာ
 method **nee lann** နည်းလမ်း
 midday **nay monn taet** နေ့မန်းတည့်
 middle **alae** အလယ်
 midnight **tha gaung yan** သန်းခေါင်ယံ
 migraine **gaungg htohh kite** ခေါင်းထိုးကိုက်
 milk **nwarr noht** နွားနို့
 millimeter **millimeter** မီလီမီတာ
 million **thann** သန်း
 mine (male speaker) **kya nawt har** ကျွန်တော့်ဟာ
 mine (female speaker) **kya ma har** ကျွန်မဟာ

minute **minit** မိနစ်
 mirror **mhan** မှန်
 miss (flight, train) **lwut thwarr dae** လွတ်သားတယ်
 Miss (term of address) **Ma + name** မ + နာမည်
 miss (long for) **lwann dae** လမ်းတယ်
 missing **pyout nay dae** ပျောက်နေတယ်
 missing person **pyout nay daet lu** ပျောက်နေတဲ့လူ
 mist **myu** မြူ
 mistake (noun) **amharr** အမှား
 mistaken **mharr thwarr dae** မှားသားတယ်
 misunderstanding **narr lae mhoot lwell dae** နားလည်မှုလဲတယ်
 misty **myu htu nay dae** မြူထူနေတယ်
 modern **khit mi** ခေတ်မီ
 Monday **ta ninn lar naye** တနင်္လာနေ့
 money **petsan** ပိုက်ဆံ
 monkey **myout** မျောက်
 month **la** လ
 moon **la** လ
 morning **manet** မနက်
 more **po** ပို
 mosquito **chin** ခြင်
 mosquito net **chin daung** ခြင်ထောင်
 mother **amay** အေမ
 mother-in-law **yout khama** ယောက်ျားမ
 motorbike **sai kae** ဆိုင်ကယ်
 mountain **taung** တောင်
 mouse **kywet** ကြက်
 mouth **bazat** ပါးစပ်
 move **shwayt dae** ရွှေ့တယ်
 movie **yote shin** ရုပ်ရှင်
 Mr. **U (pronounced "oo") + name** ဦး + နာမည်
 Mrs **Daw + name** ဒေါ် + နာမည်
 MSG **a cho mh'ownt** အချိုမှုန့်
 much **thate** သိပ်
 mud **shont** ရွှံ့
 muscle **kywet tharr** ကြက်သား
 museum **pya dite** ပြတိုက်

mushrooms **mho** မှု
music **gi ta** ဂီတ
musical instrument **gi ta tu reet yar** ဂီတတူရိယာ
Muslim **muslim** မုစလင်
must **V + ya mae** V + ရမယ်
mutton (goat's meat) **sate tharr** ဆိတ်သား
my [male] **kya nawt** ကျွန်တော့်
[female] **kya ma** ကျွန်မ

N

nail (finger) **let thell** လက်သည်း
nail (metal) **than** သံ
nail clippers **let thell nyat** လက်သည်းညှပ်
nail file **let thell pwut tan** လက်သည်းပတ်တံ
nail scissors **let thell nyat, kat kyayy** လက်သည်းညှပ်ကတ်ကြေး
napkin **let thote pawar** လက်သုတ်ပဝါ
nappy, diaper **diaper** ဒိုင်ဗာ
nationality **lu myohh** လူမျိုး
natural **thabar wa kya dae** သဘာဝကျတယ်
nature **thabar wa** သဘာဝ
nauseous **an jin dae** အန်ချင်တယ်
near **anee anarr** အနီးအနား
nearby **di narr mhar** ဒီနားမှာ
necessary **lo dae** လိုတယ်
neck **lae binn** လည်ပင်း
necklace **swell kyohh** ဆဲကြိုး
necktie **necktie** နက်ကတိုင်
needle **at** အပ်
neighbor **eain nee jinn** အိမ်နီးချင်း
nephew **tu** တူ
never **bae dawt mha** ဘယ်တော့မှ
new **athit** အသစ်
news **thadinn** သတင်း
newsstand **thadinn zar sin** သတင်းစာစင်
newspaper **thadinn zar** သတင်းစာ
next **nout** နောက်
next to **bayy** ဘေး
nice **kaungg dae** ကောင်းတယ်

niece **tu ma** တူမ
night **nya** ည
night view **nya shoot ginn** ညရှုခင်း
nightclub **nightclub** နိုက်ကလပ်
nine **kohh** ကိုး
nineteen **saet kohh** ဆယ့်ကိုး
ninety **kohh zae** ကိုးဆယ်
nipple (on baby's bottle) **noht thee gaungg** နို့သီးခေါင်း
no **ma hote boo** မဟုတ်ဘူး
no entry **ma win ya** မဝင်ရ
no one **bae thu mha** ဘယ်သူမှ
noise **su nyan than** ဆူညံသံ
noisy **su nyan dae** ဆူညံတယ်
noodles **khout swell** ခေါက်ဆွဲ
noon **nay monn taet** နေ့မန်းတည့်
normal **p'own mhan** ပုံမှန်
north **myout bet** မြောက်ဘက်
nose **nhakhaungg** နှာခေါင်း
nosebleed **nhakhaungg thwayy shan dae** နှာခေါင်းငွေ့သေးလျှံတယ်
notebook **mhat soot sar oat** မှတ်စုစာအုပ်
notepad **mhat soot sar oat** မှတ်စုစာအုပ်
nothing **bar mha ma hote boo** ဘာမှမဟုတ်ဘူး
novel **wit htoot** ဝတ္ထု
November **november la** နိုဝင်ဘာလ
now **akhoot** အခု
number **nan bat** နံပါတ်
number plate **nan bat pyarr** နံပါတ်ပြား
nurse **thu nar pyoot** သူနာပြု

O
obvious **theet thar dae** သိသာတယ်
occupation **alote akai** အလုပ်အကိုင်
October **october la** အောက်တိုဘာလ
of course **hote tar bawt** ဟုတ်တာပေါ့
off (turned off) **pate htarr dae** ပိတ်ထားတယ်
office **yone** ရုံး
oil **si** ဆီ
ointment **lein zayy** လိမ်းဆေး

okay **ok** အိုကေ

old (used for people) **athet kye dae** အသက်ကြီးတယ်

old (used for things) **haung dae** ဟောင်းတယ်

Olympics **Olympic** အိုလံပစ်

on **apaw** အေပါ

on (turned on) **phwint htarr dae** ဖင့်ထားတယ်

on the left **bae bet mhar** ဘယ်ဘက်မှာ

on the right **nyar bet mhar** ညာဘက်မှာ

on the way **lann mhar** လမ်းမှာ

once **da jain** တစ်ကြိမ်

one **tit** တစ်

one-way traffic **talann thwarr** တစ်လမ်းသား

onion **kyet thon ni** ကြွက်သန့်နီ

online chat **online chat** အန်လိုင်းချက်

only **bell** ဝဲ

open (adj.) **phwint htarr dae** ဖင့်ထားတယ်

open (verb) **phwint dae** ဖင့်တယ်

opera **opera pya zat** အော်ပရာပြဇာတ်

operate (surgeon) **khwell sate tae** ခစိတ်တယ်

operator (telephone) **telephone operator** တယ်လီဖုန်းအောင်ပရတာ

opportunity **akhwint a yayy** အခွင့်အရေး

opposite **sant kyin bet** ဆန့်ကျင်ဘက်

optician **myet mhan lote thu** မျက်မှန်လုပ်သူ

orange (color) **lain maw yang** လိမ္မော်ရောင်

orange (fruit) **lain maw thee** လိမ္မော်သီး

order (verb, in a restaurant) **mhar dae** မှာတယ်

ordinary **thar man** သာမန်

other **tacharr** တခြား

our [male] **kya naw doht yaet** ကျွန်တော်တို့ရဲ့

[female] **kya ma doht yaet** ကျွန်မတို့ရဲ့

outside **apyin** အပြင်

over there **ho mhar** ဟိုမှာ

overseas **nai ngan jarr** နိုင်ငံခြား

overtake (vehicle) **kyaw thwarr dae** ကျော်သားတယ်

owe **akywayy tin dae** အေကြားတင်တယ်

P

packed lunch **hta minn boo** ထမင်းဘူး

packet **ahtote** အထုပ်
 page **sar myet nhar** စာမျက်နှာ
 pagoda **pha yarr** ဘုရား
 pain **a kite a khell** အကိုက်အခဲ
 painkiller **a kite a khell pyout sayy** အကိုက်အခဲပျောက်ဆေး
 painting **baji** ပန်းချီ
 pair **a s'own** အစုံ
 pajamas **nya wit eain gyi** ညဝတ်အင်္ကျီ
 palace **nann daw** နန်းတော်
 pan **dae ohh** ဒယ်အိုး
 panties **atwinn khan baungg bi** အွတ်တင်းခံဘောင်းဘီ
 pants **baungg bi** ဘောင်းဘီ
 pantyhose **atharr gat baungg bi** အသားကပ်ဘောင်းဘီ
 paper **sar ywet** စာရွက်
 parcel **parcel** ပါဆယ်
 parents **meet ba** မိဘ
 park, gardens **pann jan** ပန်းခြံ
 parking space **karr parkin** ကားပါကင်
 partner **partner** ပါတနာ
 party (event) **party** ပါတီ
 passenger **kha yee thae** ခရီးသည်
 passport **passport** ပတ်စ်ပို့
 passport number **passport nan bat** ပတ်စ်ပို့နံပါတ်
 pay (verb) **payy dae** ပေးတယ်
 peach **met mon thee** မွက်မန်သီး
 peanut **myay bell** မြေပဲ
 pear **thit taw thee** သစ်တော်သီး
 pearl **palell** ပုလဲ
 peas **pell** ပဲ
 pedestrian crossing **lu koo myinn gyarr** လူကူးမျဉ်းကြား
 pen **baww bin** ဘောပင်
 pencil **khell dan** ခဲတံ
 penis **lain dan** လိင်တံ
 penknife **khell dan chon daet darr** ခဲတံချွန်တဲ့ဓား
 people **lu** လူ
 pepper (black) **nga yote kaungg** ငရုတ်ကောင်း
 pepper (chilli) **nga yote pwa** ငရုတ်ပ

performance **phyaw phyay yayy** ဖျော်ဖြေဖွဲ့စည်းရေး
 perfume **yay mwayy** ရွှေမုဆိုး
 perhaps **phyit nai dae** ဖြစ်နိုင်တယ်
 period (menstruation) **yar thi** ရာသီ
 permit (noun) **khwint pyoot maint** ခွင့်ပြုမိန့်
 permit (verb) **khwint pyoot dae** ခွင့်ပြုတယ်
 person **lu** လူ
 personal **ko yayy ko dar** ကိုယ်ရေးကိုယ်တာ
 perspire **chwayy htwet tae** ရွှေးထက်တယ်
 pharmacy **sayy zai** ဆေးဆိုင်
 phone (noun) **phone** ဖုန်း
 phone (verb) **phone set tae** ဖုန်းဆက်တယ်
 phone number **phone nan bat** ဖုန်းနံပါတ်
 photo **dat p'own** ဓာတ်ပုံ
 photocopier **mate tu set** မိတ္တူစက်
 photocopy (verb) **mate tu koo dae** မိတ္တူကူးတယ်
 phrasebook **zagabyaww sar oat** စကားပြောစာအုပ်
 pick up (collect meet someone) **kyo dae** ကြိုတယ်
 picnic **pyaww bwell zarr** ပျော်ပွဲစား
 pill (contraceptive) **tarr zayy** တားဆေး
 pillow **gaungg ownn** ခေါင်းအုံး
 pillowcase **gaungg ownn swut** ခေါင်းအုံးစပ်
 pills, tablets **sayy** ဆေး
 pin **pin at** ပင်အပ်
 pineapple **narnat thee** နာနတ်သီး
 pink **pann yaung** ပန်းရောင်
 pity **thanarr dae** သနားတယ်
 place **nay yar** နေရာ
 place of interest **sate win zarr zayar nay yar** စိတ်ဝင်စားစရာနေရာ
 plain (simple) **yohh yohh** ရိုးရိုး
 plan (noun, intention) **a si a zin** အစီအစဉ်
 plane **lay yin** လေယာဉ်
 plant **apin** အပင်
 plastic **plastic** ပလတ်စတစ်
 plastic bag **plastic ate** ပလတ်စတစ်အိတ်
 plate **bagan** ပန်းကန်
 platform **platform** ပလက်ဖောင်း

play (drama) **pya zat** ပြဇာတ်
 play (verb) **gazarr dae** ကစားတယ်
 play golf **gout yite tae** ဂေါက်ရိုက်တယ်
 play tennis **tennis gazarr dae** တင်းနစ်ကစားတယ်
 playground **gazarr gwinn** ကစားကင်း
 playing cards **phell yite tae** ဖဲရိုက်တယ်
 please **kyayy zoo pyoot pee** ကျေးဇူးပြုပြီး
 plug (electric) **plug** ပလတ်
 plum **zee thee** ဇီးသီး
 pocket **ate kat** အိတ်ကပ်
 pocketknife **ate saung darr** အိတ်ဆောင်စား
 point out **nyon pya dae** ညွှန်ပြတယ်
 poisonous **asate sheet dae** အဆိပ်ရှိတယ်
 police **yell** ရဲ
 police station **yell sakhann** ရဲစခန်း
 pond **yay kan** ရေကန်
 poor (not rich) **sinn yell dae** ဆင်းရဲတယ်
 poor (pitiful) **thanarr zayar kaungg dae** သနားစရာကောင်းတယ်
 population **lu oo yay** လူဦးရေ
 pork **wet tharr** ဝက်သား
 portable power **power bank** ပါဝါဘဏ်
 portable Wi-Fi router **Wi-Fi set** ပိုင်ဖိုင်စက်
 porter (for bags) **ku li** ကူလီ
 possible **phyit nai dae** ဖြစ်နိုင်တယ်
 post (verb) **sar poht dae** စာပို့တယ်
 post office **sar dite** စာတိုက်
 postage **sar poht kha** စာပို့ခ
 postcard **postcard** ပို့စကတ်
 postcode **sar poht thin gay ta** စာပို့သေက်တ
 postpone **saii htarr dae** ဆိုင်းထားတယ်
 potato **ar loo** အာလူး
 potato chips **ar loo gyaw** အာလူးကြော်
 poultry **kyet bell** ကြက်ဘဲ
 powdered milk **noht mh'ownt** နို့မှုန့်
 practice (verb) **layt kyint dae** လေ့ကျင့်တယ်
 prawn **bazon** ပွစန်
 precious stone **kyout myet** ကျောက်မျက်

prefer **po kyite dae** ပိုကြိုက်တယ်
 preference **po kyite dar** ပိုကြိုက်တာ
 pregnant **ko win sheet dae** ကိုယ်ဝန်ရှိတယ်
 prepaid phone card **phone ngway phyayt card** ဖုန်းဖွင့်ဖြည့်ကတ်
 prepare **pyin sin dae** ပြင်ဆင်တယ်
 prescription **sayy zar** ဆေးစာ
 present (gift) **let saung** လက်ဆောင်
 present (in attendance) **sheet dae** ရှိတယ်
 pressure **pheet arr** ဖိအား
 pretty **hla dae** လှတယ်
 price **zayy nhone** ဈေးနှုန်း
 price list **zayy nhone sayinn** ဈေးနှုန်းစာရင်း
 print (noun, picture) **yite tae** ရိုက်တယ်
 print (from computer) **print htote tae** ပရင့်ထုတ်တယ်
 private **pote galeet ka** ပုဂ္ဂလိက
 probably **phyit nai dae** ဖြစ်နိုင်တယ်
 problem **pyet thanar** ပြဿနာ
 product **pyit see** ပစ္စည်း
 profession **alote akai** အလုပ်အကိုင်
 profit (noun) **amyat** အမြတ်
 program **program** ပရိုဂရမ်
 promise **gadeet** ကတိ
 pronounce **athan htwet tae** အသံထုတ်တယ်
 prostitute **pyayt dazar** ပြည့်တန်ဆာ
 protect **kar gwae dae** ကာကွယ်တယ်
 public **amyarr pyi thu** အများပြည်သူ
 pull **swell dae** ဆဲတယ်
 pull a muscle **a ywut pyell dae** အွရတ်ပြဲတယ်
 purchase **wae dae** ဝယ်တယ်
 pure **thant sin dae** သန့်စင်တယ်
 purple **kha yann yaung** ခရမ်းရောင်
 purse **petsan ate** ပိုက်ဆံအိတ်
 push (verb) **tonn dae** တန်းတယ်
 put (in) **htaet dae** ထည့်တယ်
 put (on) **tin dae** တင်တယ်
 pyjamas **nya wit eain gyi** ညဝတ်အင်္ကျီ

quality **a yay athway** အရည်အသွေး
quantity **a yay atwet** အရအတွက်
quarrel **nyinnn kh'own dae** ငြင်းခုံတယ်
quarter **dazate** တစ်စိတ်
quarter of an hour **saet ngarr minit** ဆယ့်ငါးမိနစ်
queen **ba yin ma** ဘုရင်မ
question **mayy zayar** မေးစရာ
queue (verb) **tann si dae** တန်းစီတယ်
quick **myan dae** မြန်တယ်
quiet **tate sate tae** တိတ်ဆိတ်တယ်
quilt **gonn gat** ဂမ်းကပ်

R

rabbit **y'own** ယုန်
radio **radio** ရေဒီယို
railway **yat htarr than lann** ရထားသံလမ်း
railway station **bu tar** ဘူတာ
rain (noun) **mohh** မိုး
rain (verb) **mohh ywar dae** မိုးရာတယ်
raincoat **mohh gar eain gyi** မိုးကာအင်္ကျီ
rape **madein kyint dae** မုဒိမ်းကျင့်တယ်
rapids **yay see than daet nay yar** ရေစီးသန်တဲ့နေရာ
rare **sharr dae** ရှားတယ်
rash **ma sinn zarr bell, lote tae** မစဉ်းစားဘဲလုပ်တယ်
rat **kywet** ကြက်
raw **asein** အစိမ်း
razor blade **blade darr** ဘလိတ်စား
read **phat tae** ဖတ်တယ်
ready **asin thint** အဆင်သင့်
really **dagae** တကယ်
reason **akyaungg pya jet** အကြောင်းပြချက်
receipt **pyay zar** ပြေစာ
receive **let khan ya sheet dae** လက်ခံရရှိတယ်
reception desk **reception** ရိဆက်ရှင်
recommend **htout khan payy dae** ထောက်ခံပေးတယ်
rectangle **daungt mhan satoot gan** ထောင့်မှန်စတုဂံ
red **ani** အနီ
red wine **wine ani** ပိုင်အနီ

reduction **shawt cha** လျှော့ချ
 refrigerator **yay gell thittar** ရေခဲသေတ္တာ
 refund **pyan ann ngway** ပြန်အမ်းငွေ
 refuse **nyinn dae** ငြင်းတယ်
 region **day tha** ဒေသ
 registered **mhat p'own tin htarr dae** မှတ်ပုံတင်ထားတယ်
 registered mail **register sar** ရက်ဂျစ်စတာစာ
 regret **naung ta ya dae** နောင်တရတယ်
 relatives **sway myohh** ငွေဆမျိုး
 reliable **arr kohh ya dae** အားကိုးရတယ်
 religion **bar thar yayy** ဘာသာရေး
 remember **mhat meet dae** မှတ်မိတယ်
 rent/hire **ngarr dae** ငှားတယ်
 repair **pyin dae** ပြင်တယ်
 repeat (say) **htat pyaww dae** ထပ်ပြောတယ်
 repeat (do) **htat lote tae** ထပ်လုပ်တယ်
 represent **ko zarr pyoot dae** ကိုယ်စားပြုတယ်
 reserve **reserve lote htarr dae** ရီဇာပ်လုပ်ထားတယ်
 responsible **tar win sheet dae** တာဝန်ရှိတယ်
 rest **narr dae** နားတယ်
 restaurant **sarr thout sai** စားသောက်ဆိုင်
 restroom **eain thar** အိမ်သာ
 result **ya let** ရလဒ်
 retired **anyein zarr** အငြိမ်းစား
 return (come back) **pyan lar dae** ပြန်လာတယ်
 return (give back) **pyan payy dae** ပြန်ပေးတယ်
 return (go back) **pyan thwarr dae** ပြန်သားတယ်
 return ticket **athwarr apyan let mhat** အသားအပြန်လက်မှတ်
 rheumatism **asit yaung** အဆစ်ယောင်
 ribbon **phell byarr** ဖဲပြား
 rice (cooked) **htaminn** ထမင်း
 rice (grain) **san** ဆန်
 rice (paddy) **zabarr** စပါး
 ridiculous **yoo dae** ရူးတယ်
 riding (horseback) **see dae** စီးတယ်
 right (correct) **mhan dae** မှန်တယ်
 right (side) **nyar** ညာ

right of way **lann athone pyoot khwint** လမ်းအသုံးပြုခွင့်
 ring (noun) **let swut** လွက်စပ်
 rinse **sayy dae** ဆေးတယ်
 ripe **mhaet dae** မှည့်တယ်
 risk **sont zarr mhoot** စန့်စားမှု
 river **myit** မြစ်
 road **lann ma** လမ်းမ
 roadway **lann** လမ်း
 roasted **akin** အကင်
 rock (stone) **kyout tone** ကျောက်တုံး
 roof **khaung mohh** ခေါင်မိုး
 room **akhann** အခန်း
 room number **akhann nan bat** အခန်းနံပါတ်
 room service **akhann win saung mhoot** အခန်းဝန်ဆောင်မှု
 rope **kyohh** ကြိုး
 round **a waii** အဝိုင်း
 route **lann gyaungg** လမ်းကြောင်း
 rowing boat **laungg hlay** လောင်းလှေ
 rubber (eraser) **khell byet** ခဲဖျက်
 rubber (material) **rabar** ရာဘာ
 rude **yaii dae** ရိုင်းတယ်
 ruin (noun) **phyet see dae** ဖျက်ဆီးတယ်
 run (verb) **pyayy dae** ပြေးတယ်
 running shoes **pyayy daet phanat** ပြေးတဲ့ဖိနပ်

S

sad **wann nell dae** ဝမ်းနည်းတယ်
 safe (adj.) **l'own j'own dae** လုံခြုံတယ်
 safe (for cash) **mee gan thittar** မီးခံသေတ္တာ
 safety pin **hloht wet nan bat** လျှို့ဝှက်နံပါတ်
 salad **athote** အသုပ်
 sale **yaungg arr** ရောင်းအား
 sales clerk **a yaungg sa yayy** အေရောင်းစာရေး
 salt **sarr** ဆား
 same **tu dae** တူတယ်
 sandals **gwin dohh phanat** ကင်းထိုးဖိနပ်
 sanitary napkin/towel **a myohh tha mee, la zin thone pyit see** အမျိုးသမီးလစဉ်သုံး
 ပစ္စည်း

satisfied **kyay nat tae** ကျေနပ်တယ်
 Saturday **sa nay naye** စနေနေ့
 sauce **sauce** ဆော့စ်
 saucepan **dae ohh** ဒယ်အိုး
 sauna **chwayy htote khann** ချွေးထုတ်ခန်း
 say **pyaww dae** ပြောတယ်
 scald (injury) **apu laung dan yar** အပူလောင်ဒဏ်ရာ
 scarf **mar phalar** မာဖလာ
 scarf (headscarf) **gaungg zee** ခေါင်းစည်း
 scenery **shoot ginn** ရှုခင်း
 schedule **achain za yarr** အချိန်ဇယား
 school **kyaungg** ကျောင်း
 scissors **kat kyayy** ကတ်ကြေး
 screwdriver **wet ou hlaet** ဝက်အူလှည့်
 sculpture **baboot** ပန်းပု
 sea **pinlae** ပင်လယ်
 seafood **pinlae zar** ပင်လယ်စာ
 season **yar thi** ရာသီ
 seat **htai kh'own** ထိုင်ခုံ
 second (in line) **doot ta ya** ဒုတိယ
 second (measurement of time) **second** စက္ကန့်
 sedative **sate nyain dae** စိတ်ငြိမ်တယ်
 see **myin dae** မြင်တယ်
 seem **htin ya dae** ထင်ရတယ်
 send **poht dae** ပို့တယ်
 sentence **sar gyaungg** စာကြောင်း
 separate **thee jarr** သီးခြား
 September **september la** စက်တင်ဘာလ
 serious **layy net tae** လေးနက်တယ်
 serious (injury) **pyinn htan dae** ပြင်းထန်တယ်
 service **win saung mhoot** ဝန်ဆောင်မှု
 seven **khunit** ခုနစ်
 seventeen **saet khunit** ဆယ့်ခုနစ်
 seventy **khunasae** ခုနစ်ဆယ်
 sew **chote tae** ချုပ်တယ်
 shade **a yate** အရိပ်
 shallow **tain dae** တိမ်တယ်

shampoo **shampoo** ရှန်ပူ
 shark **ngamann** ငါးမန်း
 shave (verb) **yate tae** ရိတ်တယ်
 shaver **yate set** ရိတ်စက်
 shaving cream **amway yate cream** အေ့မးရိတ်ကရင်မ်
 she **thu** သူ
 sheet **akhinn** အခင်း
 shirt **shat eain gyi** ရှပ်အင်္ကျီ
 shoe **shoe phanat** ရှူးဖိနပ်
 shoe polish **phanat a yaung tin si** ဖိနပ်အရောင်တင်ဆီ
 shop, store **sai** ဆိုင်
 shop (verb) **zayy wae dae** ဈေးဝယ်တယ်
 shop assistant **sai aku** ဆိုင်အကူ
 shop window **sai byadinn bout** ဆိုင်ပြတင်းပေါက်
 shopping center **zayy wae center** ဈေးဝယ်စင်တာ
 short (height) **poot dae** ပူတယ်
 short (length) **toh dae** တိုတယ်
 shorts (short trousers) **baungg bi toh** ဘောင်းဘီတို
 shoulder **pakhone** ပခုံး
 show to **pya dae** ပြတယ်
 shower (for washing) **yay bann** ရေပန်း
 shrimp **bazon** ပုစွန်
 shuttle bus **bus karr** ဘတ်စ်ကား
 shy **shet tae** ရှက်တယ်
 sightseeing **shoot ginn kyeet** ရှုခင်းကြည့်
 sign (road) **thin gay ta** သေက်တ
 sign (verb) **let mhat htohh dae** လက်မှတ်ထိုးတယ်
 signature **let mhat** လက်မှတ်
 silk **pohh** ပိုး
 silver **ngway** ငွေ
 simple **yohh yohh** ရိုးရိုး
 since (until now) **V + gadell ga V +** ကတည်းက
 sing **thajinn so dae** သီချင်းဆိုတယ်
 single (only one) **ta khoot dell** တစ်ခုတည်း
 single (unmarried) [male] **lu byo** လူပျို [female] **apyo** အပျို
 single ticket **da gyangg zar, let mhat** တစ်ကြောင်းစာလက်မှတ်
 sir **sayar** ဆရာ

sister (older) **ama** အစ်မ
 sister (younger) **nyi ma** ညီမ
 sit **htai dae** ထိုင်တယ်
 six **chout** ခြောက်
 sixteen **saet chout** ဆယ်ခြောက်
 sixty **chout sae** ခြောက်ဆယ်
 size **a ywae asarr** အရွယ်အစား
 size (clothes) **size** ဆိုဒ်
 skin **a yay byarr** အေရပြား
 skirt **skirt** စကတ်
 sky **kaungg gin** ကောင်းကင်
 sleep (verb) **ate tae** အိပ်တယ်
 sleeping pills **ate sayy** အိပ်ဆေး
 sleepy **ate chin dae** အိပ်ချင်တယ်
 sleeve **eain gyi let** အင်္ကျီလက်
 slippers **chay nhyat phanat** ခြေညှပ်ဖိနပ်
 slow **nhayy dae** နှေးတယ်
 small **thayy dae** သေးတယ်
 small change **akyway** အေ့ကြ
 smelly **nan dae** နံ့တယ်
 smile **apyone** အပြုံး
 smoke (verb) **salate thout tae** ဆေးလိပ်သောက်တယ်
 smoke detector **salate ngwayt, achet payy set** ဆေးလိပ်ငွေ့ အချက်ပေးစက်
 snack **m'ownt** မုန့်
 snake **mway** ဝှက်
 snow (noun) **nhinn** နှင်း
 snow (verb) **nhinn kya dae** နှင်းကျတယ်
 soap **sat pyar** ဆပ်ပြာ
 soap powder **sat pyar mh'ownt** ဆပ်ပြာမှုန့်
 soccer **baw lone** ဘောလုံး
 soccer match **baw lone bwell** ဘောလုံးပဲ
 social media **lu mhoot kon yet** လူမှုကွန်ရက်
 socket (electric) **palat pout** ပလတ်ပေါက်
 socks **chay ate** ခြေအိတ်
 soft **pyawt dae** ပျော့တယ်
 soft drink **a aye** အေအေး
 software **software** ဆော့ဖ်ဝဲ

soil **myay gye** မြေကြီး
 sole (of shoe) **phanat out chay** ဖိနပ်အောက်ခြေ
 some **achoh** အချို့
 someone **ta yout yout** တစ်ယောက်ယောက်
 something **ta khoot khoot** တစ်ခုခု
 sometimes **takhar talay** တစ်ခါတစ်လေ
 somewhere **tanay yar yar** တစ်နေရာရာ
 son **tharr** သား
 song **thajinn** သီချင်း
 soon **ma kyar gin** မကြာခင်
 sore (painful) **nar dae** နာတယ်
 sore (ulcer) **anar** အနာ
 sore throat **lae gyaung nar dae** လည်ချောင်းနာတယ်
 sorry **taung ban bar dae** တောင်းပန်ပါတယ်
 soup **hinn yay** ဟင်းရည်
 sour **chin dae** ချဉ်တယ်
 south **taung bet** တောင်ဘက်
 souvenir **amhat taya, let saung pyit see** အမှတ်တရလက်ဆောင်ပစ္စည်း
 soy sauce (salty) **pell ngan pyar yay (angan)** ပဲခံပြာရည် (အင်)
 soy sauce (sweet) **pell ngan pyar yay (acho)** ပဲခံပြာရည် (အချို)
 space **nay yar lwut** နေရာလတ်
 speak **pyaww dae** ပြောတယ်
 special **ahtoo** အထူး
 specialist (doctor) **ahtoo koot** အထူးကု
 specialty (cooking) **ahtoo pyoot** အထူးပြု
 speed limit **amyan nhone, kant that chet** အမြန်နှုန်းကန့်သတ်ချက်
 spell **salone paung dae** စာလုံးပေါင်းတယ်
 spend money **petsan thone dae** ပိုက်ဆံသုံးတယ်
 spices **hinn khat amwayy akyai** ဟင်းခတ်အမွှေးအကြိုင်
 spicy **sat tae** စပ်တယ်
 spider **pint gu** ပင့်ကူ
 spoon **zonn** ဇန်း
 sport **arr gazarr** အားကစား
 sports center **arr gazarr y'own** အားကစားရုံ
 spouse **khin ponn** (husband) ခွင်ပန်း **zanee** (wife) ဇနီး
 sprain (verb) **asit lwell dae** အဆွတ်လဲတယ်
 square (shape) **layy daungt** လေးထောင့်

square meter **satoot yann meter** စတုရန်းမီတာ
 stadium **arr gazarr y'own** အားကစားရုံ
 stain **asonn** အွတ်နန်း
 stain remover **asonn chut sayy** အွတ်နန်းချွတ်ဆေး
 stairs **hlay garr** လှေကား
 stale **out thohh thohh nant htwet** အောက်သိုးသိုးနွံထက်
 stamp **dazate gaungg** တံဆိပ်ခေါင်း
 stand up **mat tat yat tae** မတ်တပ်ရပ်တယ်
 star **kyae** ကြယ်
 start **sa dae** စတယ်
 station (train) **bu tar** ဘူတာ
 statue **yote toot** ရုပ်တု
 stay overnight **nya ate nay dae** ညအိပ်နေတယ်
 steal **khohh dae** ခိုးတယ်
 steamed **paungg htarr dae** ပေါင်းထားတယ်
 stepfather **pahtwayy** ပွေထေး
 stepmother **meet dwayy** မိပွေထေး
 steps **chay hlann** ခြေလှမ်း
 sterilize (clean) **pohh that tae** ပိုးသတ်တယ်
 sterilize (stop having children) **tharr gyaww phyat tae** သားကြောဖြတ်တယ်
 sticky tape **tate** တိပ်
 stockings **atharr kat baungg bi** အသားကပ်ဘောင်းဘီ
 stomach (abdomen) **bite** ပိုက်
 stomach (organ) **asar eain** အစာအိမ်
 stomachache **bite aungt dae** ပိုက်အောင့်တယ်
 stool (seat) **khwayy chay kh'own** ငွေးခြေခုံ
 stop **yat tae** ရပ်တယ်
 stopover **khana yat** ခဏရပ်
 store, shop **sai** ဆိုင်
 storm **m'own daii** မုန်တိုင်း
 story (building) **ahtat** အထပ်
 straight **phyaungt dae** ဖြောင့်တယ်
 straight ahead **taet taet** တည့်တည့်
 strange **htoo zann dae** ထူးဆန်းတယ်
 straw (drinking) **pite** ပိုက်
 street **lann** လမ်း
 street vendor **lann bayy zayy thae** လမ်းဘေးဈေးသည်

strike (verb, refuse to work) **sanda pya dae** ဆန္ဒပြတယ်
 string **kyohh** ကြိုး
 strong **than mar dae** သန်မာတယ်
 study (verb) **sar lote tae** စာလုပ်တယ်
 stupid **mite mell dae** မိုက်မဲတယ်
 sturdy **khai khant dae** ခိုင်ခံ့တယ်
 subtitles **sar dann htohh** စာတန်းထိုး
 suburb **sin jay phone** ဆင်ခြေဖုံး
 succeed **aung myin dae** အောင်မြင်တယ်
 sugar **thagyar** သကြား
 suit **wit s'own** ဝတ်စုံ
 suitcase **thittar** သေတ္တာ
 summer **nway yar thi** နွေရာသီ
 sun **nay** နေ
 Sunday **ta ninn ga nway nayt** တနင်္ဂနွေနေ့
 sunglasses **nay gar myet mhan** နေကာမျက်မှန်
 sunrise **nay htwet chain** နေထက်ချိန်
 sunscreen **nay laung khan lotion** နေလောင်ခံလိုးရှင်း
 sunset **nay win chain** နေဝင်ချိန်
 sunshade **nay gar** နေကာ
 supermarket **supermarket** စူပါမားကတ်
 sure **thay char dae** သေချာတယ်
 surname **meet tharr zoot nan mae** မိသားစုနာမည်
 surprise **ant aww mhoot** အံ့ဩမှု
 swallow (verb) **myo cha dae** မျိုချတယ်
 swamp **shont bwet** ရွံ့ဗက်
 sweat (verb) **chwayy htwet tae** ချွေးထက်တယ်
 sweater **sweater eain gyi** ဆယ်တာအင်္ကျီ
 sweet **cho dae** ချိုတယ်
 swim (verb) **yay koo dae** ရေကူးတယ်
 swimming costume **yay koo wit s'own** ရေကူးဝတ်စုံ
 swimming pool **yay koo kan** ရေကူးကန်
 switch (light) **mee khalote** မီးခလုတ်
 swollen **yaung dae** ယောင်တယ်
 syrup **thagyar yay** သကြားရည်

T
 table **zabwell** စားပဲ

table tennis **zabwell tin tennis** စားပဲတင်တင်းနစ်
 tablecloth **zabwell khinn** စားပဲခင်း
 tablemat **apu khan out khan byarr** အပူခံအောက်ခံပြား
 tablespoon **zabwell tin zonn** စားပဲတွင်ဇန်း
 tablets **sayy byarr** ဆေးပြား
 tableware **zonn dway bagan dway** ဇန်းငွေတပန်းကန်ငွေတ
 tailor's **at chote sai** အပ်ချုပ်ဆိုင်
 take (medicine) **sayy thout tae** ဆေးသောက်တယ်
 take (photograph) **dat p'own yite tae** ဓာတ်ပုံရိုက်တယ်
 take (time) **kyar dae** ကြာတယ်
 takeaway **par sae** ပါဆယ်
 talk **zagarr pyaww dae** စကားပြောတယ်
 tall **a yat myint dae** အရပ်မြင့်တယ်
 tampon **tampon** တွမ်ပန်
 tap **pite gaungg** ပိုက်ခေါင်း
 tap water **pite yay** ပိုက်ရေ
 tape measure **pay kyohh** ပေကြိုး
 taste (flavor) **a ya thar** အရသာ
 taste (style) **a kyite** အကြိုက်
 taste (verb) **myee dae** မြည်းတယ်
 tasty **a ya thar sheet dae** အရသာရှိတယ်
 tax **akhon** အွခန်
 tax-free shop **akhon lwut sai** အွခန်လတ်ဆိုင်
 taxi **taxi** တက္ကစီ
 tea (green) **yay nwayy gyann** ဇေရနွေးကြမ်း
 tea (with condensed milk) **laphet yay** လက်ဖက်ရည်
 tea house **laphet yay sai** လက်ဖက်ရည်ဆိုင်
 teacup **laphet yay khwet** လက်ဖက်ရွည်ခက်
 teapot **yay nwayy kayarr** ဇေရနွေးကရား
 teaspoon **laphet yay zonn** လက်ဖက်ရွည်ဇန်း
 teat (on baby's bottle) **noht thee gaungg** နို့သီးခေါင်း
 television **TV** တီဗီ
 tell **pyaww pya dae** ပြောပြတယ်
 temperature **apu jain** အပူချိန်
 temple **phayarr kyaungg** ဘုရားကျောင်း
 temporary **yar yi** ယာယီ
 ten **ta sae** တစ်ဆယ်

ten thousand **ta thaungg** တစ်သောင်း
 tender, sore **aungt dae** အောင့်တယ်
 tennis **tennis** တင်းနစ်
 tennis court **tennis kwinn** တင်းနစ်ကင်း
 tent **ywet phyin tell** ရက်ဖျင်တံ
 terminal (airport) **terminal** တာမင်နယ်
 terminus (bus) **karr gate** ကားဂိတ်
 thank **kyayy zoo tin dae** ကျေးဇူးတင်တယ်
 thanks **kyayy zoo bar** ကျေးဇူးပါ
 thank you **kyayy zoo tin bar dae** ကျေးဇူးတင်ပါတယ်
 that **ho har** ဟိုဟာ
 thaw (verb) **a yay pyaww dae** အရည်ပျော်တယ်
 theater **pya zat y'own** ပြဇာတ်ရုံ
 theft **khohh mhoot** ခိုးမှု
 their **thu doht yaet** သူတို့ရဲ့
 there **ho mhar** ဟိုမှာ
 there is (are) ...**sheet dae** ...ရှိတယ်
 thermometer **thermometer** သာမိုမီတာ
 they **thu doht** သူတို့
 thick **htu dae** ထူတယ်
 thief **thakhohh** သူခိုး
 thigh **paung** ပေါင်
 thin (not fat) **pain dae** ပိန်တယ်
 thin (not thick) **parr dae** ပါးတယ်
 thing **pyitsee** ပစ္စည်း
 think (believe) **htin dae** ထင်တယ်
 think (ponder) **sinn zarr dae** စဉ်းစားတယ်
 third (in a series) **tat ta ya** တတိယ
 third (1/3) **thone b'own dab'own** သုံးပုံတစ်ပုံ
 thirsty **yay sar dae** ရေဆာတယ်
 this **dar** ဒါ
 this afternoon **di naye ginn** ဒီနေ့ခင်း
 this evening **di nya nay** ဒီညနေ
 this morning **di ma net** ဒီမနက်
 thousand **htaung** ထောင်
 thread **at chi** အပ်ချည်
 three **thone** သုံး

throat **lae gyaungg** လည်ချောင်း
throat lozenges **ng'own zay byarr** ငုံဆေးပြား
through (passage) **phyat pee** ဖြတ်ပြီး
thunder (verb) **mohh gyohh pyit tae** မိုးကြိုးပစ်တယ်
thunderstorm **mohh gyohh m'own daii** မိုးကြိုးမုန်တိုင်း
Thursday **kyar thar badayy naye** ကြာသပတေးနေ့
ticket **let mhat** လက်မှတ်
ticket office **let mhat y'own** လက်မှတ်ရုံ
tide **di yay** ဒီရေ
tidy **that yat tae** သပ်ရပ်တယ်
tie (necktie) **necktie** နက်ကတိုင်
tie (verb) **chi dae** ချည်တယ်
tights **baungg bi akyat** ဘောင်းဘီအကြပ်
time **achain** အချိန်
times (multiplied by) **asa** အဆ
timetable **achain zayarr** အချိန်ဇယား
tin (can) **than boo** သံဘူး
tin opener **noh zi phout tan** နို့ဆီဖောက်တံ
tip (gratuuity) **tip** တစ်ပဲ
tire (tyre) **tar yar** တာယာ
tired **maww dae** မောတယ်
tissues (facial) **tissue** တစ်ရှူး
toast (noun, bread) **paung m'ownt mee kin** ပေါင်မုန့်မီးကင်
tobacco **sayy ywet kye** ဆေးရက်ကြီး
today **di naye** ဒီနေ့
toe **chay gyaungg** ခြေချောင်း
together **atutu** အတူတူ
toilet **eain thar** အိမ်သာ
toilet (seated) **bo htai eain thar** ဘိုထိုင်အိမ်သာ
toilet (squat) **yohh yohh eain thar** ရိုးရိုးအိမ်သာ
toilet paper **tissue** တစ်ရှူး
toiletries **yay chohh gann thone, pyit see** ရေချိုးခန်းသုံးပစ္စည်း
tomato **kha yann jin thee** ခရမ်းချဉ်သီး
tomb **oat gu** အုတ်ဂူ
tomorrow **ma net phyan** မနက်ဖြန်
tongue **shar** လျှာ
tonight **di nya** ဒီည

too **lell** လည်း
 tool **kareet yar** ကိရိယာ
 tooth **thwarr** သား
 toothache **thwarr kite tae** သားကိုက်တယ်
 toothbrush **thabwut tan** သွားပတ်တံ
 toothpaste **thwarr tite sayy** သားတိုက်ဆေး
 toothpick **thwarr gyarr htohh dan** သားကြားထိုးတံ
 top **htate** ထိပ်
 top up **ngway phyayt dae** ဖြည့်တယ်
 torch, flashlight **let nhate dat mee** လက်နိပ်ဓာတ်မီး
 total **soot soot paungg** စုစုပေါင်း
 touch **hteet dae** ထိတယ်
 tour **kha yee zin** ခရီးစဉ်
 tour group **kha yee thwarr aphwaet** ခရီးသားအဖွဲ့
 tour guide **aet lann nhyon** ဧည့်လမ်းညွှန်
 toward **shayt go** ရှေ့ကို
 towel **thabet** သဘက်
 tower **mhyaw zin** မျှော်စင်
 town **myoht** မြို့
 toy **a yote** အရုပ်
 trade **k'own thwae yayy** ကုန်သွယ်ရေး
 traffic **yin gyaww** ယာဉ်ကြော
 traffic light **mee point** မီးပိတ်
 train **yat htarr** ရထား
 train station **bu tar** ဘူတာ
 train ticket **yat htarr let mhat** ရထားလက်မှတ်
 train timetable **yat htarr achain za yarr** ရထားအချိန်ဇယား
 transfer (bank) **ngway hlwell dae** ငွေလွှဲတယ်
 translate **bar thar pyan dae** ဘာသာပြန်တယ်
 translator **bar thar pyan** ဘာသာပြန်
 travel **kha yee thwarr dae** ခရီးသားတယ်
 travel agent **kha yee thwarr kozalae** ခရီးသားကိုယ်စားလှယ်
 traveler **kha yee thwarr** ခရီးသား
 traveling bag **a wit ate** အဝတ်အိတ်
 treatment **sayy koot tha mhoot** ဆေးကုသမှု
 tree **thit pin** သစ်ပင်
 triangle **tareet gan** တြိဂံ

trim (haircut) **teet dae** တံတယ်
 trip (travel) **kha yee** ခရီး
 trouble **dote kha** ဒုက္ခ
 trousers **baungg bi** ဘောင်းဘီ
 truck **k'own tin karr** ကုန်တင်ကား
 true **mhan dae** မှန်တယ်
 trustworthy **y'own kyi ya dae** ယုံကြည်ရတယ်
 try **kyohh zarr dae** ကြိုးစားတယ်
 try on **wit kyeet dae** ဝတ်ကြည့်တယ်
 Tuesday **ingar naye** အင်္ဂါနေ့
 tunnel **hlai gaungg** လိုက်ခေါင်း
 turn (verb, change direction) **kwayt dae** ဖြော့ တယ်
 turn off **pate tae** ပိတ်တယ်
 turn on **phwint dae** ဖင့်တယ်
 TV **TV** တီဗီ
 TV guide **TV lann nhyon** တီဗီလမ်းညွှန်
 tweezers **zar ganar** ဇာဂနာ
 twelve **saet nhit** ဆယ့်နှစ်
 twice **nhasa** နှစ်ဆ
 Twitter **Twitter** တစ်တာ
 two **nhit** နှစ်
 typhoon **typhoon m'own daii** တိုင်းဖန်းမုန်တိုင်း
 tyre (tire) **tar yar** တာယာ

U

ugly **yote sohh dae** ရုပ်ဆိုးတယ်
 ulcer **pyi** ပြည်
 umbrella **htee** ထီး
 under **out** အောက်
 underpants **atwinn khan baungg bi** အွတ်တင်းခံဘောင်းဘီ
 understand **narr lae dae** နားလည်တယ်
 underwear **atwinn khan** အွတ်တင်းခံ
 undress **a wit chwut tae** အဝတ်ချွတ်တယ်
 unemployed **alote ma sheet boo** အလုပ်မရှိဘူး
 uneven **ma nyi nyar boo** မညီညာဘူး
 university **takkatho** တက္ကသိုလ်
 until **ahteet** အထိ
 up **apaw** အပေါ်



upset (unhappy) **sate nyit tae** စိတ်ညစ်တယ်
upset stomach **bite ma kaungg boo** ဗိုက်မကောင်းဘူး
upstairs **apaw htat** အေပါထပ်
urgent **alyin lo** အလျင်လို
urine **see** ဆီး
urinate **see thwarr dae** ဆီးသားတယ်
us [male speaker] **kya naw doht go** ကျွန်တော်တို့ကို
us [female speaker] **kya ma doht go** ကျွန်မတို့ကို
use **thone dae** သုံးတယ်
used up **k'own thwarr bi** ကွန်သားပြီ
useful **athone win dae** အသုံးဝင်တယ်
useless **athone ma win boo** အသုံးမဝင်ဘူး
usually **amyarr arr phyint** အများအားဖြင့်

V

vacancy **nay yar lwut** နေရာလတ်
vacant **nay yar lwut tae** နေရာလတ်တယ်
vacation **arr lat yet** အားလပ်ရက်
vacuum flask **dat boo** ဓာတ်ဘူး
vagina **mein ma ko** မိန်းမကိုယ်
valid **ta yarr win dae** တရားဝင်တယ်
valley **jite whann** ချိုင့်ပွမ်း
valuable **tan boh sheet dae** တန်ဖိုးရှိတယ်
valuables **aphohh tan pyitsee** အဖိုးတန်ပစ္စည်း
value **tan boh** တန်ဖိုး
van **van karr** ဗန်ကား
vase **pann ohh** ပန်းအိုး
vegetable **hinn thee hinn ywet** ဟင်းသီးဟင်းခွေရက်
vegetarian **thet that lwut** သက်သွတ်လတ်
vein **thway byan gyaww** ငွေးပြန်ကြော
velvet **gadibar** ကတ္တီပါ
venereal disease **kar la tharr yaww gar** ကာလသားရောဂါ
venomous **asate sheet dae** အဆိပ်ရှိတယ်
vertical **daung lite** ဒေါင်လိုက်
very **a yann** အရမ်း
via **naet** နဲ့
vicinity **anee ta wite** အနီးတစ်ဝိုက်
video camera **video camera** ဗီဒီယိုကင်မရာ

view **shoot ginn** ရှုခင်း
village **ywar** ရာ
vinegar **shar lakar yay** ရှာလကာရည်
visa **visa** ဝီဇာ
visit **alae apat** အလည်အပတ်
visiting time **lae pat chain** လည်ပတ်ချိန်
volleyball **volleyball** ဘော်လီဘော
vomit **an dae** အန်တယ်

W

wage **lote arr kha** လုပ်အားခ
waist **kharr** ခါး
wait **saungt dae** စောင့်တယ်
waiter/waitress **zabwell htohh** စားပဲထိုး
waiting **saungt nay dae** စောင့်နေတယ်
room **akhann** အခန်း
wake **nohh dae** နိုးတယ်
wake up **nohh dae** နိုးတယ်
walk **lann shout tae** လမ်းလျှောက်တယ်
walking stick **dote kout** တုတ်ကောက်
wall **nan yan** နံရံ
wallet **petsan ate** ပိုက်ဆံအိတ်
want **N + lo jin dae N + lo jin dae** N + လိုချင်တယ် V + jin dae V + ချင်တယ်
war **sit pwell** စွပ်ပဲ
warm **nwayy dae** နွေးတယ်
warn, warning **thadeet payy dae** သတိပေးတယ်
wash (hands) **sayy dae** ဆေးတယ်
wash (clothes, hair) **shaw dae** လျှော်တယ်
wash (face) **myet nhar thit tae** မျက်နှာသစ်တယ်
washing machine **a wit shaw zet** အပတ်လျှော်စက်
washing powder **sat pyar mh'ownt** ဆပ်ပြာမှုန့်
watch (look after) **saungt kyeet dae** စောင့်ကြည့်တယ်
watch (wristwatch) **let pat nar yi** လက်ပတ်နာရီ
watch out **tha deet htarr** သတိထား
water **yay** ရေ
waterfall **yay dagon** ရေတံခွန်
watermelon **phayell thee** ဖရဲသီး
waterproof **yay so khan** ရေစိုခံ

way (direction) **lann** လမ်း
 way (method) **nee lann** နည်းလမ်း
 we [male] **kya naw doht** ကျွန်တော်တို့ [female] **kya ma doht** ကျွန်မတို့
 weak **arr nell dae** အားနည်းတယ်
 wealthy **chann thar dae** ချမ်းသာတယ်
 wear (clothing) **wit tae** ဝတ်တယ်
 wear (glasses, contact lenses) **tat tae** တပ်တယ်
 weather **yar thi oot doot** ရာသီဥတု
 weather forecast **mohh lay watha** မိုးလေဝသ
 wedding **mingalar zaung** မင်္ဂလာဆောင်
 Wednesday **bote da hoo naye** ဗုဒ္ဓဟူးနေ့
 week **apat** အပတ်
 weekday **gyarr yet** ကြားရက်
 weekend **sa nay, ta ninn ga nway** စေန၊ တနင်္ဂနွေ
 weigh (verb) **layy dae** လေးတယ်
 weight **alayy jain** အလေးချိန်
 welcome **kya zo dae** ကြိုဆိုတယ်
 well (good) **kaungg dae** ကောင်းတယ်
 well (of water) **yay dwinn** ရွှေတင်း
 west **anout bet** အနောက်ဘက်
 West (Occident) **anout taii** အနောက်တိုင်း
 Western style **anout taii p'own zan** အနောက်တိုင်းပုံစံ
 Westernized **anout taii san san** အနောက်တိုင်းဆန်ဆန်
 wet **so dae** စိုတယ်
 what **bar lell** ဘာလဲ
 wheelchair **wheelchair** ဝှီးချဲလ်
 when (past tense) **bae d'ownn ga lell** ဘယ်တုန်းကလဲ
 when (future tense) **bae dawt lell** ဘယ်တော့လဲ
 where (at) **bae mhar lell** ဘယ်မှာလဲ
 where (to) **bae go lell** ဘယ်ကိုလဲ
 which **bae har lell** ဘယ်ဟာလဲ
 wide **kyae dae** ကျယ်တယ်
 white **aphyu yang** အဖြူရောင်
 white wine **wine aphyu** ဝိုင်အဖြူ
 who **bae thu lell** ဘယ်သူလဲ
 whose **bae thoot har lell** ဘယ်သူဟာလဲ
 whole **ta khoot lone** တစ်ခုလုံး

why **bar phyt loht lell** ဘာဖြစ်လို့လဲ
widow **mote sohh ma** မှဆိုးမ
widower **mote sohh bo** မှဆိုးဖို
wife **a myohh thamee** အမျိုးသမီး
wildlife (animals) **taww yaii tarate san** တောရိုင်းတိရစ္ဆာန်
win (verb) **nai dae** နိုင်တယ်
wind **lay** လေ
window (in room) **byadinn bout** ပြတင်းပေါက်
windscreen, windshield **lay gar mhan** လေကာမှန်
windshield wiper **wiper** ဝိုက်ဘာ
wine **wine** ဝိုင်
winter **saungg yar thi** ဆောင်းရာသီ
wire **wire kyohh** ဝါယာကြိုး
wish **soot taungg dae** ဆုတောင်းတယ်
withdraw (money) **htote tae** ထုတ်တယ်
without **ma par bell** မပါဘဲ
witness **myet myin thet thay** မျက်မြင်သက်သေ
woman **amyohh thamee** အမျိုးသမီး
wonderful **nhit thet sayar kaungg dae** နှစ်သက်စရာကောင်းတယ်
wood **thit tharr** သစ်သား
wool (material) **thohh mwayy** သိုးမွေး
word **salone** စာလုံး
work **alote** အလုပ်
working day **alote lote yet** အလုပ်လုပ်ရက်
world **gabar** ကမ္ဘာ
worried **sate pu dae** စိတ်ပူတယ်
worse **po sohh dae** ပိုဆိုးတယ်
worst **asohh zone** အဆိုးဆုံး
wound **dan yar** ဒဏ်ရာ
wrap **pat tae** ပတ်တယ်
wrapping (paper) **parkin set ku** ပါကင်စက္ကူ
wrench, spanner **gwa** ဝ
wrist **let kout wit** လက်ကောက်ဝတ်
wristwatch **let pat nar yi** လက်ပတ်နာရီ
write **yayy dae** ရေးတယ်
write down **cha yayy dae** ချေရေးတယ်

writer [male] **sar yayy sayar** စာရေးဆရာ [female] **sar yayy sayarma** စာရေးဆရာမ

writing pad **sarr yayy out khan amar byarr** စာရေးအောက်ခံအမာပြား
wrong **mharr dae** မှားတယ်

X

X-ray **dat mhan** ဓာတ်မှန်

Y

year **nhit** နှစ်

yellow **a war yaung** အဝါရောင်

yes **hote kaet** ဟုတ်ကဲ့

yes (true; approval) **hote tae** ဟုတ်တယ်

yesterday **ma naye ga** မနေ့က

you [male] **kha myarr** ခင်ဗျား

[female] **shin** ရှင်

you (plural) [male] **kha myarr doht** ခင်ဗျားတို့ [female] **shin doht** ရှင်တို့

you're welcome **ya bar dae** ရပါတယ်

young **ngae dae** ငယ်တယ်

youth hostel **lu ngae asaung** လူငယ်အဆောင်

Z

zero **th'own nya** သုည

zip **zip** ဇစ်

zip (verb) **zip swell dae** ဇစ်ဆဲတယ်

zoo **tarate san y'own** တိရစ္ဆာန်ရုံ

The Tuttle Story

“Books to Span the East and West”

Our core mission at Tuttle Publishing is to create books which bring people together one page at a time. Tuttle was founded in 1832 in the small New England town of Rutland, Vermont (USA). Our fundamental values remain as strong today as they were then—to publish best-in-class books informing the English-speaking world about the countries and peoples of Asia. The world has become a smaller place today and Asia’s economic, cultural and political influence has expanded, yet the need for meaningful dialogue and information about this diverse region has never been greater. Since 1948, Tuttle has been a leader in publishing books on the cultures, arts, cuisines, languages and literatures of Asia. Our authors and photographers have won numerous awards and Tuttle has published thousands of books on subjects ranging from martial arts to paper crafts. We welcome you to explore the wealth of information available on Asia at www.tuttlepublishing.com.

Published by Tuttle Publishing, an imprint of Periplus Editions (HK) Ltd.

www.tuttlepublishing.com

Copyright © 2020 Periplus Editions (HK) Ltd

All rights reserved. No part of this publication may be reproduced or utilized in any form or by any means, electronic or mechanical, including photocopying, recording, or by any information storage and retrieval system, without prior written permission from the publisher.

ISBN 978-1-4629-2127-0

First edition

23 22 21 20 8 7 6 5 4 3 2 1

2001TP

Printed in Singapore

TUTTLE PUBLISHING® is a registered trademark of Tuttle Publishing, a division of Periplus Editions (HK) Ltd.

Distributed by

North America, Latin America & Europe

Tuttle Publishing

364 Innovation Drive

North Clarendon, VT 05759-9436 U.S.A.

Tel: 1 (802) 773-8930

Fax: 1 (802) 773-6993

info@tuttlepublishing.com

www.tuttlepublishing.com

Japan

Tuttle Publishing

Yaekari Building, 3rd Floor, 5-4-12 Osaki

Shinagawa-ku, Tokyo 141 0032

Tel: (81) 3 5437-0171

Fax: (81) 3 5437-0755

sales@tuttle.co.jp

www.tuttle.co.jp

Asia Pacific

Berkeley Books Pte Ltd

3 Kallang Sector #04-01
Singapore 349278
Tel: (65) 6741 2178
Fax: (65) 6741 2179
inquiries@periplus.com.sg
www.periplus.com

START TO CONVERSE IN BURMESE IMMEDIATELY!

Essential Burmese contains the practical everyday phrases and expressions needed for interactions with Burmese speakers in Myanmar in a way that's clear, concise, accessible and enjoyable. In this book you'll find:

- Essential expressions for meeting people, asking and answering simple questions and starting conversations
- Phrases for technology, WiFi and social media
- Manga illustrations for key phrases and situations
- An English-Burmese dictionary so the right word and phrase is always at your fingertips
- Pronunciation guide and grammar notes to explain the basic sounds and sentence patterns of the language
- Travel tips, cultural notes and more, allowing you to interact in Burmese without making serious blunders

Whether you're a total beginner or have some experience with the language, this is a reference you'll turn to again and again when interacting with Burmese speakers.

TUTTLE

www.tuttlepublishing.com

Printed in Singapore

“Did you like this book. Please post review.”